



UN
DP

Empowered lives.
Resilient nations.



ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
UNDP

၂၀၁၇ ခုနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာနှင့်
၂၀၁၃-၂၀၁၇ ရလဒ်များ အစီရင်ခံစာ

မာတိကာ

အမှာစကား ၁

၁ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သော UNDP ၏ လုပ်ငန်းများ

ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် (အကျိုးရလဒ် -၁)	၇
ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုကြိုခံနိုင်ရေးလုပ်ငန်းစဉ် (အကျိုးရလဒ် -၂)	၁၀
ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ် (အကျိုးရလဒ် -၃)	၁၇

၂ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သော UNDP ၏ လုပ်ငန်းများ

ရေရှည်တည်တံ့သော ငွေ့ဖြိုးတိုးတက်မှု	၂၁
ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့်ငြိမ်းချမ်းရေးတည်ဆောက်မှု	၂၄
ရာသီဥတုနှင့်ဘေးအန္တရာယ်ဒဏ်ကြိုကြိုခံနိုင်မှု	၂၈
ကျား-မ တန်းတူညီမျှမှု	၃၁


၃ မြန်မာနိုင်ငံ၏ ရည်မှန်းချက်များကို ပြည့်ဝစေရန် လုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း

ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့်ငြိမ်းချမ်းရေးတည်ဆောက်မှု	၃၄
ရာသီဥတုနှင့်ဘေးအန္တရာယ်ဒဏ်ကြိုကြိုခံနိုင်မှု	၃၇

၄ ဘဏ္ဍာငွေ အရင်းအမြစ်များ ၃၉

၅ နောက်ဆက်တွဲ ၄၁

စကားဦး



Mr Knut Ostby
UNDP ဌာနကော်ယ်စားလှယ် (ယာယီ)



Mr Peter Batchelor
UNDP ဌာနညွှန်ကြားရေးမှူး

၂၀၁၇ ခုနှစ်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ရလဒ်များ ပေါင်းစပ်အစီရင်ခံစာတို့ကို တင်ပြခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ကျေနပ်ပါသည်။ ၂၀၁၇ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီသို့ ဦးတည်သည့် လမ်းကြောင်းပေါ်တွင် ရှေ့ဆက်လျှောက်လှမ်းနိုင်မှုနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့်လည်း တာဝန်ထမ်းဆောင်သည့် ပထမနှစ်ပတ်လည်ကို ကျင်းပနိုင်မှုကြောင့် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော နောက်ထပ်နှစ်တစ်နှစ် ဖြစ်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားမှုကြောင့် နိုင်ငံတကာ သတင်းမီဒီယာများ၏ အထူးအလေးထား အာရုံစိုက်မှုတို့ကို တွေ့ရှိရသည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ကျော်တို့ တိုက်ခိုက်ခံရခြင်းနှင့် နောက်ဆက်တွဲ လုံခြုံရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကြောင့် မွတ်စလင်ဒုက္ခသည် ၆၇,၀၀၀ကျော်တို့ နေရပ်စွန့်ခွာထွက်ပြေးကြပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုများ ဖြစ်ပွားခဲ့ပါသည်။

၂၀၁၇ ခုနှစ်အတွင်း NLD ဦးဆောင်သော အစိုးရသည် အမျိုးသားရင်ကြားစေရေးနှင့်ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့ အပါအဝင် ယင်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ကတိကဝတ်ပြုဆောင်ရွက်မှုကို ဆက်လက်အတည်ပြု လုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များနှင့် အားလုံး အကျုံးဝင်မှုရှိပြီး၊ မျှတမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိရေးအတွက် တာဝန်ယူဆောင်ရွက်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့် အခြေခံသည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်သစ် (MSDP) တစ်ခု ဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး နိုင်ငံတစ်ခုဖြစ်သည် (နောက်ဆုံးရရှိသော အချက်အလက်များအရ အနည်းဆုံး လူဦးရေ ၂၆% သည် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရသည်) မြန်မာနိုင်ငံ၏ စီးပွားရေးသည် အာရှ-ပစိဖိတ်ဒေသတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် အခြားသော စီးပွားရေးဆိုင်ရာ ညွှန်ကိန်းများကို ထိခိုက်မှု ရှိခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ယခင်နှစ်များကထက် ပိုမို နိမ့်ကျခဲ့ပါသည်။

၂၀၁၇ ခုနှစ်သည် မြန်မာနိုင်ငံရှိ UNDP အတွက် ထူးခြားသော နှစ်တစ်နှစ် ဖြစ်သည်။ အကြောင်းရင်းမှာ နှစ်ပေါင်းများစွာ လုပ်ပိုင်ခွင့်ကန့်သတ်ချက်များ အောက်တွင် လုပ်ကိုင်ဆောင်ရွက်ခဲ့ရပြီးနောက် မြန်မာနိုင်ငံအတွက် ပြန်လည်ဆောင်ရွက်ခွင့်ရသည့် ပထမဦးဆုံး နိုင်ငံဆိုင်ရာ ပုံမှန်လုပ်ငန်းအစီအစဉ်၏ နောက်ဆုံးနှစ် ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ UNDP ၏ ၂၀၁၃ - ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်သည် ယခင်အစိုးရအဖွဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ အစောပိုင်းနှစ်များအတွင်း ရေးဆွဲဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ သုံးပွင့်ဆိုင်အသွင်ကူးပြောင်းမှု - စစ်မှန် ငြိမ်းချမ်းရေး၊ စစ်ဖက်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေး၊ တံခါးပိတ်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း - တို့ကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။ ဤနိုင်ငံဆိုင်ရာ အစီအစဉ်တွင် အဓိကလုပ်ငန်းနယ်ပယ် သို့မဟုတ် အကျိုးရလဒ်နယ်ပယ် (outcome) ၃ ခု ပါရှိသည် - (၁) ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်၊ (၂) ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုကြိုခံနိုင်ရေးလုပ်ငန်းစဉ် နှင့် (၃) ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်ဖြစ်သည်။ ဤ ၂၀၁၇ ခုနှစ်နှစ်ပတ်လည်အစီရင်ခံစာတွင် အဆိုပါ လုပ်ငန်းနယ်ပယ်ကြီး ၃ ခုတွင် UNDP ၏ လုပ်ငန်းဆောင်ရွက်မှုများပေါ်ထွက်လာသော အကျိုးသက်ရောက်မှုများနှင့် ရလဒ်များကို အသေးစိတ်ဖော်ပြထားပါသည်။

၂၀၁၇ ခုနှစ်တွင် နှုတ်ဆက်ခဲ့သောခြင်းများ၊ ကြိုဆိုနှုတ်ခွန်းဆက်ခြင်းများ ကြုံခဲ့ရပြီး UNDP အတွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သော နှစ်တစ်နှစ်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဌာနကိုယ်စားလှယ်ဟောင်း Renata Lok-Dessallien ကို နှုတ်ဆက်စကားဆိုခဲ့ရပြီး၊ ဌာနကိုယ်စားလှယ်အသစ်ကနွတ်အောင်ဘီ Knut Ostby နှင့် ဒုတိယဌာနညွှန်ကြားရေးမှူး Dawn del Rio တို့ကို ကြိုဆိုခဲ့သည်။ ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများစွာတို့လည်း ၂၀၁၇ ခုနှစ်အတွင်း နှုတ်ဆက်ခဲ့သောကြောင့် မြန်မာနိုင်ငံရှိ UNDP လုပ်ငန်းများတွင် ၎င်းတို့၏ အထောက်အကူပြုလုပ်ဆောင်ခဲ့သည်များအတွက်လည်း ကျွန်ုပ်တို့အနေဖြင့် ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့သည် ၂၀၁၇ ခုနှစ်အတွင်း ကျွန်ုပ်တို့၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်သစ် (၂၀၁၈-၂၀၂၂) ကိုလည်း အလားတူကာလအတွက် ရေးဆွဲထားသော ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအကူအညီ အခြေခံမူဘောင်၏ အဆိုပြုမှုကြမ်းနှင့်အညီ အပြီးသတ်ရေးဆွဲခဲ့ပါသည်။ ထို့နောက် ကျွန်ုပ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာရှမ်း၏ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုရှိအောင် အရေးပါသော အပြောင်းအလဲ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်သစ်နှင့် ရုံးဖွဲ့စည်းပုံသစ်တို့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်သက်ဝင်မှု ရှိလာခဲ့ပါသည်။

ကျွန်ုပ်တို့၏ ၂၀၁၃-၂၀၁၇ ခုနှစ် ရလဒ်များအစီရင်ခံစာတွင် ဖော်ပြထားသကဲ့သို့ လွန်ခဲ့သော ၅ နှစ်ကျော်ကာလကို ပြန်ကြည့်ပါက UNDP သည် မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီနှင့်အတူ မြန်မာနိုင်ငံ၏ သုံးပွင့်ဆိုင် အပြောင်းအလဲလုပ်ငန်းစဉ်မှ ကဏ္ဍများစွာတို့ကို ပံ့ပိုးကူညီရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။ ကျွန်ုပ်တို့သည် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်လေ့လာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုခဲ့ပါသည်။ ကျွန်ုပ်တို့၏ ငွေရေးကြေးရေးဆိုင်ရာအားလုံး အကျိုးဝင်မှုရှိရေးလုပ်ငန်းအစီအစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းများစစ်တမ်းကောက်ယူရာတွင် ဗဟိုစာရင်းအဖွဲ့ (CSO)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း စီးပွားရေးကဏ္ဍတွင် ပွင့်လင်းမှုများရှိလာရေးကို ပံ့ပိုးကူညီပေးခဲ့ပါသည်။ တစ်ချိန်တည်းတွင် တိုင်းပြည်၏ သဘာဝသယံဇာတများအား ပိုမို၍ တာဝန်ယူမှု/တာဝန်ခံမှုရှိရေးနှင့် ရေရှည်တည်တံ့သောစီမံခန့်ခွဲမှု ရှိစေရေးတို့အတွက် တွန်းအားပေးဆောင်ရွက်ခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် ကျွန်ုပ်တို့သည် လွှတ်တော်နှင့် တရားစီရင်ရေး ကဏ္ဍများသို့ အဖွဲ့အစည်းဆိုင်ရာစွမ်းရည်မြှင့်တင် ပေးခြင်း၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံဝန်ထမ်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များဖြင့် တိုင်းပြည်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီမှုများ ပေးခဲ့ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း UNDP သည် မြန်မာနိုင်ငံအား SDG ပန်းတိုင်များ အောင်မြင်ရရှိရေးအတွက် လိုအပ်သော အစီအစဉ်၊ ငွေကြေးပံ့ပိုးမှုနှင့် အဆင့်များကို ပံ့ပိုးကူညီပေးခဲ့ပြီး၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် လိုအပ်သောနည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများစွာကိုလည်း ပေးခဲ့ပါသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs) ဆိုင်ရာအဓိကကျသောကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အားလုံးအကျိုးဝင်မှုရှိသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း UNDP ၏ သိရှိနားလည်ကျွမ်းကျင်မှုများသည် မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများကြားတွင် ပိုမိုကောင်းမွန်သောလွန်မှု ရှိနေပါသည်။ ထို့ပြင် UNDP သည် မြန်မာနိုင်ငံအား ၂၀၃၀ အစီအစဉ်၏ မျှော်မှန်းချက်ပြည့်မီရရှိရေးအကူအညီပေးရန် ရည်ရွယ်သည့် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအားလုံးတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ကောင်းမွန်သောအနေအထားတွင် ရှိနေပါသည်။ ပိုမို၍ ငြိမ်းချမ်းသော၊ အားလုံးအကျိုးဝင်မှုရှိသော၊ ကြွယ်ဝချမ်းသာသော အနာဂတ်ဆီသို့ လျှောက်လှမ်းရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ပံ့ပိုးကူညီရခြင်းသည် UNDP အတွက် အထူးအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အလှူရှင်များအပါအဝင် ပြည်တွင်းနှင့်နိုင်ငံတကာမှ မိတ်ဖက်အဖွဲ့အစည်းများအား UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းများတွင် ၎င်းတို့၏ စေတနာအပြည့်ဖြင့် ပံ့ပိုးကူညီပေးမှုများအတွက် ကျွန်ုပ်တို့က အထူးကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းများသည် ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် ပြည်သူများ၏ ဘဝများကို အမှန်တကယ် ထူးခြားပြောင်းလဲမှုများ ဖြစ်စေရန် ဆက်လက်ပြုလုပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။



Mr Knut Ostby
UNDP ဌာနကိုယ်စားလှယ် (ယာယီ)



Mr Peter Batchelor
UNDP ဌာနညွှန်ကြားရေးမှူး

၁၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သော
UNDP ၏ လုပ်ငန်းများ



UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် လုပ်ငန်းစဉ် သုံးရပ်ပါဝင်ပြီး ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုကြိုခံနိုင်ရေး လုပ်ငန်းစဉ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။

ဤအပိုင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ကာလအတွက် မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၇ ခုနှစ်အတွင်း ရရှိခဲ့သည့် အဓိကရလဒ်များကို ခြုံငုံတင်ပြထားပါသည်။

၂၀၁၃-၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာအစီအစဉ်သည် ၂၀၁၃ ခုနှစ်အထိ ကာလအတွက် လုပ်ငန်းခွင် အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့ရသည့် ကာလအပြီး UNDP အတွက် ပထမဦးဆုံး "ပုံမှန်" နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် ဖြစ်ပါသည်။

နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်ကို အကျိုးရလဒ်နယ်ပယ် (သို့မဟုတ် မဏ္ဍိုင်) ၃ ခု ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။

- ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် (Local Governance)
- ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ခံနိုင်ရေး လုပ်ငန်းစဉ် (Environmental Governance and Disaster Resilience)
- ဒီမိုကရက်တစ်အုပ်ချုပ်ရေးလုပ်ငန်းစဉ် (Democratic Governance)

ဤအကျိုးရလဒ်များ (outcome) ကို အပြန်အလှန်ချိတ်ဆက်ထားသော ရလဒ် (output) များစွာတို့ဖြင့် ဖော်ဆောင်ရရှိပါသည်။

နိုင်ငံအဆင့်အစီအစဉ်၏ လွှမ်းမိုးရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု သုံးမျိုး (စစ်မှန် ငြိမ်းချမ်းရေး၊ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်၊ တံခါးပိတ်စီးပွားရေးမှ ပွင့်လင်းသော ဈေးကွက်စီးပွားရေးသို့ ပြောင်းလဲမှုများ)ကို ပံ့ပိုးကူညီရန်ဖြစ်သည်။ UNDP ၏ လုပ်ငန်းအားလုံးတွင် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေး အခြေခံသော ချဉ်းကပ်နည်းကို အသုံးပြုပါသည်။ ၂၀၁၄-၂၀၁၇ ခုနှစ်အတွက် UNDP ၏ မဟာဗျူဟာစီမံကိန်း နှင့်အညီ ကျွန်ုပ်တို့သည် အားလုံးအကျိုးစီးပွားရှိပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ပေးရန်အတွက် အဓိကထား ဆောင်ရွက်ခဲ့ပြီး၊ ပြည်ထောင်စုအဆင့်နှင့် ဒေသန္တရအဆင့်တို့တွင် ဒီမိုကရေစီ နည်းလမ်းကျသော ဆုံးဖြတ်ချက်မှတ်မှုကို အားကောင်းလာစေခြင်းဖြင့် ဆင်းရဲ နွမ်းပါးမှုနှင့် မညီမျှမှုများ လျော့ချရေးကို ဆောင်ရွက်ခဲ့ပါသည်။

UNDP သည် ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများအား လုပ်ငန်းခွင်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန်လည်း ခိုင်မာသော ကတိကဝတ်များရှိထားပြီး၊ UNDP ၏ လုပ်ငန်းများသည် အမျိုးသား၊ အမျိုးသမီးနှင့် အရပ်ဖက်လူမှု အသိုက်အဝန်း တို့အား ယင်းတို့၏ အခွင့်အရေးများကိုဖြစ်စေ၊ ယင်းတို့၏ လိုအပ်ချက်များကို တုန့်ပြန်ပေးအပ်သော အခွင့်အရေးဆောင်ရွက်မှုများကိုဖြစ်စေ နားလည်၍ လှုံ့ဆော် ဆောင်ရွက်နိုင်စေသည့် လုပ်ငန်းခွင်များ ရရှိစေရေးကိုလည်းကောင်း၊ ရပ်ရွာပြည်သူ များအနေဖြင့် စီးပွားရေး၊ သဘာဝ ဘေးအန္တရာယ်၊ ပဋိပက္ခများနှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများကြောင့် ထိခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ကြံ့ကြံ့ ခံနိုင်စွမ်းရှိလာစေရေးကိုလည်းကောင်း၊ ရပ်ရွာပြည်သူများနှင့် အဖွဲ့အစည်းများက ပဋိပက္ခများကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်စွမ်း၊ မတူကွဲပြားမှုများကို ပေါင်းစပ် ညှိနှိုင်းနိုင်စွမ်းနှင့် ယုံကြည်မှုတည်ဆောက်နိုင်စွမ်းတို့ရှိလာစေရေးကိုလည်းကောင်း၊ အစိုးရနှင့် အဓိကအုပ်ချုပ်ရေး အဖွဲ့အစည်းများတွင် ဆင်းရဲသူများနှင့် ထိခိုက် လွယ်ဆုံးသော ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုတုန့်ပြန်ထင်ဟပ်ဖြေရှင်း ပေးနိုင်သည့် လုပ်ငန်းစဉ်များ၊ ဥပဒေများနှင့်စနစ်များ ရှိလာစေရေးကို လည်းကောင်း သေချာမှုရှိစေရန် ဆောင်ရွက်ပါသည်။

UNDP သည် ဤနိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင်၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်း ဒေသကြီးအဆင့်မှ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော် များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ ပညာရှင်အဖွဲ့များ၊ ပုဂ္ဂလိက ကဏ္ဍ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များစသည်တို့ ပါဝင်သည့် အကျိုးဆက်စပ်သူ အမျိုးမျိုးနှင့် လည်းကောင်း၊ ကုလသမဂ္ဂမိသားစုဝင် အဖွဲ့အစည်းများနှင့် လည်းကောင်း အနီးကပ်ဆက်ဆံရေး တည်ထောင်ဆောင်ရွက်ပါသည်။

UNDP - မြန်မာအစီအစဉ်သည် ရန်ကုန်မြို့တွင် အဓိကရုံးချုပ်ရှိပြီး၊ နေပြည်တော်တွင်



UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် လုပ်ငန်းစဉ် သုံးရပ်ပါဝင်ပြီး ပတ်ဝန်းကျင် စီမံအုပ်ချုပ်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ခံနိုင်ရေး လုပ်ငန်းစဉ်သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။

ကိုယ်စားလှယ်ရုံးတစ်ရုံး ထားရှိကာ၊ ဟားခါး၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ စစ်တွေနှင့် တောင်ကြီးမြို့တို့တွင်လည်း နယ်မြေရုံးများ ဖွင့်လှစ်ဆောင်ရွက်ပါသည်။ UNDP - မြန်မာအစီအစဉ်သည် (နိုင်ငံတကာနှင့် ပြည်တွင်း) ဝန်ထမ်းစုစုပေါင်း (၁၆၄) ဦးဖြင့် တစ်နိုင်ငံလုံး၌ လုပ်ငန်း ဆောင်ရွက်နေပါသည်။

ဖွံ့ဖြိုးရေးမိတ်ဖက်များစွာတို့က UNDP - မြန်မာအစီအစဉ်အတွက် စေတနာဖြင့် ရက်ရာစွာ ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ပြီး၊ UNDP ကလည်း အစီအစဉ်သစ်များ စတင်ရေး၊ တီထွင်ဆန်းသစ်သော ချဉ်းကပ်နည်းများ ရှေ့ပြေးဆောင်ရွက်ရေး၊ ကနဦးရလဒ်များကို သရုပ်ပြရေး၊ အလှူရှင်အဖွဲ့ အစည်းများထံမှ ရန်ပုံငွေများ စွဲဆောင်နိုင်ရေးစသည်တို့အတွက် UNDP ၏ ပင်မရန်ပုံငွေကိုလည်း အသုံးပြုခဲ့ ပါသည်။

အရင်းအမြစ်များနှင့် လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှု

UNDP သည် ၂၀၁၇ ခုနှစ်အတွင်းတွင် နိုင်ငံအဆင့် အစီအစဉ်အတွက် ရင်းမြစ် အမျိုးမျိုးမှ ထည့်ဝင်ကူညီငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂.၇၂ သန်း လက်ခံ ရရှိခဲ့သည်။ ထိုရန်ပုံငွေများအနက် အများစုမှာ ဖွံ့ဖြိုးရေးမိတ်ဖက်များထံမှဖြစ် ပြီး၊ ယင်းသည် အမေရိကန်ဒေါ်လာ ၉.၈၁ သန်း သို့မဟုတ် စုစုပေါင်းရန်ပုံငွေ၏ ၄၃ ရာခိုင်နှုန်းရှိသည်။ အဆိုပါ ဖွံ့ဖြိုးရေးမိတ်ဖက်များတွင် ဩစတြေးလျ၊ ဒိန်းမတ်၊ ဂျပန်၊ ဖင်လန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အစိုးရ များနှင့် ဥရောပသမဂ္ဂတို့ပါဝင်သည်။ အခြားရန်ပုံငွေများကို ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (GEF)၊ အခြားအလှူရှင် အမျိုးမျိုးပါဝင်သည့် ရန်ပုံငွေအဖွဲ့များနှင့် ကုလသမဂ္ဂအေဂျင်စီများက ပံ့ပိုးပေးပါသည်။ UNDP ၏ အဓိကအရင်းအမြစ်များသည် စုစုပေါင်းရန်ပုံငွေ၏ ၂၉ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၆.၆၅ သန်း ဖြစ်ပါသည်။

ဇယား (၁) - ၂၀၁၇ ခုနှစ်အတွင်း လက်ခံရရှိသော ထည့်ဝင်လှူဒါန်းငွေများ၊ ဘက်ဂျက်နှင့် အသုံးစရိတ်များ

ဖွံ့ဖြိုးရေးမိတ်ဖက်များ	၂၀၁၇ - ၂၀၁၇ ကာလ အတွင်း ထည့်ဝင်ငွေ (အမေရိကန်ဒေါ်လာ)	၂၀၁၇ ခုနှစ် အတွင်း ထည့်ဝင်ငွေ (အမေရိကန်ဒေါ်လာ)	၂၀၁၇ ခုနှစ် ဘက်ဂျက် (အမေရိကန်ဒေါ်လာ)	၂၀၁၇ ခုနှစ် အသုံးစရိတ် (အမေရိကန်ဒေါ်လာ)	လုပ်ငန်း ဆောင်ရွက်မှု %
	က	ခ	ဂ	ဃ	ဃ/ဂ
UNDP ပင်မ ရန်ပုံငွေ	၄၁,၇၂၃,၁၉၄	၇,၀၅၆,၆၄၆	၆,၉၂၆,၆၄၆	၆,၈၅၀,၅၀၀	၉၉
ဂျပန်	၁၅,၂၆၆,၃၂၈	-	၅၇၅,၀၃၄	၅၁၄,၅၇၄	၈၉
ယူနိုက်တက် ကင်းဒမ်း	၉,၁၉၈,၇၆၀	၂,၄၆၀,၆၉၈	၂,၂၈၅,၁၃၂	၂,၀၆၇,၅၆၈	၉၀
ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့/ Adaptation Fund	၇,၈၆၅,၁၈၈	၃,၆၃၇,၅၄၆	၄,၄၉၀,၅၉၂	၄,၄၁၆,၇၇၆	၉၈
ဆွီဒင်	၇,၈၁၀,၃၁၅	၁,၈၉၂,၉၉၂	၂,၇၉၉,၂၅၇	၂,၅၈၁,၉၉၃	၉၂
UNOPS - အသက်မွေး ဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ **	၇,၁၆၂,၈၉၆	-	-	-	-
UNDP Trust/Thematic Funds*	၆,၇၄၄,၀၆၆	-	၁,၂၄၈,၇၀၀	၈၃၇,၄၇၁	၈၀
ဖင်လန်	၆,၇၀၂,၄၉၆	၁,၆၀၆,၅၄၇	၂,၁၅၈,၀၈၇	၂,၁၄၄,၀၉၀	၉၉
ဒိန်းမတ်	၄,၁၈၈,၆၇၂	-	၂၅,၂၄၉	၂၂,၀၁၁	၈၇
ဩစတေးလျ	၃,၈၅၉,၈၇၀	၉၈၉,၃၄၆	၁,၆၀၃,၁၉၈	၁,၆၀၃,၉၄၈	၁၀၀
နော်ဝေ	၂,၅၁၁,၃၂၇	-	၇၀၄,၂၂၅	၅၆၂,၃၉၃	၈၀
ဆွစ်ဇာလန်*	၂,၄၆၁,၇၃၇	၂,၁၃၅,၇၃၁	၅၇၃,၂၇၂	၄၈၇,၁၄၂	၈၅
UNOPS - ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေ	၂,၀၀၀,၀၀၀	၂,၀၀၀,၀၀၀	၁,၂၅၀,၃၇၂	၂၀၈,၄၅၆	၁၇
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ရန်ပုံငွေ	၁,၆၅၄,၅၄၈	-	၈၄၄,၄၈၅	၈၄၄,၄၈၅	၁၀၀
ဥရောပသမဂ္ဂ*	၇၂၈,၁၀၀	၇၂၈,၁၀၀	၁၁၈,၂၁၁	၉၁,၈၆၆	၇၈
ကုလသမဂ္ဂ အေဂျင်စီများ	၅၉၈,၅၁၉	၂၁၂,၄၇၉	၂၀၇,၅၅၇	၁၇၀,၄၅၉	၈၂
စုစုပေါင်း	၁၂၀,၄၇၆,၀၁၆	၂၂,၇၂၀,၀၈၅	၂၅,၈၁၀,၀၀၇	၂၃,၄၀၃,၇၃၂	၉၁

* ၂၀၁၇-၂၀၁၇ ကာလအတွင်း သုံးစွဲရန် ကျန်ရှိနေခြင်းကြောင့် ဆက်လက်သယ်ဆောင်လာရသော ထည့်ဝင်ငွေများ


** ၂၀၁၇ မတိုင်မီ ရရှိခဲ့ကာ အဆိုပါနှစ်တွင်ပင် အသုံးပြုခဲ့သော ထည့်ဝင်ငွေများ

၂၀၁၇ ခုနှစ်အတွင်းတွင် UNDP သည် လက်ခံရရှိသော ထည့်ဝင်ရန်ပုံငွေ စုစုပေါင်း၏ ၉၁ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် အမေရိကန်ဒေါ်လာ ၂၃.၄၀ သန်းကို သုံးစွဲခဲ့ပါသည်။ (၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁.၀၃ သန်း သုံးစွဲခဲ့သည်။)

ထိုရန်ပုံငွေများကို အကျိုးရလဒ်နယ်ပယ် သို့မဟုတ် မဂ္ဂိုဏ် (၃)ရပ် အတွက် အောက်ပါအတိုင်း ခွဲဝေသုံးစွဲခဲ့သည် -

- ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် အတွက် အမေရိကန်ဒေါ်လာ ၇.၅၀ သန်း (၃၂%)
- ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ခံနိုင်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန် ဒေါ်လာ ၇.၂၀ သန်း (၃၁%)
- ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ် အတွက် အမေရိကန်ဒေါ်လာ ၈.၇၀ သန်း (၃၇%)

၂၀၁၇ ခုနှစ်အတွင်း UNDP-မြန်မာအစီအစဉ်တွင် အကျိုးရလဒ်နယ်ပယ်အလိုက် ရန်ပုံငွေ သုံးစွဲမှု



ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် (အကျိုးရလဒ်နယ်ပယ် - ၁)

ဤအကျိုးရလဒ်နယ်ပယ်သည် "ဝန်ဆောင်မှုပေးရာတွင်လည်းကောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့် အမျိုးသမီးများနှင့် အမျိုးသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေခြင်းအပေါ်အစွဲအားလုံးပါဝင်သော ဖွံ့ဖြိုးရေးဖော်ဆောင်ရာတွင်လည်းကောင်း ဒေသန္တရအုပ်ချုပ်ရေးစနစ်ကို အထောက်အကူပြုပြီး ဒေသခံပြည်သူများကိုယ်တိုင် ထိန်းကျောင်းမောင်းနှင်သည့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများပေါ်ထွက်လာရေး" ကို ဦးတည်ထားပါသည်။

UNDP ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ငန်းများသည် ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၏ ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာစွမ်းရည်များ အားကောင်းလာစေမည့်၊ ဒေသန္တရအဆင့်၌ ဝန်ဆောင်မှုပေးအပ်မှုနှင့် ဝန်ဆောင်မှု အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေမည့်၊ အောက်ခြေမှအစပြုသည့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် မြှင့်တင်ပေးမည့်၊ လူမှု တာဝန်ယူမှု/တာဝန်ခံမှု တိုးတက်လာစေမည့်၊ လူမှုသဟဇာတဖြစ်မှု၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုစွမ်းရည်များ ခိုင်မာအားကောင်းလာစေမည့် ရလဒ်များနှင့်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ကူညီပေးရန် ရည်ရွယ်ပါသည်။


ဤအကျိုးရလဒ်နယ်ပယ်တွင် အပြန်အလှန်ချိတ်ဆက်အားဖြည့်ပေးနေသော အောက်ပါရလဒ် (၄) ခု ပါဝင်သည် -

- ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်များ
- အရပ်ဖက်လူမှုအသိုက်အဝန်းနှင့် မီဒီယာ
- အားလုံးအကျိုးဝင်သော ဘဏ္ဍာရေးကဏ္ဍ
- လူမှုသဟဇာတဖြစ်စွာနေထိုင်ရေးနှင့် ငြိမ်းချမ်းရေး

UNDP သည် ပြည်နယ်/တိုင်းဒေသကြီးအဆင့်ရှိ လက်ရှိစတင်ဝင်ရောက်လုပ်ကိုင်နေသော လုပ်ငန်းများနှင့် ပြုပြင်ပြောင်းလဲရေး အလားအလာလမ်းကြောင်း (ဥပမာ-ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း) တို့ကို အခြေခံလျက် လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး၊ အောက်ခြေမှ အထက်သို့ လက်ဆင့်ကမ်းချဉ်းကပ်နည်းဖြင့် ဒေသန္တရအဆင့်တွင် လက်ရှိဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ကူညီပေးနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် UNDP ကဆောင်ရွက်သော ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇.၅၀ သန်း (၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၈၀ သန်း) သုံးစွဲခဲ့သည်။ ယင်းပမာဏသည် UNDP ၏ စုစုပေါင်း လုပ်ငန်းအစီအစဉ်၏ ၃၂ ရာခိုင်နှုန်းကို ကိုယ်စားပြုပါသည်။

ပုံ (၂) - ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် အစီအစဉ်အတွက် ရန်ပုံငွေသုံးစွဲမှု (ရာခိုင်နှုန်းဖြင့်)



မိတ်ဖက်အဖွဲ့အစည်းများ

UNDP သည် ဒေသန္တရအုပ်ချုပ်ရေးစနစ် ခိုင်မာအားကောင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အောက်ပါ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ -

■ အစိုးရကဏ္ဍမိတ်ဖက်အဖွဲ့အစည်းများ - ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်နယ်/တိုင်း ဒေသကြီးများမှ အစိုးရကိုယ်စားလှယ်များ။

■ အခြားမိတ်ဖက်အဖွဲ့အစည်းများ - ဗြိတိသျှကောင်စီ၊ Oxfam GB, Search for Common Ground, International Alert, ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs); UNCDF; UNFPA; UNICEF; World Bank


■ အရပ်ဖက်လူမှုအဖွဲ့အစည်းများ - ဒေသန္တရအုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း များစောင်ကြည့်လေ့လာရာတွင်နိုင်ငံသားများ၊ရပ်ရွာပြည်သူများနှင့်အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍအားကောင်းအောင် လုပ်ဆောင်ရာတွင်မိတ်ဖက် အဖြစ် ဆောင်ရွက်နေသည့် ပြည်နယ်များမှ CSO ကွန်ရက် ၇ ဖွဲ့၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားပြု မီဒီယာ ၃ ဖွဲ့၊ မေတို့ကမ္ဘာ (နိုင်ငံလုံးဆိုင်ရာ) ကျေးလက် အမျိုးသမီးများကွန်ရက်နှင့် မြို့နယ်အဆင့် ကျေးလက်အမျိုးသမီး အဖွဲ့ (၃၁) ဖွဲ့။ လူမှု သဟဇာတဖြစ်ရေးဆိုင်ရာ စွမ်းရည်များနှင့်ပတ်သက်သည့် ပြည်နယ်အခြေပြု CSO မိတ်ဖက် ၆ ဖွဲ့။

■ ရန်ပုံငွေထောက်ပံ့သည့် မိတ်ဖက်အဖွဲ့အစည်းများ - ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ယူနိုက်တက်ကင်းဒမ်း နိုင်ငံအစိုးရများ၊ ပူးပေါင်း ငြိမ်းချမ်းရေး ရန်ပုံငွေ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတည်ဆောက်ရေးရန်ပုံငွေအဖွဲ့။

အဓိက ရလဒ်များ

(၁) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စွမ်းရည်များ

UNDP သည် နှစ်စဉ် မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှု ပေးခြင်းတို့အတွက် အားလုံးအကျုံးဝင်ပြီး ပြည်သူပူးပေါင်းပါဝင်သော ပုံစံနှင့် စည်းမျဉ်းဥပဒေဆိုင်ရာ အခြေခံမူဘောင်တို့ အသုံးပြုလျက် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချရေးအတွက် အစိုးရ၏ စမ်းသပ်ဆောင်ရွက်မှုလုပ်ငန်းစဉ် ကို အထောက်အကူပြု ဆောင်ရွက်ပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်ပေးရာတွင် အစိုးရဌာနဆိုင်ရာများအနေဖြင့် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံအဆောက် အအုံစီမံကိန်းများအတွက်စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်လျာထားခြင်း၊ အကောင် အထည်ဖော်ခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ အခြေခံဝန်ဆောင်မှုများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း စွမ်းရည်များ မြှင့်တင်ပေးခြင်း တို့ပါဝင်ပါသည်။ တာဝန်ခံမှုရှိသော မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်း များ ရေးဆွဲရန်အတွက် ကဝ(ပဲခူးတိုင်းဒေသကြီး)နှင့် ဘီးလင်း(မွန်ပြည်နယ်) တို့တွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို အခြေခံလျက် UNDP က ၂၀၁၇/၁၈ ဘဏ္ဍာနှစ်အတွင်း စီမံကိန်းများ အကောင်အထည်ဖော်မှုကို ပံ့ပိုးကူညီမှုပေးရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အသုံးပြုနိုင်သည့် ရန်ပုံငွေ ထောက်ပံ့မှုများ (မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ရန်ပုံငွေများ)ကို ဖြည့်ဆည်း ပေးခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ငွေများသည် ကျောင်းများ၊ ကျေးလက် ကျန်းမာရေးဆေးပေးခန်းများနှင့် လမ်းများ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အတွက် အထောက်အကူဖြစ်စေပြီး၊ ပြည်သူပေါင်း ၅၉,၀၀၀ ခန့်ကို အကျိုးရှိ



ကျေးလက် အမျိုးသမီးများအား အသိပညာပေးရန် ရေးဆွဲထားသည့် iWomen အက်ပလီကေးရှင်း

စေခဲ့ပါသည်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်သည့် အများပြည်သူဆိုင်ရာ ပစ္စည်းဝယ်ယူရေး လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရေး ပံ့ပိုးကူညီမှုပေးရန်အတွက် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့များမှ ပန်ကြားချက်အရ UNDP က ပစ္စည်းဝယ်ယူရေးဆိုင်ရာလမ်းညွှန်စာအုပ်ကို ရေးသားပြုစုခဲ့ပြီး၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရဌာနများနှင့် မြို့နယ်အဆင့် အစိုးရဌာနများအတွက် သင်တန်းများကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ ရေးဆွဲထားသော ပစ္စည်းဝယ်ယူရေးလမ်းညွှန်ချက်များ၊ နိုင်ငံတော်မှ ချမှတ်ထား သော ပစ္စည်းဝယ်ယူရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ဝိသုပေးသည့် အဆိုပါသင်တန်း များသည် တက်ရောက်သူများအား မြို့နယ်ဖွံ့ဖြိုးရေးအထောက်အပံ့ ရန်ပုံငွေ များ အကောင်အထည်ဖော်ရေးအတွက် ပစ္စည်းဝယ်ယူမှု လုပ်ငန်းစဉ်များ စတင် ဆောင်ရွက်ရန် အခြေခံအဆင့် ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးခဲ့သည်။ ယင်း သည် မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်နှင့်အတူ အဆိုပါဒေသများမှ အစိုးရ အဖွဲ့အစည်းများအား ပထမဦးဆုံးအကြိမ်အနေဖြင့် ပိုမိုကြီးမားသည့် ပစ္စည်း ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။

UNDP သည် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်အသစ်အရ ပြည်သူပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်ကို ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် မြို့နယ် ၁၅ ခုအထိ ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်သည်။ UNDP သည် ၂၀၁၈/၁၉ ခုနှစ် မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးအတွက် မြို့နယ်စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ အသစ်တစ်ဖန် ကျင်းပပေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ် ၉ မြို့နယ်တို့တွင် မြို့နယ်စီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ် အရှိန်မြှင့်တင် ဆောင်ရွက်မှုကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ပါဝင်တက်ရောက်သူများတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် အစိုးရဌာနများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ပါ

၁ ကျွန်ုပ်တို့၏ အကျိုးကျေးဇူးခံစားရသူများတွင် ပိုမိုတိုးတက်ကောင်းမွန်လာသော အုပ်ချုပ်ရေးလုပ်ငန်းစဉ်၊ ပိုမိုပိုင်ဆိုင်မှု မြင်သာမှု၊ ပိုမိုပူးပေါင်းပါဝင်မှု၊ တာဝန်ယူမှု/တာဝန်ခံမှု ရှိလာခြင်းတို့ကြောင့် တိုက်ရိုက်အကျိုးခံစားရသည့် မြို့နယ် ပြည်သူတစ်ရပ်လုံးအတွက်သာမက၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီအခြေခံများကို လိုက်နာကျင့်သုံးလျက် အခြေခံ ပြည်သူ့ဝန်ဆောင်မှုများကို မည်သို့ စီမံခန့်ခွဲရမည်၊ ပြည်သူများနှင့် မည်သို့ ပိုမိုကောင်းမွန်အောင် ဆက်ဆံဆောင်ရွက်ရမည်ဆိုသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို လက်တွေ့ကျင့်သုံးဆောင်ရွက်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်လည်း ပေါ်ပေါက် လာစေပါ သည်။

သည်။ မြို့နယ်စီမံကိန်း ရေးဆွဲရေးလုပ်ငန်းစဉ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်မှုအောက်တွင်ရှိသော နယ်မြေများတွင်လည်း အကောင်အထည်ဖော်နေသောကြောင့် UNDP အနေဖြင့် စီမံကိန်းကို တင်ပြရန်နှင့် စီမံကိန်းလုပ်ငန်းများတွင် ယင်းတို့၏ ပါဝင်ဆောင်ရွက်မှုကို KNU နှင့် ဆွေးနွေးနိုင်စေရန် ညှိနှိုင်းဆွေးနွေးပွဲများ စီစဉ်ဆောင်ရွက်ခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများမှ KNU ထိန်းချုပ်ထားသော နယ်မြေတွင် စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် KNU ၏ ထောက်ခံအတည်ပြုချက် ရရှိခဲ့ပါသည်။ KNU အရာရှိများကိုလည်း မြို့နယ် စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲများတွင် ပိုမို၍ ပုံမှန်ပါဝင် တက်ရောက်နိုင်စေရန် တရားဝင်တာဝန်ပေးအပ်ခဲ့ခြင်းကြောင့်လည်း မြို့နယ်စီမံကိန်းများနှင့် ယင်းတို့၏ နယ်မြေအတွင်း ရင်းနှီးမြုပ်နှံမှု စီမံကိန်းများအတွက် KNU ၏ ပိုမိုထောက်ခံမှု ရရှိစေပါသည်။

UNDPသည်ပြည်သူ့ဝန်ဆောင်မှုရုံးများ(OSS)အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ငန်းအစီအစဉ်တစ်ရပ် ရေးဆွဲရာတွင် မြန်မာနိုင်ငံအစိုးရအား ပံ့ပိုးကူညီမှု ဆက်လက်ပေးခြင်းဖြင့် ပိုမိုတုံ့ပြန်မှုရှိပြီး၊ ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှုပေးခြင်းများ ဖြစ်ပေါ်လာစေရန် ဆက်လက်ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါ ပံ့ပိုးကူညီမှုများကို ၂၀၁၆ ခုနှစ်တွင် UNDP မှ တာဝန်ယူပြုစုခဲ့သော အစီရင်ခံစာနှင့် OSS မူဝါဒရေးရာ အကြံပြုချက်များအပေါ် အခြေခံ၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အတည်ပြုထားသော လုပ်ငန်းအစီအစဉ်အပေါ် အခြေခံ၍ UNDP က ပြည်သူများအား ဝန်ဆောင်မှုပေးခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် တာဝန်ယူမှု/တာဝန်ခံမှုတို့ တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းသစ်များကို စံပြု OSS ရုံး ၆ ရုံး (ကျောက်ဆည်၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ပဲခူး၊ ကဝ၊ မော်လမြိုင်နှင့် သထုံ)တို့တွင် ရှေ့ပြေးစမ်းသပ် အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးကူညီမှုပေးခဲ့ပါသည်။ ယင်းသို့ဆောင်ရွက်မှုသည် ပြည်သူများနှင့် ယင်းတို့၏ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများကြား ယုံကြည်မှုတည်ဆောက်ခြင်းကို အထောက်အကူဖြစ်စေပါသည်။

မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် ပြည်ထောင်စုအဆင့်များမှ OSS ဆိုင်ရာအရာရှိများက ဝန်ဆောင်မှုအတိုင်းအတာ တိုးတက်ကောင်းမွန်စေရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ လျော့ကျရေးအတွက် OSS ရုံးများ၌ မြန်မာစီးပွားရေးဘဏ်ခွဲများ ဖွင့်လှစ်ရေး၊ OSS ရုံးများအတွက် သာမန်အသုံးစရိတ်များ သတ်မှတ်လျောက်ထားရေး၊ လက်ရှိကျင့်သုံးနေသည့် အလှည့်ကျစနစ်အစား အမြဲတမ်းစနစ်ထမ်းထားရှိရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသော ရည်မှန်းချက်များနှင့်အညီ OSS များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုင်းတာရန် ပြည်သူ့အမှတ်ပေးကတ်ပြားနှင့် စွမ်းဆောင်ရည်ပြည့်နှံကိန်းများ အသုံးပြုဆောင်ရွက်ရေးစသည့် OSS ရုံးများ တိုးတက်ကောင်းမွန်စေရေး အသေးစိတ်လုပ်ငန်းစဉ်များ ဖော်ထုတ်ခဲ့ကြသည်။ ယင်းလုပ်ငန်းစဉ်များနှင့် အခြားအကြံပြုလုပ်ငန်းများကို စံနမူနာပြု OSS ရုံးများတွင် မြန်မာနိုင်ငံအစိုးရ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီး၊ UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၇ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့ကာ၊ နိုင်ငံတစ်ဝှမ်း အခြား OSS ရုံးများတွင်လည်း ပုံတူကူးယူဆောင်ရွက်နိုင်သည့် သင်ခန်းစာများ ဖော်ထုတ်ဆောင်ရွက်နေပါသည်။

(၂) အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် မိဒီယာ

UNDP သည် ကိုယ့်အားကိုးကိုး ကျေးလက်အမျိုးသမီးများအဖွဲ့ချုပ်ဖြစ်သည့် မေတို့ကမ္ဘာ (MDK) မှတစ်ဆင့် အဖွဲ့ဝင်အမျိုးသမီး ၂၂,၀၀၀ တို့အား ကျား-မအခြေပြုအကြမ်းဖက်မှုနှင့် မိုဘိုင်းနည်းပညာ/အိုင်တီ ကျွမ်းကျင်မှု သင်တန်းများ ပို့ချပေးခြင်းဖြင့် MDK ၏ စွမ်းရည်များ တိုးတက်ကောင်းမွန်လာအောင် ဆက်လက်ကူညီဆောင်ရွက်ပေးကာ အမျိုးသမီးများ၏စွမ်းပကားကို မြှင့်တင်ပေးခဲ့ပါသည်။ ကျေးလက်နေအမျိုးသမီးများ၏ အသံများနှင့် အတွေ့အကြုံများကို နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရာတွင် ကိုယ်စားပြုပါဝင်နိုင်ရေးနှင့် ရပ်ရွာအဆင့်၌ ကျေးလက်အမျိုးသမီးအဖွဲ့ဝင်များ၏ စီးပွားရေးအခွင့်အလမ်း

များနှင့် ငွေရေးကြေးရေး လက်လမ်းမီမှုရရှိရေးတို့အတွက် နိုင်ငံတော်အဆင့်တွင် စုပေါင်းဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေးတို့အတွက် အဖွဲ့အစည်းဆိုင်ရာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမှုပေးခဲ့ပါသည်။ အဆိုပါပံ့ပိုးကူညီမှုများအပေါ် အခြေခံလျက် MDK သည် DaNa Facility အဖွဲ့နှင့် ချိတ်ဆက်ပြီး၊ အနာဂတ်အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်ရန်အတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ရန် နယ်သာလန်အစိုးရထံမှ မိမိကိုယ်ပိုင်အရင်းအမြစ်များ စုစည်းဆောင်ရွက်နိုင်ခဲ့ပါသည်။ UNDP အနေဖြင့် MDK အား အဖွဲ့ဝင်များ အချင်းချင်းကြားနှင့် အခြားကျေးလက် ပြည်သူများကြား iWomen App ကို အသုံးပြုလျက် ဗဟုသုတလှည့်ပေးခြင်းနှင့် အပြန်အလှန် ပံ့ပိုးကူညီခြင်းများ အဆင်ပြေစေ ချောမွေ့စေရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါ iWomen App သည် ၂၀၁၇ ခုနှစ်တွင် အသုံးပြုသူ ၁၀,၀၀၀ အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး၊ အမျိုးသား အသုံးပြုသူအရေအတွက် ၁၈ ရာခိုင်နှုန်း ရှိသည်။

UNDP ၏ မေတို့ကမ္ဘာအား ပံ့ပိုးကူညီမှုသည် အမျိုးသမီးများ၏ စွမ်းပကားကို ထိရောက်စွာ မြှင့်တင်ပေးရင်း ကျေးလက်အမျိုးသမီးခေါင်းဆောင်များ၏ ကြိုးပမ်းကျယ်ပြန့်သော လုပ်ငန်းဆိုင်ရာ ကွန်ရက်တစ်ခုကို တည်ဆောက်ရာတွင် များစွာအထောက်အကူ ပြုခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ ကျေးလက်အမျိုးသမီးများ၏ ၃၇ ရာခိုင်နှုန်းက ၎င်းတို့၏ ခေါင်းဆောင်မှု အရည်အသွေးများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ပေးနိုင်မည့် သတင်းအချက်အလက်များ ရရှိမှုမရှိကြောင်း ဖော်ပြခဲ့ကြသော်လည်း ၂၀၁၇ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းသာ ရှိတော့သည်ကို တွေ့ရှိရသည်။ ကျွမ်းကျင်မှုသင်တန်းများနှင့် ဒေသန္တရအဆင့် တွေ့ဆုံဆွေးနွေးပွဲများကို ပံ့ပိုးကူညီခြင်းကြောင့် အများပြည်သူရှေ့တွင် မိမိတို့၏ အတွေ့အခေါ်အယူအဆများနှင့် စံစားချက်များကို ဖော်ပြရန် ယုံကြည်မှုမရှိသည့် MDK အဖွဲ့ဝင် အရေအတွက်သည် ၂၀၁၃ ခုနှစ် ၂၀% ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၃% သို့ လျော့ကျသွားခဲ့သည်။ မေတို့ကမ္ဘာနှင့် အဖွဲ့ဝင်ဖြစ်သော မြို့နယ်ဦးဆောင်အဖွဲ့များသည် ကွန်ရက်တစ်ခုအနေဖြင့် တိုးတက်ရင့်ကျက်မှု ရှိလာပြီး၊ ဒေသန္တရအဆင့် ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းများနှင့် ရှေ့တန်းမှ ထောက်ခံ အကြံပြုသည့် လုပ်ငန်းများတွင် အသိအမှတ် အပြစ်ရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာသည်။ MDK ခေါင်းဆောင်များအား ကျေးရွာရှိ အမျိုးသားခေါင်းဆောင်များက ပံ့ပိုးကူညီကြားကြကြောင်း MDK ခေါင်းဆောင် ၆၁% တို့က ထုတ်ဖော်ပြောကြားကြပြီး၊ ယင်းတို့အနေဖြင့် မြို့နယ်အဆင့် အစိုးရအစည်းအဝေးများသို့ မကြာခင်ဆိုသလို ဖိတ်ကြားခံကြရကြောင်း MDK ခေါင်းဆောင် ၄၄% က ပြောကြားပါသည်။

(၃) အားလုံးအကျိုးဝင်သော ဘဏ္ဍာရေးကဏ္ဍ

UNDP နှင့် UNCDF တို့သည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ၂ ခု (the Association for Social Advancement and Alliance) နှင့် ချေးငွေသမဝါယမအသင်းတစ်သင်း (Association of Asian Confederation of Credit Union) တို့မှ တစ်ဆင့် ဆက်လက် ပံ့ပိုးကူညီခြင်းဖြင့် မြန်မာနိုင်ငံတွင် အားလုံး အကျိုးဝင်သောဘဏ္ဍာရေးကဏ္ဍကို မြှင့်တင်ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေများသည် ငွေကြေးအဖွဲ့အစည်းများမှတစ်ဆင့် ၂၀၁၇ ခုနှစ်တွင် အမျိုးသမီး ၈၅% ဖြစ်သည့် ချေးငွေရယူသူစုစုပေါင်း ၂၄၄,၀၀၀ ဦးရှိသည့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ တိုးချဲ့ပေးနိုင်စေခဲ့ပါသည်။

UNDP နှင့် UNCDF တို့သည် ဝန်ကြီးဌာနပေါင်းစုံပေါင်းစပ် ဖွဲ့စည်းထားသည့် အားလုံးအကျိုးဝင်မှုရှိသော ဘဏ္ဍာရေးဆိုင်ရာ ဦးဆောင်ကော်မတီရုံး (IMSC) အား ပံ့ပိုးကူညီမှုပေးခြင်း အပါအဝင် အားလုံးအကျိုးဝင်မှုရှိသော ဘဏ္ဍာရေးဆိုင်ရာ လမ်းပြမြေပုံအကောင်အထည်ဖော်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆက်လက်ပေးခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် IMSC


၂ UNDP (၂၀၁၆ ခုနှစ်)၊ မြန်မာနိုင်ငံရှိ ပြည်သူ့ဝန်ဆောင်မှုရုံးများ (OSS) - ဒေသန္တရအဆင့်၌ ပြည်သူ့ဝန်ဆောင်မှုပေးခြင်း နှင့် ဒေသန္တရအုပ်ချုပ်ရေး တိုးတက်ကောင်းမွန်စေရန် စတင်သည့်နေရာ
၃ May Doe Kabar 2013-2017 Baseline-Endline Survey

က အဓိကကျသောလုပ်ငန်းများ ရှေ့ဆက် ဦးစားပေးဆောင်ရွက်ခဲ့သည် - 'တစ်အိမ်ထောင် ငွေစာရင်း တစ်ခု' (OHOA) ၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများအတွက် mobile money ၊ တာဝန်ယူမှုရှိသော ငွေရေးကြေးရေး နှင့် အသေးစား ငွေရေးကြေးရေး ဆိုင်ရာဥပဒေ ပြင်ဆင်ချက် တို့ဖြစ်သည်။ IMSC သည် 'လက်လှမ်းမီရှိအောင် ဆောင်ရွက်ပေးခြင်း' (MAP) ဆန်းသစ်မှု အစီအစဉ်ကိုလည်း စတင်ဆောင်ရွက်ခဲ့သည်။ ယင်းကို UNCDF က ၂၀၂၀ ပြည့်နှစ်အထိနှင့် ထိုထက်ကျော်လွန်၍ လမ်းပြမြေပုံ လုပ်ငန်းစဉ်များအား လမ်းညွှန်မှုပေးရန်အတွက် FinMark Trust နှင့် မိတ်ဖက်ပူးပေါင်း၍ ဆောင်ရွက် သွားမည် ဖြစ်သည်။

(၄) လူမှုသဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေး

UNDP သည် ပဋိပက္ခဖြစ်နိုင်ချေ သိရှိနားလည်မှုနှင့် လူမှုသဟဇာတဖြစ်မှု နည်းလမ်းများနှင့် အခြေခံမူများကို မြန်မာနိုင်ငံရှိပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဝင်ရောက် ဆောင်ရွက်မှု လုပ်ငန်းများထဲတွင် ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရေး အတွက် ထောက်ခံအကြံပြုခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပဋိပက္ခ ဖြစ်နိုင်ချေ သိရှိနားလည်ခြင်းအား ပေါင်းစပ်ထည့်သွင်းရာ၌ ကောင်းမွန်သော လုပ်ထုံး လုပ်နည်းများကို ဆန်းစစ်လေ့လာသည့် သုတေသန ၂ ခု ရေးသား ပြုစုခြင်းဖြင့် လုပ်ဆောင်ခဲ့သည်။ UNDP မှ ပံ့ပိုးကူညီပေးထားသော ဝန်ကြီးဌာန ပေါင်းစုံ လေ့လာရေးအဖွဲ့ ပူးပေါင်းပါဝင်မှုနှင့်အတူ ပဋိပက္ခဖြစ်နိုင်ချေ သိရှိ နားလည်မှုဆိုင်ရာ ညွှန်ကိန်းလမ်းညွှန်နှင့် ညွှန်ကိန်းစာရင်း တစ်ခုကိုလည်း ရေးသားခဲ့ပါသည်။ UNDP သည် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့မှ အရာရှိ ၉၀ ဦးအတွက် လူမှုသဟဇာတဖြစ်မှုဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုဖြင့်တင်ရေးအစီအစဉ်များကို ပံ့ပိုးကူညီပေးခဲ့ရာ၊ အဆိုပါ ဌာနများအတွက် လူမှုသဟဇာတဖြစ်ရေးဆိုင်ရာ အခြေခံမူများနှင့်နည်းလမ်းများ ကို ၎င်းတို့၏မူဝါဒများ၊ အစီအစဉ်များနှင့် မူဝါဒများထဲသို့ ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်ရေးအတွက် အထောက်အပံ့ဖြစ်စေသည့် သာမက၊ အဓိကကျသော လူမှုသဟဇာတဖြစ်ရေးဆိုင်ရာ အရည်အချင်းများနှင့် စပ်လျဉ်းသည့် ၎င်းတို့ တစ်ဦး ချင်းနှင့် အဖွဲ့အစည်းအလိုက် ကျွမ်းကျင်မှုများ အားကောင်းလာစေရေးအတွက် အဆိုပါဌာနများမှ အရာရှိများ၏ စွမ်းရည်များကို မြှင့်တင်ပေးရာ ရောက်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ နည်းလမ်းများ၊ ဆီလျော်မှုရှိခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အတွေ့အကြုံများနှင့်ဆီလျော်မှုရှိခြင်းတို့ကို ဆွေးနွေး ရန် လူမှုသဟဇာတဖြစ်မှုဆိုင်ရာဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲတစ်ခုကိုလည်း UNDP က ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနများအတွင်း လူမှုသဟဇာတဖြစ်မှုနည်းလမ်းများကို မည်သို့ပေါင်းစပ် ထည့်သွင်း ဆောင်ရွက်နိုင်မည်ဆိုသည်နှင့်စပ်လျဉ်း၍ ဌာနတွင်း လုပ်ငန်းစဉ် တစ်ခုကို အပျိုးပေးနိုင်ခဲ့ပါသည်။

UNDP သည် အပစ်အခတ်ရပ်စဲထားသော နယ်မြေများတွင် စောင့်ကြည့်ခြင်း၊ အတည်ပြုခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းတို့အပေါ် အဓိကထားသည့် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည် ဖော်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ နည်းပညာဆိုင်ရာရုံးကို အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းဖြင့် အမျိုးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီပေးခဲ့သည်။ JMC ၏ လုပ်ငန်းစဉ် ၃ ရပ်သည် အပစ်အခတ် ရပ်စဲထားသော နေရာ ၆ ခုလုံးတွင် ယင်း၏ လုပ်ငန်းဆောင်ရွက်မှု တိုးချဲ့ရင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားမှု မရှိစေရေးကို အာမခံချက်ပေးပါသည်။ UNDP ၏ ပံ့ပိုးမှုသည် JMC အား နည်းပညာ ပံ့ပိုးကူညီမှုနှင့် လုပ်ငန်းလည်ပတ်မှုနှင့် အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တိုးတက် ကောင်းမွန်စေရေးအတွက် စွမ်းရည်ဖွံ့ဖြိုးရေး လိုအပ်ချက်များကို လေ့လာသုံးသပ်မှု ပြုလုပ်နိုင်စေရုံသာမက၊ JMC အတွက် နိုင်ငံတကာအကူအညီများ အားလုံးကိုလည်း လမ်းညွှန်ပေးအပ်မည်ဖြစ်သည်။ လိုအပ်ချက်များ လေ့လာဆန်းစစ်မှုမှ ရရှိလာသော တွေ့ရှိချက်များကို အခြေခံ၍ ထိတွေ့မှု ရပ်စဲခြင်း၊ အတွင်းပိုင်းမှ ပါဝင်ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ JMC ၏ မဟာ ဗျူဟာများနှင့်လုပ်ထုံးလုပ်နည်းများ တိုးတက်ကောင်းမွန်စေရန် နည်းပညာအကူ အညီပေးပေးအပ်ခဲ့ပြီး၊ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်များရှိ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်



အမျိုးသမီးများ၏ ပါဝင်မှုကို တိုးမြှင့်ခြင်း

UNDP သည် စီမံကိန်းရေးဆွဲသည့် အစည်းအဝေးများတွင် ရပ်ကွက်/ကျေးရွာအုပ်စုတစ်ခုစီမှ အ နည်းဆုံး အမျိုးသမီးတစ်ဦးစီ ပါဝင်စေလျက် မြို့နယ်စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုကို ဆက်လက်ထည့်သွင်း စဉ်းစားဆောင်ရွက်ခဲ့သည်။ ဆိုလိုသည်မှာ စီမံကိန်းရေးဆွဲရေး အစည်းအဝေးများတွင် ၃၀% ပါဝင်ခွင့်ရရှိရေးကို အမျိုးသမီး များအား အာမခံချက်ပေးခြင်းဖြစ်သည်။

တစ်ပတ်တာကြာမြင့်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံရှိ အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇၇ ဦးလုံးကို ခေါင်းဆောင်မှု ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းပေးခြင်းဖြင့် UNDP က ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ အနေအထားများကို ခိုင်မာအားကောင်းစေပြီး အမျိုးသမီးများ အနေဖြင့် မိမိတို့၏ နေ့စဉ်လုပ်ငန်းများတွင် တစ်ဦးနှင့်တစ်ဦးပံ့ပိုး ကူညီမှုပေးရာတွင် အသုံးပြုမည့် အလွတ်သဘော ကွန်ရက်တစ်ခု တည်ထောင်ရာတွင် ပါဝင်သူများအား ပံ့ပိုးကူညီမှုပေးခဲ့သည်။

ထို့ပြင် UNDP သည် အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃၂ ဦးကိုလည်း ကမ္ဘောဒီးယားနိုင်ငံ လေ့လာရေးခရီးစဉ်တွင် ပါဝင်စေပြီး ကမ္ဘောဒီးယားရှိ အမျိုးသမီး ရပ်/ကျေး (C/S) ကောင်စီဝင် များထံမှလေ့လာသိရှိခွင့်ရရှိစေရန် ပံ့ပိုးကူညီပေး ခဲ့ပါသည်။ ယင်းလေ့လာရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ပါဝင် သူများသည် ရပ်/ကျေးကောင်စီ ဝင်များအနေဖြင့် ဒေသန္တရ ဖွံ့ဖြိုးရေးနှင့် အုပ်ချုပ်ရေးတွင် အမျိုးသမီးများပါဝင်မှုအတွက် အတားအဆီးများကို မည်သို့ကျော်လွှား ဆောင်ရွက်ကြသည်ဆို သည်ကို လေ့လာခွင့်ရရှိခဲ့ပါသည်။

လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များအတွက် အလုပ်ရုံဆွေးနွေးပွဲ အများ အပြားကို စီစဉ်ကျင်းပပေးခဲ့ပါသည်။ UNDP ၏ JMC နှင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို နော်ဝေနိုင်ငံ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး တည်ဆောက်မှုရန်ပုံငွေ အဖွဲ့နှင့် ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေတို့က ပံ့ပိုးကူညီပေးပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပန်ကြားမှုတစ်ရပ်ပြုခဲ့ပြီးနောက်ပိုင်းတွင် UNCT ၏ ကိုယ်စား UNDP သည် ရခိုင်ပြည်နယ်၏ အလယ်ပိုင်းတွင်ရှိသော မြို့နယ် ၃ မြို့နယ်တွင် စီမံကိန်း ရေးဆွဲရေးလုပ်ငန်းအတွက် နည်းပညာပံ့ပိုးကူညီပေးခဲ့သည်။ ဆန်းစစ် လေ့လာမှုအတွက် ပြင်ဆင်ဆောင်ရွက်မှုများသည် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ရပ်နားခဲ့ပါသည်။

ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုကြိုခံနိုင်ရေး လုပ်ငန်းစဉ် (အကျိုးရလဒ် - ၂)

ဤအကျိုးရလဒ်နယ်ပယ်သည် "သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်မှု လျော့ချရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် သယံဇာတစီမံခန့်ခွဲမှု တိုးတက်စေရေး၊ အထူးသဖြင့် မဟာဓါတ်အားလှိုင်းနှင့် မချိတ်ဆက်နိုင်သော ကျေးလက်ပြည်သူများအတွက် ဈေးသက်သာသော ပြန်လည်ပြုပြင်ဖြိုးမြှင့်စွမ်းအင် လက်လှမ်းမီစေခြင်းဖြင့် စွမ်းအင်ရွှေ့တာမှုဖြင့်တင်ရေး" တို့ကို ဦးတည်ထားပါသည်။

UNDP ၏ လုပ်ငန်းများသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေးကို လည်းကောင်း၊ ရရှိလာသော ဖွံ့ဖြိုးရေးအောင်မြင်မှုများ ဘေးကင်းလုံခြုံစေရန် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုများအတွက် ကြိုကြိုခံနိုင်မှု မြှင့်တင်ရေးကိုလည်းကောင်း ဦးတည်ထားပါသည်။


ဤအကျိုးရလဒ်နယ်ပယ်တွင် အပြန်အလှန် ချိတ်ဆက် အားဖြည့်ပေးနေသော အောက်ပါရလဒ် (၂) ခု ရှိပါသည် -

- သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ချေ လျော့ချရေးနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေ ပြောင်းလဲရေး
- ပတ်ဝန်းကျင်အုပ်ချုပ်ရေးစနစ်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေး

နယ်ပယ်တစ်ခုချင်းစီအတွက် မဟာဗျူဟာသည် (က) အဖွဲ့အစည်း/ဥပဒေခိုင်မာအားကောင်းစေခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲရာတွင် အဓိကကဏ္ဍ အဖြစ်ထည့်သွင်းခြင်း (ခ) ရှေ့ပြေးလုပ်ငန်းများအကောင်အထည်ဖော်၍ လက်တွေ့သရုပ်ပြခြင်းတို့ကို ဦးတည်ထားပါသည်။ ဤအကျိုးရလဒ်နယ်ပယ်တွင် UNDP အနေဖြင့် စီမံချက်ကြီးများ အများအပြား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေရှာဖွေရာတွင် အောင်မြင်မှု များ ရရှိခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်အဖွဲ့ (GEF) အပါအဝင် ရန်ပုံငွေထောက်ပံ့သည့် အဖွဲ့အစည်းအမျိုးမျိုးထံမှ ရန်ပုံငွေများ ရရှိခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် UNDP သည် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုကြိုခံနိုင်ရေးလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ ၇.၂၀ သန်း သုံးစွဲဆောင်ရွက်ခဲ့သည်။ ယင်းသည် UNDP စုစုပေါင်း လုပ်ငန်းအစီအစဉ်အတွက် သုံးစွဲမှု၏ ၃၀ ရာခိုင်နှုန်းရှိသည်။ (၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၂၀ သန်း သုံးစွဲခဲ့သည်။)

ပုံ (၃) - ၂၀၁၇ ခုနှစ်တွင် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ်ကြိုကြိုခံနိုင်ရေး အစီအစဉ်အတွက် ရန်ပုံငွေသုံးစွဲမှု (ရာခိုင်နှုန်းဖြင့်ဖော်ပြထားသည်။)



- သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ချေ လျော့ချရေးနှင့် ရာသီဥတုနှင့် လိုက်လျောညီထွေ ပြောင်းလဲရေး
- ပတ်ဝန်းကျင်အုပ်ချုပ်ရေးစနစ်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေး



A Hoolock gibbon left orphaned by illegal loggers has found a new home at the Htamanthi Wildlife Sanctuary warden's office. The sanctuary is one of the three where UNDP with the Wildlife Conservation Society is supporting the Government strengthen the management of protected areas.

မိတ်ဖက် အဖွဲ့အစည်းများ

ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နိုင်ငံအားကောင်းစေရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် UNDP သည် အောက်ပါ အကျိုးဆက်ပံ့ပိုးမှုများနှင့် မိတ်ဖက်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

■ အစိုးရကဏ္ဍ မိတ်ဖက်အဖွဲ့အစည်းများ - သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကိုယ်စားလှယ်များ

■ အခြားမိတ်ဖက်အဖွဲ့အစည်းများ - FAO, UNEP, UN Habitat, OCHA, UNV, UNICEF, World Bank, UMFCCI, အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍ၊

■ အကောင်အထည်ဖော်သည့် မိတ်ဖက်အဖွဲ့အစည်းများ - တောရိုင်းတိရိစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ လယ်ယာနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေး နည်းပညာအဖွဲ့ (FBD)၊ Hydroconseil အဖွဲ့၊ အောင်ဇေယျာ CSO၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်း (CDA)၊ ကွန်ရက်လှုပ်ရှားမှုအဖွဲ့ (NAG)၊ CESVI အဖွဲ့၊ ရပ်ရွာလူထုဖွံ့ဖြိုးရေးအသင်း (CDA)၊ အောင်တိုင်းဝေ စက်မှုလက်မှုလုပ်ငန်းများ၊ ကျောက်သင်ပုန်းနှင့် မြေဖြူအဖွဲ့ (Chalk and Slate)၊ ဘေးအန္တရာယ် အမျိုးမျိုးအတွက် ဒေသဆိုင်ရာ ဘက်စုံ ကြိုတင်သတိပေးစနစ် (RIMES) နှင့် မြန်မာနိုင်ငံ စာရင်းကောက် သုတေသနအဖွဲ့ (MSR)။

■ ရန်ပုံငွေ ထောက်ပံ့သည့် မိတ်ဖက်အဖွဲ့အစည်းများ - ဖင်လန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဥရောပသမဂ္ဂ/ECHO ၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အဖွဲ့ (GEF)၊ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ (PEF) ၊ GEF - Adaptation Fund ရန်ပုံငွေ အဖွဲ့နှင့် UN-REDD အစီအစဉ်။


အဓိက ရလဒ်များ

(၁) သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်ကြောင့်ထိခိုက်မှု လျော့ချရေးလုပ်ငန်းစဉ်ကို ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေဖြင့် ပိုမိုအလေးထားလာကြသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အောင်မြင်မှုများ အခြေခံခိုင်မာစေလိုလျှင် ယင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်သွားရမည် ဖြစ်သည်။ အစိုးရသည် ယင်း၏ ဥပဒေနှင့် မူဝါဒဆိုင်ရာ ကိစ္စရပ်များကို ပိုမိုခိုင်မာ အားကောင်းအောင်လုပ်ဆောင်ခြင်းဖြင့် လည်းကောင်း၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ဘေးအန္တရာယ်များနှင့် ထိခိုက်မှုဖြစ်စေနိုင်သော ရာသီဥတုပြောင်းလဲမှုများကို ဖြေရှင်းရန် အရေးပါသည့် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ဆောင်ရွက်နေပါသည်။

၂၀၁၇ ခုနှစ်တွင် အစိုးရသည် မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုလျော့ချရေးဆိုင်ရာ လုပ်ငန်းစီမံချက် (MAPDRR ၂၀၁၇ ခုနှစ်) ကို အပြီးသတ် ရေးဆွဲချမှတ်ခဲ့ပြီး၊ ဖွံ့ဖြိုးမှုအကူအညီများ ပေါင်းစပ်ညှိနှိုင်းရေးဌာန၏ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍခွဲက အတည်ပြုခဲ့သည်။ UNDP ၏ ပံ့ပိုးကူညီမှုဖြင့် အဆိုပါမူကြမ်းအပေါ် ညှိနှိုင်းဆွေးနွေးမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ၄ ခုတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပဆောင်ရွက်ခဲ့သည်။ အဆိုပါ MAPDRR လုပ်ငန်းအဖွဲ့ ဦးဆောင်ဌာနတစ်ခုဖြစ်သည့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအား စွမ်းရည်များ မြှင့်တင်ပေးရန် နည်းပညာပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့သည်။ UNDP သည် ဘေးအန္တရာယ်လျော့ချရေး လုပ်ငန်းအဖွဲ့မှတစ်ဆင့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် MAPDRR ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပံ့ပိုးကူညီပေးခဲ့သည်။

UNDP သည် ယင်း၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနှင့်ကျွမ်းကျင်မှုများ မြှင့်တင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီမှုအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း (DMTC) အား ၎င်း၏ စွမ်းရည်ဖွံ့ဖြိုးရေး မဟာဗျူဟာကို အပြီးသတ်ရေးဆွဲရန် နည်းပညာအကူအညီများ ပေးခဲ့သည်။ ရည်ရွယ်ချက်မှာ DMTC အား မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကောင်းဆုံး မဟာဌာနကြီး (centre of excellence) ဖြစ်လာစေရန်ဖြစ်သည်။

ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်း (CBDRM) သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး



ဘေးအန္တရာယ်ထိခိုက်မှု စီမံကိန်း ရေးဆွဲရေးခြင်း တိုးတက်မှုရှိစေ ရေးအတွက် အချက်အလက် ကောက်ယူခြင်း

၂၀၁၇ ခုနှစ်မှစတင်၍ UNDP သည် မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အချက်အလက်များ ဒေတာဘေ့စ်ကို တည်ထောင်၍ စီမံခန့်ခွဲရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ ဒေတာဘေ့စ်သည် မြန်မာနိုင်ငံရှိ ဘေးအန္တရာယ်များ၏ ပုံစံများ၊ လမ်းကြောင်းများနှင့် ထိခိုက်မှုများကို ၁၉၉၁ ခုနှစ်အထိ ပြန်လည်၍ တတ်နိုင်သမျှအစောဆုံး မှတ်တမ်းကို စုဆောင်းကောက်ယူထားသည်။ ၂၀၁၇ ခုနှစ် စတုတ္ထ သုံးလပတ်တွင် မြို့နယ် ၃၃၀ မှ မှတ်တမ်း ၂၀၆၄ ခုကို ဒေတာဘေ့စ်ထဲသို့ထည့်သွင်းနိုင်ခဲ့ပါသည်။

ဒေတာဘေ့စ်ကို အောက်ပါလိပ်စာတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည် - <http://www.mdld-rrd.gov.mm/DesInventar/profiletab.jsp>

ဌာနအား UNDP က ပံ့ပိုးကူညီပေးခဲ့သည်။ ယင်းပံ့ပိုးကူညီမှုတွင် သင်တန်းသားလက်စွဲစာအုပ်နှင့် သင်တန်းဆရာ လမ်းညွှန်စာအုပ်တို့ ပါဝင်ပါသည်။

၂၀၁၇ ခုနှစ်တွင် UNDP က ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းဆိုင်ရာ သင်တန်းပို့ချမှုအစီအစဉ် ၄ ကြိမ် ပြုလုပ်ပေးခဲ့သည်။ အကျိုးရလဒ်အနေဖြင့် သင်တန်းသား ၈၆ ဦးတို့သည် လက်ရှိအချိန်တွင် သင်တန်းမှ ၎င်းတို့ ရရှိခဲ့သော ကျွမ်းကျင်မှုများနှင့် ဗဟုသုတများကို အစိုးရဝန်ထမ်းများနှင့် ရပ်ရွာပြည်သူများအား ပြန်လည်မျှဝေတင်ပြနိုင်ကြပြီ ဖြစ်သည်။

ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ်များ ရှေ့ပြေးစမ်းသပ် စီမံချက်ကို ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များရှိ မြို့နယ် ၉ မြို့နယ်တို့တွင် အကောင်အထည်ဖော်ခဲ့သည်။ UNDP သည် ရပ်ရွာလူထု အခြေပြု

UNDP သည် မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ဒေသခံ တောင်သူလယ်သမားများအတွက် ရာသီဥတုပြောင်းလဲမှုဒဏ်ကို လိုက်လျောညီထွေမှုရှိရှိ လုပ်ငန်း ဆောင်ရွက်နိုင်မည့် စီမံချက်တစ်ခုကို အကောင်အထည်ဖော်လျက်ရှိပါသည်။

ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းနည်းပြများအနေဖြင့် ဆောင်ရွက်ရေး အတွက် ၉ မြို့နယ်မှ စေတနာ့ဝန်ထမ်း ၄၂၆ ဦး (အမျိုးသမီး ၁၉၅ ဦး နှင့် အမျိုးသား ၂၃၁ ဦး) တို့ကို စုစည်းသင်တန်းပေးရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ UN စေတနာ့ ဝန်ထမ်းများ၊ UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်း လူငယ်မဟာဗျူဟာ မူကြမ်း ကိုလည်း အနာဂတ်လုပ်ငန်းများကို လမ်းညွှန်မှုပေးနိုင်ရန် ရေးဆွဲခဲ့ပါသည်။


တိုင်းပြည်၏ သစ်တောသယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲရာတွင် စိန်ခေါ်မှု များ ရှိနေသည်ကို အသိအမှတ်ပြုလျက် ၂၀၁၇ ခုနှစ်တွင် အစိုးရက UN REDD အမျိုးသားအစီအစဉ်ကို မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်ခဲ့သည်။ ယင်း၏ ရည်မှန်းချက်များမှာ “သစ်တောပြုန်းတီးမှုနှင့် သစ်တောလျော့နည်းမှုများမှ ထွက်ပေါ်လာသော ဓာတ်ငွေ့ထုတ်လွှတ်မှုများ လျော့ချရန်” ဖြစ်သည်။ REDD+ ကို ရည်ရွယ်ခြင်း ဖြစ်သည်။ FAO ၊ UNEP တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် UN-REDD အစီအစဉ် ညှိနှိုင်းဆွေးနွေးမှုအား ဦးဆောင်နေသည့် အေဂျင်စီတစ်ခုအနေဖြင့် UNDP သည် အစိုးရဝန်ကြီးဌာန ၆ ခု ပါ ဝင်သည့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်ကိုလည်းကောင်း၊ အစိုးရနှင့် CSO နှင့် ပုဂ္ဂလိကကဏ္ဍမှ အစိုးရ မဟုတ်သော ပါဝင်ဆောင်ရွက်သူများကို ဖိတ်ကြား၍ ပြည်နယ်နှင့်တိုင်းဒေသကြီး များတွင် အသေးစိတ်ဆွေးနွေးပွဲများကိုလည်းကောင်း ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ပါသည်။

နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ REDD+ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ ယင်း၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို အဓိကကျသော အစိုးရဌာနများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျင်းပခဲ့သည်။ အဆိုပါလုပ်ငန်းအဖွဲ့သည် နိုင်ငံအတွင်းရှိ REDD+ လုပ်ငန်းများအားလုံး၏ မဟာဗျူဟာ ဦးတည်ချက်ကို စောင့်ကြည့်ကြပ်မတ် ရန် တာဝန်ပေးအပ်ထားပြီး၊ မဟာဗျူဟာ/အစီအစဉ်အပေါ် နိုင်ငံအနှံ့ ဆွေးနွေးပွဲ များအား အားလုံးအကျုံးဝင် ပူးပေါင်းပါဝင်မှုရှိသောပုံစံဖြင့် ကျင်းပသည်ကို သေချာစေရန် တာဝန်ရှိပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုတွင် ညှိနှိုင်း ဆွေးနွေးပွဲများအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ၂၀၁၇ ခုနှစ် အကုန်တွင် အပြီးသတ်နိုင်ခဲ့ပါသည်။

ထိုအချိန်မှစတင်၍ အစိုးရအနေဖြင့် သစ်တောပြုန်းတီးမှုနှင့်သစ်တောလျော့နည်း မှုများမှထွက်ပေါ်လာသော ဓာတ်ငွေ့ထုတ်လွှတ်မှုများလျော့ချရန် လမ်းပြမြေပုံ အကောင်အထည်ဖော်မှု (REDD+ Readiness Roadmap ကို ဆိုလိုခြင်းဖြစ်သည်) ဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ယင်း၏ ကတိကဝတ်ကို အလေးထားဆောင်ရွက် ခဲ့သည်။

“ဖွံ့ဖြိုးရေးကဏ္ဍများမြှင့်တင်ဆောင်ရွက်မှုများကို ဘေးအန္တရာယ်လျော့ချရေးလုပ်ငန်း စဉ်နှင့်ပေါင်းစပ်ဆောင်ရွက်မှုမရှိလျှင် ယင်းတို့သည် လက်ရှိဘေးအန္တရာယ်ထိခိုက်မှု များကို တိုးပွားစေကာ ဘေးအန္တရာယ်ပုံစံအသစ်များကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကြုံကြုံခံနိုင်မှု တည်ဆောက်ခြင်းသည် အသက်ပေါင်း များစွာကို ကယ်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးရန်နှင့် ရရှိထားသော ဖွံ့ဖြိုးမှုများ ရေရှည်တည်တံ့စေရန်တို့အတွက် ပိုမိုအရေးကြီးလာပါသည်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာန (မြန်မာနိုင်ငံ ရပ်ရွာ လူထု ဘေးအန္တရာယ် ကြုံကြုံခံနိုင်မှုဆိုင်ရာ အမျိုးသားမူဘောင်မှ ကောက်နုတ်ချက်)



အိမ်ထောင်စု ၆,၇၆၂ စု

ရာသီဥတုဒဏ်ခံနိုင်သော မွေးမြူရေးလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လက်တွေ့ကျင့်စဉ်များ လေ့ကျင့်သင်တန်းပေးခြင်း၊ အိမ်ထောင်စု ၃,၅၀၀ စု တို့အား ပိုမိုကောင်းမွန်သော မွေးမြူရေးပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အိမ်ထောင်စု ၁,၀၀၀ စု တို့အား ၎င်းတို့၏ မွေးမြူရေးခြံများ အတွက် ချေးငွေများ ထုတ်ပေးခြင်း။



လယ်သမားများကို လေ့ကျင့်
သင်တန်းပေးရန် သရုပ်ပြ မွေးမြူရေးခြံ

၉၃ ခြံနှင့် ယာခင်း ၂၀

တည်ထောင်ပေးခြင်း

သစ်တောပြုန်းတီးမှုနှင့် သစ်တောလျော့နည်းမှု ဖြစ်ပေါ်စေသူများ ဆိုင်ရာ လေ့လာမှုတစ်ခုကို ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ပြီး နောက် အပြီးသတ်ဆောင်ရွက်ခဲ့သည်။ အဆိုပါလေ့လာမှုမှ တွေ့ရှိချက်များနှင့် ကနဦးဖော်ထုတ်ရရှိသူများသည် မြန်မာနိုင်ငံအမျိုးသား REDD+ မဟာဗျူဟာ ဖော်ထုတ်ရာတွင် အခြေခံအဖြစ် အထောက်အကူပြုပါသည်။ ဤအမျိုးသား မဟာဗျူဟာတွင် အဆိုပါတာဝန်ရှိသူများကို ဖြေရှင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေ ရှိသော မူဝါဒများနှင့် လုပ်ငန်းစဉ်များစာရင်း ပါဝင်ပါသည်။

UN REDD အစီအစဉ်သည် REDD+ အယူအဆများနှင့် မဟာဗျူဟာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအကြံပြုမှုတောင်ပြုရန်အလို့ငှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ပုဂ္ဂလိက ကဏ္ဍနှင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများကိုလည်း အထောက်အကူ ဖြစ်စေပါသည်။ ရေရှည်တည်တံ့မှုကို အထောက်အကူပြုသည့် မီးသွေးနှင့်ထင်းအသုံးပြုမှုကို ဖြေရှင်းပေးရန်အတွက် သဘာဝ ဓာတ်ငွေ့အသုံးပြုနိုင်ရေး ဖြန့်ဖြူးပေးနိုင်မည့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း ကဲ့သို့သော ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် နယ်ပယ်အချို့ကို ဖော်ထုတ်ခဲ့ပါသည်။

ရာသီဥတုနှင့် လိုက်လျောညီထွေရေးရန်ပုံငွေ (Adaptation Fund) ၏ ပံ့ပိုးကူညီမှုဖြင့် UNDP သည် မြေယာမဲ့များနှင့် ဆင်းရဲနွမ်းပါးသော လယ်သမားများကို အဓိကထားလျက်ဖြင့် ၅ မြို့နယ်ရှိ အိမ်ထောင်စု ၅,၀၀၀ ကို ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့် လိုက်လျောညီထွေ နေထိုင်နိုင်စေရန် ထောက်ပံ့မှုများ ပေးခဲ့ပါသည်။

UNDP သည် ရိတ်သိမ်းချိန်လွန် ပျက်စီးဆုံးရှုံးမှုပုံစံများကို ဖော်ထုတ်ရန် ရိတ်သိမ်းချိန်လွန် ဆန်းစစ်လေ့လာမှု၊ အကူအညီလိုအပ်မှုနှင့် သင်တန်းပို့ချမှုများ အောင်မြင်စွာ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ အဓိကတွေ့ရှိချက်များမှာ မြောက်-ဥက္ကလာပဒေသတွင်း ဈေးကွက်ရရှိမှုနည်းပါးခြင်းနှင့် ရိတ်သိမ်းရာတွင် အခက်အခဲရှိခြင်းများမှာ ရိတ်သိမ်းချိန်လွန် ပျက်စီးဆုံးရှုံးမှုများ၏ အဓိကအကြောင်း အရင်းများဖြစ်သည်။ တုန့်ပြန်ဖြေရှင်းချက်အနေဖြင့် UNDP က ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော ရိတ်သိမ်းချိန်လွန် ပျက်စီးဆုံးရှုံးမှုများ လျော့ချရန်နှင့် ကြိုကြိုခံ နိုင်စွမ်းရှိသော ရိတ်သိမ်းချိန်လွန် ကုန်ချောထုတ်လုပ်မှု လုပ်ငန်းစဉ်များ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူလယ်သမားများအား ရိတ်သိမ်းခြေလွင့်စက် ၁၂၇ ခု ထောက်ပံ့ပေးခဲ့သည်။

အလားတူပင် အထူးကျွမ်းကျင်ပညာရှင်များ၏ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ မိုးလေဝသ ကြိုတင်သတိပေးစနစ် (SESAME) အား အဆင့်မြှင့်တင်ခြင်းကို ပံ့ပိုးကူညီပေးခဲ့သည်။ ယင်းစနစ်သည် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ပုံရွာနှင့် ညောင်ဦးမြို့နယ်များတွင် ရှေ့ပြေးစမ်းသပ်ဆောင်ရွက်ခဲ့သည့် web အခြေပြု စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ အကြံပေးစနစ်နှင့် အက်ပလီကေးရှင်း တစ်ခုဖြစ်သည် (Google Play Store မှ download ရယူနိုင် ပါသည်။) ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါစနစ်မှ သတင်းအချက်အလက်များကို ၃ ရက်တစ်ကြိမ် သို့မဟုတ် ၁၀ ရက်တစ်ကြိမ် သို့မဟုတ် လစဉ် သို့မဟုတ် ရာသီအလိုက် ထုတ်ပြန်ပေးပါသည်။ စိုက်ပျိုးရေး တိုးချဲ့လုပ်ကိုင်ကြသည့် အလုပ်သမားများနှင့် တောင်သူလယ်သမားများကိုလည်း အဆိုပါ အက်ပလီကေးရှင်းအသုံးပြုနိုင်ရန် သင်တန်းပေးခြင်းနှင့် နေရာဒေသနှင့် သီးနှံအမျိုးအစားအလိုက် အကြံဉာဏ်များ ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးပါသည်။

၂၀၁၇ ခုနှစ်တွင် UNDP နှင့် EU/ECHO တို့ မိတ်ဖက်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရနိုင်သော ဒေသများတွင် ပိုမိုကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုနှင့် တုန့်ပြန်မှုတို့ဖြင့် ကြိုကြိုခံနိုင်စွမ်းတည်ဆောက်ရာတွင် ပံ့ပိုးကူညီပေးခဲ့ပါသည်။ UNDP သည် အစိုးရအား အမျိုးသားငလျင် ကြိုပြင်ဆင်မှုမဟာဗျူဟာနှင့် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် အသေးစိတ်စီမံချက်များကို ရေးဆွဲရာတွင် အကူအညီများ ပေးနေပါသည်။

(၂) ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုနှင့်ဘေးအန္တရာယ်ဒဏ်ကြိုကြိုခံနိုင်စွမ်း

အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ နောက်ဆုံးအချောသတ်မှုကြမ်းကို အမျိုး သားပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ (NESC) ကအတည်ပြုခဲ့ပြီး၊ အစိုးရ၏ တရားဝင်မူဝါဒတစ်ရပ်အနေဖြင့် ချမှတ် ကျင့်သုံးနိုင်စေရန်အတွက် အစိုးရအဖွဲ့သို့တင်သွင်းရန် လုပ်ဆောင်နေပါသည်။ အတည်ပြုချမှတ်ပြီးပါက အဆိုပါမူဝါဒသည် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်များအတွက် ရေရှည်လမ်းညွှန်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာမူဘောင် အပြီးသတ် ရေးဆွဲရေးအတွက်လည်း UNDP က ပံ့ပိုးကူညီမှု ပေးခဲ့ပါသည်။ ယင်းမူဘောင်ကို အတည်ပြုချက်ရရှိရန် မတင်သွင်းမီပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြခဲ့ပါသည်။

UNDP သည် ပထမအကြိမ် အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ ပင်မစီမံကိန်းရေးဆွဲ ခြင်းကိုလည်း အထောက်အကူပေးနေပါသည်။ ယင်းစီမံကိန်းက အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာမူဘောင် အကောင်အထည်ဖော်ရေး အတွက် အသေးစိတ်လုပ်ငန်းများ ပြဌာန်းသတ်မှတ်ပေးမည်ဖြစ်သည်။

UNDP နှင့် UNEP တို့သည် (ယင်းတို့၏ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်) သတ္တုတွင်း ကဏ္ဍအပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိမူဝါဒနှင့်ဥပဒေများ၊ ရေ၊ သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များနှင့် ယဉ်ကျေးမှုဆိုင်ရာ ဥပဒေစည်းမျဉ်းများနှင့်အကွာ

အကွယ်ပေးမှုများ၊ သတ္တုတွင်းလုပ်ငန်းကြောင့် ထိခိုက်ခံစားရသည့် ကျန်းမာရေးနှင့် အလုပ်သမားအခွင့်အရေးများ၊ သတ္တုတွင်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် ညစ်ညမ်းမှုနှင့် အညစ်အကြေးစီမံခန့်ခွဲမှုများအပြင် သတ္တုတွင်းလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှုတို့နှင့် ဆက်စပ်သည့် ပြဿနာရပ်များစသည့် ဥပဒေစည်းမျဉ်းထိန်းချုပ်ဆိုင်ရာ လေ့လာသုံးသပ်ချက် အစီရင်ခံစာတစ်စောင်ကို အပြီးသတ်ရေးဆွဲရာတွင် ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ဖြည့်ဆည်းပေးရန်လိုအပ်သည့် ဥပဒေဆိုင်ရာ လိုအပ်ချက်များ၊ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းထပ်နေမှုများနှင့် တည်ထောင်ရန်လိုအပ်သည့် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့် လုပ်ငန်းယန္တရားများ လိုအပ်ချက်များကို ဖော်ထုတ်တင်ပြထားသည်။ ယင်းအစီရင်ခံစာက ပတ်ဝန်းကျင်ဆိုင်ရာ ပင်မစီမံကိန်းနှင့်ပတ်သက်၍ သတ္တုတွင်းကဏ္ဍမှအကြံပြုချက်များပြုလုပ်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံတစ်ခုအနေဖြင့် အထောက်အကူပြုပါသည်။

အလားတူပင် UNDP နှင့် UNEP တို့သည် မန္တလေးတိုင်းဒေသကြီးအတွင်း သတ္တုတွင်းလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးထိခိုက်မှုများ ပေါင်းစပ်ဆန်းစစ် လေ့လာချက်အတွက် အကျိုးပတ်သက်ဆက်နွယ်သူများပါဝင်သည့် လုပ်ငန်းစဉ်ကိုလည်း ပံ့ပိုးကူညီပေးခဲ့ပါသည်။ CSO များပါဝင်သည့်

လုပ်ငန်းအဖွဲ့ (ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု/တာဝန်ခံမှုဆိုင်ရာ မြန်မာ့မဟာမိတ်အဖွဲ့) ကို တည်ထောင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ကွင်းဆင်းလေ့လာမှု ၃ ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းလေ့လာမှုများအတွင်း စဉ်းစားမှုနှင့် ကျောက်ဆည်မြို့နယ်များရှိ ကျေးရွာ ၃ ရွာတွင် အများပြည်သူပါဝင်သည့် ပွင့်လင်းမြင်သာမှုရှိသော ဖိုရမ်များ ကျင်းပ၍ လေ့လာရေး အရည်အသွေးဆိုင်ရာ သုတေသနပြုလုပ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးမှုများကို ဆောင်ရွက်ပြီးမြောက်ခဲ့ပါသည်။ အပြီးသတ်အစီရင်ခံစာကို သတ္တုတွင်းဦးစီးဌာနသို့ တင်သွင်းပြီးဖြစ်ပါသည်။

UNDP နှင့် UNEP တို့သည် တရားဝင်သတ္တုတွင်းပါမစ် အတည်ပြုသည့် လုပ်ငန်းစဉ်တွင် ဘဏ္ဍာရေးဆိုင်ရာ အကျိုးခံစားခွင့်များ ပေါင်းစပ်ထည့်သွင်းဆောင်ရွက်ရေးအတွက် အဆိုပါ ဦးစီးဌာနနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ လက်တွေ့ဖြစ်ရပ်များ လေ့လာမှုပါဝင်သည့် သင်တန်းတစ်ခုကို သတ္တုတွင်း ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်သတ္တုတွင်းစီးပွားရေးလုပ်ငန်း ၄ ခု နှင့် ဝန်ကြီးရုံး (MONREC) တို့မှ ရွေးချယ်ထားသော ဝန်ထမ်းများအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။



ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်တို့ကို အတူတကွ ပေါင်းစပ်ဆောင်ရွက်ခြင်း

၂၀၁၇ ခုနှစ်၏ဒုတိယနှစ်ဝက်ကာလအတွင်း UNDP ၏ ပတ်ဝန်းကျင်နှင့်ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ်အစီအစဉ်တို့ က ပဲခူးတိုင်းဒေသကြီး မြို့နယ် ၅ မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ရေးရာတည်တံ့ခိုင်မြဲမှုဆိုင်ရာ သင်တန်းများပို့ချရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် ကဝ၊ ရေတာရှည်၊ သနပ်ပင်၊ ပေါက်ခေါင်း နှင့် မိုးညို မြို့နယ်များတွင် ပါဝင်တက်ရောက်သူ ၆၃၀ ဦးကို ပို့ချပေးခဲ့ပါသည်။ တက်ရောက်ကြသူများတွင် မြို့နယ်နှင့်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ် များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ပါသည်။ အဆိုပါသင်တန်းများ၏ ရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှု၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေနေထိုင်မှုနှင့် ဘေးအန္တရာယ်ဒဏ်ကြိုကြိုခံနိုင်မှု တို့ ကို မြို့နယ်စီမံကိန်းများတွင် ပေါင်းစပ်ထည့်သွင်းရေးဆွဲဆောင်ရွက်ရေးဖြစ်ပါသည်။ အခြားရည်ရွယ်ချက်များမှာ -

- သဘာဝပတ်ဝန်းကျင်ရေးရာ တည်တံ့မှု၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ခံစားရမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲမှုတို့အကြားတွင် ဆက်စပ်မှုများရှိသည်ကို ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရာတွင် ဆက်စပ်ပါဝင်ဆောင်ရွက်နေကြသူများအား သိရှိနားလည်စေရန်၊
- ပဲခူးတိုင်းဒေသကြီးအတွင်း အထူးသဖြင့် အဆိုပါ မြို့နယ် ၅ မြို့နယ်ရှိ ပတ်ဝန်းကျင်နှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကပြဿနာများကို ဖော်ထုတ်ပြသရန်၊
- မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကြိုကြိုခံနိုင်မှုတည်ဆောက်ရေးတို့အတွက် ဥပဒေနှင့် စည်းမျဉ်းထိန်းချုပ်မှုဆိုင်ရာ အခြေခံမူဘောင်များကို ဖြန့်ဖြူးပေးရန်၊
- ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့်ဆက်စပ်နေသည့် ဖြစ်နိုင်ခြေရှိသော အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အတားအဆီးများ၊ သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတလိုအပ်ချက်များကို ဖော်ထုတ်ရန်၊ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ်အတွက် အသိအမြင်များ ဖြည့်ဆည်းပေးရန် လိုအပ်သော အခြေအနေဆန်းစစ်လေ့လာမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရဝန်ထမ်းအချက်အလက်များ ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။

အဆိုပါသင်တန်းများအတွင်း တက်ရောက်သူများက ရေကြီးမှုနှင့်မြစ်ရေတိုက်စားမှု၊ လမ်းများသွားလာရခက်ခဲမှုများကို ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကပြဿနာများ/စိန်ခေါ်မှုများအဖြစ် ဖော်ထုတ်တင်ပြခဲ့ကြပါသည်။ တက်ရောက်သူများ၏ အမြင်ပြန်လည်တင်ပြချက်များအရ ဤသင်တန်းများသည် ၎င်းတို့အား ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရာတွင် သဘာဝပတ်ဝန်းကျင်ရေးရာတည်တံ့မှုနှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုတို့နှင့်ပတ်သက်သည့် အခြေခံမူများကို ပိုမိုသိရှိနားလည်စေရန်အထောက်အကူပြုပြီး၊ အစိုးရဝန်ထမ်း ဗဟုသုတများပေးကြောင်း တင်ပြကြပါသည်။

၂၀၁၇ ခုနှစ်တွင် UNDP သည် တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် ပူးပေါင်း၍ တိုင်းပြည်အတွင်း ကာကွယ်စောင့်ရှောက်မှုပေးထားသည့် နယ်မြေများ စီမံခန့်ခွဲမှုအားကောင်းအောင် ဆောင်ရွက်ရာတွင် MONREC ၏ သစ်တောဦးစီးဌာနအား ဆက်လက်ကူညီ ပံ့ပိုးပေးခဲ့သည်။ ဤစီမံကိန်းကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းဒေသကြီးတို့ရှိ သရုပ်ပြအကာအကွယ်ပေးထားသည့်နယ်မြေ ၄ ခုအနက် ၃ နေရာတွင် အကောင်အထည် ဖော်နေခြင်းဖြစ်သည်။ ယင်းတို့မှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ ဖုန်ကန်ရာဇီ ဘေးမဲ့ဥယျာဉ်နှင့် ထမံသီဘေးမဲ့ ဥယျာဉ်တို့ဖြစ်သည်။

ကာကွယ်စောင့်ရှောက်ခံ နယ်မြေများဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (TAGPA) ကို ဖွဲ့စည်းပြီး၊ ယင်း၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။ ယင်းအဖွဲ့သည် စီမံကိန်းအား မဟာဗျူဟာလမ်းညွှန်မှုပေးရာ တွင်လည်းကောင်း၊ အထူးသဖြင့် ပြည်ထောင်စုအဆင့် လုပ်ငန်းများသည် စီမံကိန်းရည်မှန်းချက်များရရှိရေးအတွက် အကောင်အထည်ဖော်ခြင်းဖြစ်သည်ကို သေချာစေရန်လည်းကောင်း တာဝန်ရှိသည့် အဖွဲ့တစ်ဖွဲ့ဖြစ်မည်ဖြစ်သည်။

UNDP နှင့် WCS တို့မှ ပံ့ပိုးကူညီမှုများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ အကာအကွယ်ပေးထားသည့်နယ်မြေ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသန္တရအဆင့်ညှိနှိုင်းရေးကော်မတီများ ထူထောင်ရေးကို အထောက်အကူဖြစ် စေခဲ့သည်။ ယင်းကော်မတီများတွင် အစိုးရဦးစီးဌာန ၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်ပြီး၊ ကာကွယ်စောင့်ရှောက်ထားသည့် နယ်မြေစီမံခန့်ခွဲမှုနှင့် ဇီဝမျိုးကွဲ များ ထိန်းသိမ်းစောင့်ရှောက်မှုတို့အား ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းယန္တရား များအနေဖြင့် ဆောင်ရွက်ပေးပါသည်။ အဆိုပါကော်မတီများသည် တရားမဝင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်ကူးမှုနှင့်ကုန်သွယ်မှုတို့ တိုက်ဖျက်ရာတွင် အဓိက ကျသည့် အခန်းကဏ္ဍလည်း ရှိနေပါသည်။

UNDP နှင့် WCS တို့သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ ဟူးကောင်းချိုင့်ဝှမ်းနှင့် ထမံသီ ဘေးမဲ့တောများတွင် တရားဥပဒေ အကောင်အထည်ဖော်မှုနှင့် ကင်းလှည့်ခြင်းလုပ်ငန်းများကို ပံ့ပိုးကူညီပေးကြသည်။ ပန်းခြံနယ်နိမိတ် တိုင်းတာခြင်း လုပ်ငန်းများကိုလည်း အဆိုပါ ကာကွယ်စောင့်ရှောက်ရေးနယ်မြေ များ ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ တောစောင့်ဝန်ထမ်းများကိုလည်း ဇီဝစောင့်ကြည့် လေ့လာရေးလုပ်ငန်းဆိုင်ရာ သင်တန်းပို့ချပေးခဲ့သည်။ ထမံသီဘေးမဲ့တောတွင် ၄ နှစ်တာ (၂၀၁၃-၂၀၁၇ ခုနှစ်) စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းစဉ်မှ အကျိုးရလဒ်များအနေဖြင့် အချို့သော တိရစ္ဆာန်မျိုးစိတ်များအရေအတွက် တိုးပွားလာသည်ကို ညွှန်ပြနေပြီး၊ ယင်းသည် ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်း အောင်မြင်မှုနှင့်စပ်လျဉ်း၍ ကောင်းမွန်သော ညွှန်ပြချက် ဖြစ်သည်။

သစ်တောဦးစီးဌာနကလည်း ကာကွယ်စောင့်ရှောက်ထားသည့် နယ်မြေများအား ရေရှည်ငွေကြေးထောက်ပံ့မှု ပေးနိုင်စေရန်နှင့် စီမံခန့်ခွဲနိုင်စေရန် ရန်ပုံငွေ တစ်ရပ်ထူထောင်ရေးကို စိတ်ဝင်စားမှုရှိကြောင်း ပြသပါသည်။ “ဂေဟစနစ် ဝန်ဆောင်မှုများအတွက် ပေးချေမှု” (PES) အစီအစဉ် ဖော်ထုတ်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများကို စတင်ကျင်းပခဲ့ပြီး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း များအတွက် မတ်ဒါဂတ်စကာ ဇီဝမျိုးစုံရန်ပုံငွေ၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်း လေ့လာနိုင်ရန် မတ်ဒါဂတ်စကာသို့ ခရီးစဉ်စီစဉ်ဆောင်ရွက်ပေးခဲ့ သည်။

၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းအတွက် သဘာဝ သယံဇာတများအပေါ် မည်သို့ မှီခို အားကိုးကြသည်ကို ပိုမိုသိရှိနားလည် စေရန်အလို့ငှာ



အမျိုးသမီး ၁၅၉ ဦးနှင့် အမျိုးသား ၂၀၇ ဦးသည်

တို့သည် ကျား-မအခြေပြု အုပ်စုလိုက်ဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သစ်တောအမှုထမ်း ၇၈ ဦးတို့ သည် ကာကွယ်စောင့်ရှောက်မှုနယ်မြေ စီမံခန့်ခွဲမှုနှင့် တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပိုမို ကောင်းမွန်သော ကျွမ်းကျင်မှုများနှင့် ဗဟုသုတများ ရရှိခဲ့သည်။

ဇီဝဗေဒဘွဲ့ရ ၂၀ ဦး (အမျိုးသမီး ၇ ဦးနှင့် အမျိုး သား ၁၄ ဦး) တို့ကို အလုပ်သင်ဝန်ထမ်းများအဖြစ် ရွေးချယ်ပြီး၊ ဇီဝစောင့်ကြည့် လေ့လာရေးတွင် သင်တန်းများ ပို့ချပေးခဲ့သည်။

ကာကွယ်စောင့်ရှောက်မှုနယ်မြေ ၃ ခုတို့ရှိရပ်ရွာ ပြည်သူ ၁၆၁ ဦးတို့ကို ရပ်ရွာပြည်သူစောင့်ရှောက်သူများအဖြစ် သင်တန်းပို့ချပေးခဲ့သည်။






လွှတ်တော်ကိုယ်စားလှယ်များက တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းထိန်းချုပ်ဆောင်ရွက်မှုများကို လေ့လာခြင်း

၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် UNDP ၏ သဘာဝပတ်ဝန်းကျင်နှင့်ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းအစီအစဉ်တို့ ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များအတွက် "တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းထိန်းချုပ်ဆောင်ရွက်မှုများ" နှင့်စပ်လျဉ်း၍ လေ့လာသိရှိနိုင်စေရန် ဆွေးနွေးပွဲတစ်ခု ကျင်းပပေးခဲ့သည်။ ဤလုပ်ငန်းစဉ်သည် UNDP ၏ လွှတ်တော် Learning Centre၊ ကမ္ဘာ့ဘဏ်၊ သဘာဝသယံဇာတစီမံအုပ်ချုပ်မှု အင်စတီကျု (NRGI) ၊ မြန်မာ့တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာမှုရှိစေရေးလုပ်ငန်းစဉ်ဆိုင်ရာ အမျိုးသားညှိနှိုင်းရေးရုံး (MEITI-NCS)နှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ PEI စီမံကိန်းတို့ကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်သည်။ အထက်လွှတ်တော်နှင့်အောက်လွှတ်တော် (အမျိုးသားနှင့်ပြည်သူ့လွှတ်တော်) ၂ ခုလုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရန် လမ်းဖွင့်ပေးထားသောကြောင့် အဆိုပါဆွေးနွေးပွဲကို လွှတ်တော် ကိုယ်စားလှယ် ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲအတွင်း ကမ္ဘာ့ဘဏ်၊ NRGI နှင့် MEITI-NCS တို့မှ တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်း ထွက်ကုန်များ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုများ၊ သစ်) ၏ တန်းဖိုးပြောင်းလဲမှုနှင့် ကမ္ဘာ့လုံးဆိုင်ရာ EITI စံနှုန်းရရှိရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံအလိုက်တိုးတက်မှုများကို တင်ပြခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိသည့် မြန်မာနိုင်ငံရှိ တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ၏ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအခြေအနေ၊ လမ်းကြောင်းများ၊ အမျိုးသားစည်းမျဉ်းထိန်းချုပ်မှုမူဘောင်နှင့် တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် ရေရှည်တည်တံ့သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို အထောက်အကူပြုရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်သည့်အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ UNDP က တင်ပြခဲ့ပါသည်။ ထို့ပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာမှု လုပ်ထုံးလုပ်နည်းများနှင့် သဘာဝပတ်ဝန်းကျင်အရည်အသွေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုများဆိုင်ရာ လမ်းညွှန်ချက်များစသည်တို့ကို မိတ္တူကူး၍ တက်ရောက်သူများသို့ UNDP က ဖြန့်ဝေပေးခဲ့ပါသည်။

သင်တန်းပို့ချဆွေးနွေးပွဲ၏ အကျိုးရလဒ်အနေဖြင့် နောက်ထပ် မြန်မာ့လွှတ်တော်ကိုယ်စားလှယ် ၂၀% တို့သည် တွင်းထွက်သယံဇာတတူးဖော်ခြင်းလုပ်ငန်းများအတွက် လိုအပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ စည်းမျဉ်းများနှင့်စပ်လျဉ်းသည့် ဗဟုသုတများနှင့်သိမြင်နားလည်မှုများ တိုးပွားလာခဲ့ပါသည်။ ရှေ့ဆက်လက်ပြီး UNDP အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ ပိုမိုနက်ရှိုင်းသည့် သင်တန်းများ၊ လေ့လာနိုင်မည့် အသေးစိတ် ခေါင်းစဉ်များနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုတွင် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များထံမှ သဘောထားတင်ပြမှုများကို စုဆောင်းရယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။




ဒီမိုကရေစီအုပ်ချုပ်ရေး လုပ်ငန်းစဉ် (အကျိုးရလဒ် ၃)

ဤအကျိုးရလဒ်နယ်ပယ်သည် "ဒီမိုကရေစီအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရေး၊ လူ့အခွင့်အရေးများ တိုးတက်စေရေးအတွက် ဒီမိုကရေစီနည်းလမ်းဖြင့် အုပ်ချုပ်မှုနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မြှင့်တင်ပေးရန်" ဦးတည်ထားပါသည်။

ဤအကျိုးရလဒ်နယ်ပယ်ရှိ UNDP ၏ လုပ်ငန်းများသည် ပိုမိုပွင့်လင်းမြင်သာသော၊ အားလုံး ပါဝင်သော၊ တာဝန်ခံမှုရှိသော အုပ်ချုပ်မှုစနစ်ကို ကူညီထောက်ပံ့ပေးပါသည်။ သို့မှသာ နိုင်ငံတော်အနေဖြင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ပေးနိုင်စွမ်းရှိပြီး၊ မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် ထိခိုက်အလွယ်ဆုံးသော ပြည်သူများ၏ ဘဝများကို မြှင့်တင်နိုင်ကာ ရေရှည်ဖွံ့ဖြိုးမှုနှင့် အားလုံးပါဝင်သော တိုးတက်မှုရရှိစေရေးအတွက် ပဋိပက္ခများ၊ မယုံကြည်မှုများကို ဖယ်ရှားနိုင်စွမ်း ရှိစေပါမည်။

UNDP သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး (လွှတ်တော်)နှင့် တရားစီရင်ရေး ဟူသော မဏ္ဍိုင် (၃) ရပ်လုံးတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီး အဆင့်များ၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ၊ ပညာရပ်နယ်ပယ်၊ ပုဂ္ဂလိကကဏ္ဍနှင့် အခြားမိတ်ဖက်များနှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ပါသည်။

ပုံ (၄) - ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်အစီအစဉ်အတွက် ၂၀၁၇ ခုနှစ်အတွင်း ငွေသုံးစွဲမှု (ရာခိုင်နှုန်းဖြင့်)



- တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှု လက်လှမ်းမီခြင်း
- လွှတ်တော်ကို ခိုင်မာအားကောင်းစေခြင်း
- ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စေခြင်း
- ပြည်သူ့ရေးရာစီမံခန့်ခွဲမှု
- မြန်မာ ရွေးကောက်ပွဲဆိုင်ရာ ပံ့ပိုးမှု





ဤအကျိုးရလဒ်တွင် အချင်းချင်း အနီးကပ်ဆက်သွယ်၍ အပြန်အလှန် အားဖြည့် ပေးနေသော အောက်ပါလုပ်ငန်း နယ်ပယ်(ရလဒ်) (၄)ခုရှိပါသည် -

- လွှတ်တော်ကို ခိုင်မာအားကောင်းစေခြင်း
- တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်မှု လက်လှမ်းမီစေခြင်း
- ပြည်သူ့ရေးရာစီမံခန့်ခွဲမှု
- ဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စေခြင်း

UNDP သည် ထိုနယ်ပယ်တစ်ခုချင်းစီတွင် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုများအတွက် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်စေရေး၊ အများပြည်သူ ပူးပေါင်းပါဝင်စေရေး၊ သာကေအခြေခံသည့် မူဝါဒချမှတ်ရေး၊ အချက်အလက်နှင့် အထောက်အထား စုဆောင်းအသုံးပြုမှု ပိုမိုကောင်းမွန်စေရေး၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးစေရေး၊ အဖွဲ့အစည်းများအချင်းချင်း လေ့လာသင်ယူနိုင်ရေး၊ အခြားသော လုပ်ဆောင် နေသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စသည့်လုပ်ငန်းများကို မြှင့်တင် ပေးနိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းနယ်ပယ် ၄ ခု၏ လုပ်ငန်းများ အားလုံးတွင် ကျား-မရေးရာ တန်းတူညီမျှမှု၊ အမျိုးသမီးများ ပူးပေါင်းပါဝင်မှုနှင့် စွမ်းပကား မြှင့်တင်ပေးမှုများကိုလည်း အလေးထားဆောင်ရွက်ပါသည်။

၂၀၁၇ ခုနှစ်အတွင်း ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်အတွက် ဆောင်ရွက်သည့် UNDP ၏ လုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ ၈.၇၀ သန်း သုံးစွဲခဲ့သည်။ ယင်းသည် UNDP ၏ စုစုပေါင်း လုပ်ငန်းအစီအစဉ် များတွင် သုံးစွဲသည့်ပမာဏ၏ ၃၇ ရာခိုင်နှုန်းကို ကိုယ်စားပြုပါသည်။ (၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၈၀ သန်း သုံးစွဲခဲ့သည်။)

မိတ်ဖက်အဖွဲ့အစည်းများ

ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်၏ လုပ်ငန်းများဆောင်ရွက်ရာတွင် UNDP သည် အောက်ပါအကျိုးဆက်စပ်သူများနှင့် မိတ်ဖက်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည် -

အစိုးရကဏ္ဍမိတ်ဖက်အဖွဲ့အစည်းများ - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB)၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေစုံရုံး၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ လွှတ် တော်များ (ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်/ တိုင်းဒေသကြီး လွှတ်တော်များ)။

အခြားမိတ်ဖက်အဖွဲ့အစည်းများ - UNV, UNFPA, UNICEF, UNHCR, အပြည်ပြည် ဆိုင်ရာ လွှတ်တော်များအဖွဲ့ (IPU); အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဥပဒေအဖွဲ့ (IDLO); BABSEA CLE; Legal Clinic Myanmar ၊ ဗြိတိသျှကောင်စီ ၊ ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်အဖွဲ့နှင့် မြန်မာနိုင်ငံရှိတက္ကသိုလ်များ။

ရန်ပုံငွေထောက်ပံ့သည့် မိတ်ဖက်အဖွဲ့အစည်းများ - သြစတြေးလျနိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံတို့၏ အစိုးရများ။

အဓိကရလဒ်များ

၂၀၁၇ ခုနှစ် တစ်လျှောက်လုံးတွင် UNDP သည် ဒီမိုကရေစီ အဖွဲ့အစည်းများ နိုင်ငံအားကောင်းရေးနှင့် လူ့အခွင့်အရေးအခြေအနေ တိုးတက်ကောင်းမွန် လာစေရေးတို့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်သည် ပိုမိုထိရောက်သော အဆင့်မြင့်အရာရှိအဆင့် ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းစဉ်၊ အားကောင်းသော အလယ်အလတ် အရာရှိအဆင့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်နှင့် လွှတ်တော်၏ ဖွံ့ဖြိုးရေးဦးစားပေး လုပ်ငန်းများအတွက် ရှင်းလင်းတိကျသော မျှော်မှန်းချက်များနှင့်အတူ အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ကိုယ်တိုင် ကိုယ်ကျဉ်းစီးလုပ်ဆောင်နေပြီဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီများအနေဖြင့်လည်း မိမိတို့၏ ဥပဒေပြုခြင်း၊ ကိုယ်စားပြုခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်း လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လုပ်ထုံးလုပ်နည်း ပြုပြင် ပြောင်းလဲမှု၊ ကော်မတီစုံစမ်းစစ်ဆေးမှုများ စတင်ကျင့်သုံး ဆောင်ရွက်မှုနှင့် Learning Centre မှ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ပံ့ပိုးကူညီပေးမှုများနှင့်အတူ စွမ်းရည်များနှင့် နားလည်မှုများ ပိုမို ရရှိလာကြပြီဖြစ်သည်။

အိုင်စီတီနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်များ မဟာဗျူဟာမြောက် ဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်လုပ်ငန်း များနှင့် မိမိတို့ကိုယ်စားပြုသည့် ပြည်သူများအား ပိုမိုကောင်းမွန်စွာ ထိတွေ့ ဆက်သွယ် ဆောင်ရွက်လာနိုင်စေပါသည်။ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာလုပ်ငန်းစဉ်ဖြင့် အစိုးရ၏ ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန် လာစေမည်ဖြစ်သလို၊ လာဘ်ပေးလာဘ်ယူမှု လျော့ကျသွားကာ၊ နိုင်ငံ ဝန်ထမ်းကဏ္ဍတွင် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အခြေခံအဆောက်အအုံ ဆန်းစစ်လေ့လာမှု၊ တောင်ပိုင်း နိုင်ငံအချင်းချင်း ပြည်သူဝန်ဆောင်မှု လုပ်ငန်းမြှင့်တင်မှုအတွက် အပြန်အလှန် အတွေ့အကြုံဖလှယ်မှုနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အသစ်ဖွဲ့စည်းလိုက်သော ပြည်ထောင်စုတရားမျှတမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့နှင့် ယင်း၏ ဆပ်ကော်မတီ ၁၄ ခု တို့သည် အကျိုးဆက်စပ်သူများစုံတို့၏ အမြင်များ၊ ရပ်ရွာပြည်သူများ၏ အသံများကို ထည့်သွင်းစဉ်းစားမှု ရှိခြင်းကို သေချာစေမည့် လုပ်ငန်းစဉ်များနှင့်အတူ တရားမျှတမှုရှိရေးကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေး ရန် အမျိုးသားတရားမျှတမှုရှိရေးမဟာဗျူဟာကို ရေးဆွဲဖော်ထုတ်နေပါသည်။ မျှတမှုရှိသော တရားခွင့်ဆိုင်ရာ စံနှုန်းများ လက်ခွဲစာအုပ်က ရှေ့နေများအတွက် တရားခွင့်တွင် အပြည့်ပြည့်ဆိုင်ရာ လူ့အခွင့်အရေးနှင့် စံနှုန်းများနှင့်အညီ လုပ်ဆောင်နိုင်ရေးအတွက် ရှင်းလင်းတိကျသော ညွှန်ကြားချက်များကို ပြဌာန်း ပေးသည်။ တရားရေးနှင့် ဥပဒေရေးရာ အရာရှိများအတွက် လိုက်နာရမည့် ကျင့်ဝတ်များ ချမှတ်ပေးခြင်းဖြင့် တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံများကိုလည်း မြှင့်တင်ပေးပါသည်။ တရားဥပဒေစိုးမိုးရေး စင်တာများ (ROLCs) ၏ ကျား-မအခြေပြု အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအတွက် အများပြည်သူများနှင့် သွား ရောက်ထိတွေ့ ဆက်သွယ်ဆောင်ရွက်ပေးမှုများ (၂၀၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်သည်)သည် ဝေးလံခေါင်သီသောအရပ်ဒေသများရှိ ပြည်သူ ၂၉၀၀ ဦးကျော်အထိ ရောက်ရှိခဲ့သည်။ တရားဥပဒေစိုးမိုးရေးစင်တာ၏ သင်တန်းများ အနေဖြင့်လည်း တက်ရောက်သူများ၏ ကျေနပ်မှုအဆင့်မြင့်မားသောနှုန်းကို အဆက်မပြတ်ရရှိခဲ့ပါသည်။

ပြည်ထောင်စုနှင့် ဒေသန္တရအဆင့်များရှိ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် အခြားသက်ဆိုင်ရာ အစိုးရဌာနများ၏ အဖွဲ့ အစည်းဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်းနှင့်အတူ ဆင်းရဲနွမ်းပါးသူများနှင့် ထိခိုက်ခံစားလွယ်သူများ၏ လိုအပ်ချက်များကို ထင်ဟပ် ပေါ်လွင်သည့် အချက်အလက် ကောက်ယူမှုနှင့် ဖြန့်ဝေမှု အရည်အသွေးများ တိုးတက်လာပါသည်။ ဖွံ့ဖြိုးရေးအကူအညီများ ပေါင်းစပ်ညှိနှိုင်းရေးဌာန (DACU) နှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖွဲ့ (CPG) တို့အား UNDP ၏ ပံ့ပိုးကူညီမှုများက တိုင်းပြည်အတွင်း ထိရောက်မှုရှိသော ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်မှုရရှိစေရန်အတွက် အစိုးရ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် လွှတ်တော်တို့ကြား ပိုမိုအကျိုးဝင်မှုရှိပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်မှုကို အထောက်အကူ ဖြစ်စေပါသည်။



အထောက်အထားအခြေပြု မူဝါဒချမှတ်ခြင်းလုပ်ငန်းစဉ်
ပိုမိုဖြစ်ထွန်းစေရေးအတွက် အချက်အလက် ကောက်ယူမှုနှင့်
ထည့်သွင်းစဉ်းစားမှု ဆိုင်ရာစွမ်းရည်မြှင့်တင်ပေးခြင်း

UNDP သည် စာရင်းအင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် အဓိကကျသော လူမှု-စီးပွားရေးဆိုင်ရာအချက်အလက်များကို မူဝါဒချမှတ်ခြင်းနှင့်စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများအတွက် ရရှိအောင်ဆောင်ရွက်ပေးခြင်းစသည် လုပ်ငန်းများတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ UNDP အနေဖြင့် မြန်မာနိုင်ငံ၏ စာရင်းအင်းအချက်အလက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားမဟာဗျူဟာရေးဆွဲရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲများကို ထိထိရောက်ရောက် ပံ့ပိုးကူညီပေးခဲ့သည်။ CSO ကလည်း ကမ္ဘာ့ဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် လက်ရှိအချိန်တွင် စာရင်းအင်းအချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားမဟာဗျူဟာအတွက် လုပ်ငန်းစဉ်ကို ရေးဆွဲဖော်ထုတ်နေပါသည်။

UNDP က ဆောင်ရွက်ခဲ့သည့် အချက်အလက်ထည့်သွင်းမှု၊ အချက်အလက်ဆန်းစစ်လေ့လာမှုနှင့် မြန်မာစီးပွားရေးစစ်တမ်း (MBS) အတွက် အစီရင်ခံစာရေးသားခြင်း တို့ ပြီးမြောက်စေရေးအတွက် CSO သို့ နည်းပညာပံ့ပိုးကူညီပေးခြင်းစသည့် ယခင်နှစ်များမှ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့ရာ MBS အချက်အလက်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အတွင်း နေပြည်တော်နှင့်ရန်ကုန်မြို့များတွင် အောင်မြင်စွာ စတင်မိတ်ဆက်တင်ပြနိုင်ခဲ့ပါသည်။

ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်းဆောင်ရွက်မှုဖြင့် UNDP သည် ဗဟိုစာရင်းအင်းအဖွဲ့အား ၂၀၁၆-၁၇ ခုနှစ် မြန်မာနိုင်ငံလူနေမှုအခြေအနေ စစ်တမ်းကောက်ယူခြင်း၊ CSO ၏ စစ်တမ်းဌာနခွဲတွင် အရေးပါသည့် စွမ်းရည်များ မြှင့်တင်ပေးခြင်းနှင့် နိုင်ငံတကာ စာရင်းအင်းစံနှုန်းများနှင့် အကောင်းဆုံးကျင့်စဉ်များကို လိုက်နာကျင့်သုံးစေရေးတို့တွင် ပံ့ပိုးကူညီပေးနေပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အချက်အလက်ကောက်ယူမှုစတင်ပြုလုပ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် အကုန်အထိ ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း အဆက်မပြတ် အရည်အသွေးစောင့်ကြည့်လေ့လာမှုကို ဆောင်ရွက်ခဲ့ပြီး၊ မတ်လအစောပိုင်းမှစတင်ကာ ကာလရှည် အချက်အလက်ဆန်းစစ်လေ့လာမှု ဆွေးနွေးပွဲများကို ဆောင်ရွက်ခဲ့သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် UNDP နှင့် ကမ္ဘာ့ဘဏ်မှ စာရင်းအင်းကျွမ်းကျင်ပညာရှင်များက MLCS အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာရန်နှင့် Stata ဆော့ဖ်ဝဲကို အသုံးပြုလျက် လေ့လာသုံးသပ်မှုအစီရင်ခံစာကို ရေးသားထုတ်ဝေရန်အလို့ငှာ CSO ဝန်ထမ်းများအတွက် လုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် UNDP က SDG ညွှန်ကိန်းများနှင့်စပ်လျဉ်းသည့်အခြေခံမျဉ်းသတ်မှတ်ချက်အစီရင်ခံစာတစ်ရပ်ရရန် CSO အား ပံ့ပိုးကူညီပေးခဲ့သည်။ အဆိုပါ အစီရင်ခံစာကို ၎င်းကိုယ်တိုင် စုစည်းပြုခြင်းအပြင် UNDP က CSO နှင့် ပူးပေါင်း၍ အကြောင်းအရာ အလိုက် အလုပ်ရုံဆွေးနွေးပွဲ ၆ ခုကို စီစဉ်လုပ်ဆောင်ပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတစ်ခုစီသည် ဖော်ပြပါ နယ်မြေဒေသ အလိုက် SDG ညွှန်ကိန်းများဆိုင်ရာ ရရှိနိုင်သော လုပ်ငန်းနယ်ပယ်အလိုက် metadata များကို အဓိကထားဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများအတွင်း မတူညီသော အစိုးရဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာ မိတ်ဖက်များက တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ SDG ညွှန်ကိန်းများ၏ အပြည့်ပြည့်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ တွက်ချက်သည့် နည်းလမ်းများကို လေ့လာသုံးသပ်ခြင်းအပြင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် SDG ညွှန်ကိန်းများ ရရှိနိုင်မှုနှင့် အရည်အသွေးမြှင့်တင်ရေး ဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြပါသည်။ SDG ညွှန်ကိန်းများနှင့်စပ်လျဉ်းသည့်အခြေခံမျဉ်းသတ်မှတ်ချက်အစီရင်ခံစာကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ထုတ်ပြန်ခဲ့ပါသည်။

၂ မြန်မာနိုင်ငံတွင် UNDP က ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ
(၂၀၁၃ ခုနှစ် မှ ၂၀၁၇ ခုနှစ်ထိ)



ညောင်ဦးမြို့နယ်အတွင်းရှိ လယ်သမားများအတွက် ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်တွင် အချိန်ကုန်သက်သာ လွယ်ကူစေရန် ကောက်ပဲသီးနှံ ချွေလှေ့စက် ထောက်ပံ့ပေးသည့်အတွက် ဖော်ရွှင်နေသည့် ဒေသခံများကို တွေ့ရစဉ်။

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

အချက်အလက်များကို ကွန်ပျူတာအတွင်းထည့်သွင်းခြင်း - ဗဟုသုတနှင့် ကိန်းဂဏန်းများကို ရလဒ်များအတွက် အသုံးပြုခြင်း

UNDP ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများထိရောက်မှုရှိစေရန် အဓိက အထောက်အကူ ပြုမှုများမှာ အစိုးရ၏ စီမံကိန်းရေးဆွဲရေးနှင့် စာရင်းအင်းဌာနများ အသီးသီးရှိ ဝန်ထမ်းများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး ၎င်းတို့အား စီမံကိန်း ရေးဆွဲခြင်း၊ ကိန်းဂဏန်းများစုဆောင်းခြင်းနှင့် သရုပ်ခွဲသုံးသပ်ခြင်းတို့အပေါ် နားလည်မှုကို တိုးမြှင့်ပေးခြင်း၊ အဆိုပါလုပ်ငန်း ၂ ခုလုံးအတွက် အခြားဝန်ကြီး ဌာနများနှင့် ဆက်သွယ်ညှိနှိုင်း ဆွေးနွေးမှုကို မြှင့်တင်ပေးခြင်းတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးအကူအညီများ ညှိနှိုင်းရေး၊ စာရင်းအင်းများ စုဆောင်းပြီး ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်း လုပ်ငန်းစဉ်များအတွက် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် စီမံခန့်ခွဲမှု အပိုင်းအပေါ် သိသိသာသာ တောင်းဆိုမှုများ ရှိနေပါသည်။ ဖွံ့ဖြိုးရေးအကူအညီများ ညှိနှိုင်းရေး၊ စာရင်းအင်းများ စုဆောင်းပြီး ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲခြင်းအတွက် လက်ရှိမူဘောင်ကို နောက်ထပ်အားဖြည့်ပြီး လုပ်ငန်းများကို ပေါင်းစည်းပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၏ စီမံကိန်းရေးဆွဲခြင်း သို့မဟုတ် ဘတ်ဂျက်လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးရေး အကူအညီများ အားလုံးနီးပါး ယနေ့ထိ ပါဝင်ခြင်းမရှိသေးပါ။

မြန်မာနိုင်ငံ၏ စာရင်းအင်းလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ အစိုးရ၏ စာရင်းအင်းပညာရှင်များအား ပညာရပ်ဆိုင်ရာ သင်တန်းများကို စနစ်တကျနှင့် စဉ်ဆက်မပြတ် ပြုလုပ်ပေးရန် လိုအပ်နေခြင်း ဖြစ်ပါသည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် UNDP သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်ရှိ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) အား သင်တန်းလိုအပ်ချက်အကဲဖြတ်မှုနှင့် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းစနစ်အတွက် သင်တန်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအတွက် အကူအညီပေးခဲ့ပါသည်။ ယင်းသင်ရိုးညွှန်းတမ်းသည် CSO နှင့် ၎င်း၏ဖွံ့ဖြိုးရေးမိတ်ဖက်များအား ပိုမိုကောင်းမွန်သော သင်တန်းစီမံချက်ရေးဆွဲပြီး ဦးစားပေးသင်ကြားရန်နှင့် အချိန်တန်လျှင် စနစ်တကျနှင့် စဉ်ဆက်မပြတ် သင်ကြားရေး အစီအစဉ်ထံသို့ ပေါင်းစည်းထည့်သွင်းသွားနိုင်မည်ဟု မျှော်လင့်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် ထောင်စုနှစ်ရည်မှန်းချက်ပန်းတိုင်များ (MDGs) ၏အဆက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးမူဘောင် အသစ်တစ်ရပ်ကို လက်ခံခဲ့ရာတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (SDGs) ၁၇ ခုနှင့်အတူ ရည်မှန်းချက် ၁၆၉ ရပ်နှင့်သက္ကရာဇ် ၂၀၁၆ မှ ၂၀၃၀ ပြည့်နှစ်အတွင်း စောင့်ကြည့်ရမည့် ညွှန်ကိန်းအများအပြား ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် စာရင်းအင်းစနစ်သည် UNDP ၏ အကူအညီဖြင့် အဆိုပါ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ညွှန်ကိန်းများကို စောင့်ကြည့်သွားရန် ပြင်ဆင် လျက်ရှိပါသည်။ ညွှန်ကိန်းများကို စောင့်ကြည့်ရေး ပြင်ဆင်ရာတွင် မြန်မာအစိုးရအား အထောက်အကူ ပြုရန်အတွက် CSO သည် UNDP နှင့် ပူးတွဲ၍ SDGs ညွှန်ကိန်းများကို တိုင်းတာမည့် အချက်အလက်များ အသင့်ရန်ငွေ ရှိမရှိကို စစ်ဆေးလျက်ရှိပါသည်။




ပဲခူးမြို့တွင် မြန်မာ နေထိုင်မှု အခြေအနေဆိုင်ရာ စစ်တမ်း အချက်အလက် ကောက်ယူနေစဉ်

မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုခြေရာခံရာတွင် UNDP ၏ ခိုင်မာသောမှတ်တမ်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံတွင် SDG ပန်းတိုင်ရောက်ရှိမှုကို ခြေရာခံရာတွင် အသုံးပြုသော ဆင်းရဲနွမ်းပါးမှု ကိန်းဂဏန်းများ ကောက်ခံပြီး သရုပ်ခွဲသုံးသပ်ရာတွင် UNDP သည် သိသာစွာ ပါဝင်ကူညီခဲ့ပါသည်။ မြန်မာနိုင်ငံ တွင် နေထိုင်မှုအခြေအနေနှင့် ဆင်းရဲမှုကို အပြည့်စုံဆုံး အကဲဖြတ်ရန် ဆောင်ရွက်ခဲ့ဘူးသော အိမ်ထောင်စုနေထိုင်မှုအခြေအနေ အကဲဖြတ်ချက် (IHLCA) စစ်တမ်း ၂ ကြိမ်ပြုလုပ်ခဲ့ရာတွင် အထောက်အပံ့ပေးခြင်းဖြင့် UNDP သည် ပူးပေါင်းပါဝင်သူမျိုးစုံအား စီမံကိန်း ရေးဆွဲခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်အတွက် သတင်းအချက်အလက်များရရှိရေးကို သိသာစွာ တိုးတက် ကောင်းမွန်လာစေခဲ့ပါသည်။

အဆိုပါ IHLCA စစ်တမ်းပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ယခု အခါ ခိုင်လုံစိတ်ချရပြီးနောက် ဆုံးအခြေအနေကို ဖော်ပြနိုင်သော အိမ်ထောင်စု နေထိုင်မှုနှင့် ဆင်းရဲမှုအခြေအနေ အကဲဖြတ်ချက် ရုပ်ပုံလွှာကို ပြည်နယ်/ တိုင်းဒေသကြီးများအလိုက်၊ စိုက်ပျိုးရေး ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ဆင်းရဲနွမ်းပါးမှုများ၏ အကြောင်းရင်းများကို နက်ရှိုင်းစွာ သရုပ်ခွဲ သုံးသပ်ချက်များနှင့်တကွ ရရှိခဲ့ပါသည်။

UNDP သည် မြန်မာနိုင်ငံနေရာတိုင်းရှိ ပြည်သူများ မည်ကဲ့သို့နေထိုင်သည်ကို ပြည့်စုံစွာ လေ့လာရန် ပြုလုပ်သော ၂၀၁၆/၂၀၁၇ ခုနှစ် မြန်မာနိုင်ငံလူနေထိုင်မှု အခြေအနေစစ်တမ်း ပြုလုပ်ရန်အတွက် ကမ္ဘာ့ဘဏ်နှင့်အတူပူးပေါင်း၍ CSO ကို အထောက်အကူပေးခဲ့ပါသည်။ အဆိုပါစစ်တမ်းတွင် ပြည်သူများ၏ အလုပ်အကိုင်များ၊ ဝင်ငွေရရှိမှုများ၊ ဝင်ငွေကို ၎င်းတို့မိသားစုများ၏ အစားအစာ၊ နေအိမ်၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များအတွက် မည်ကဲ့သို့ သုံးစွဲသည် စသည်အချက်တို့ကို ကောက်ခံခဲ့ပါသည်။ ရရှိသော ကိန်းဂဏန်းများကို နိုင်ငံ၏ အနာဂါတ်ဖွံ့ဖြိုးရေးလိုအပ်ချက်များကို တုံ့ပြန်မည့်မူဝါဒများ ရေးဆွဲရန် အတွက် အသုံးပြုသွားပါမည်။



စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များရောက်ရှိရေး - ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခု

UNDP နှင့် CSO တို့သည် မြန်မာနိုင်ငံအနှံ့ဖြင့် SDG ညွှန်ကိန်းများကို စောင့်ကြည့်ရန် အချက် အလက်ကိန်းဂဏန်းများ အဆင်သင့်ဖြစ်မှုကို ၂၀၁၆ ခုနှစ်အစောပိုင်းက အကဲဖြတ်စဉ်အတွင်း SDG စောင့် ကြည့်လေ့လာခြင်း အစီရင်ခံစာ ပထမမူကြမ်းကို ပြုစုခဲ့ပါသည်။ ထို့နောက် UNDP က အစိုးရဝန်ထမ်း ၄ ဦးအား ကိန်းဂဏန်းအချက်အလက်များ ကောက်ခံ သရုပ်ခွဲ သုံးသပ်ခြင်း လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းပေးပြီး လမ်းပြခဲ့ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း တွေ့ရှိချက်များကို စိစစ်အတည်ပြုရန် ဆွေးနွေး တိုင်ပင်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပပြီး ကုလသမဂ္ဂ အေဂျင်စီများက ထုတ် ပေးသည့် ကိန်းဂဏန်းများရရှိရေး ပိုမိုကောင်းမွန်လာရန် ဆောင်ရွက်မည့် လုပ်ငန်းများကို ဖော်ထုတ်ခဲ့ပါသည်။

UNDP သည် SDG များအကြောင်း သင်တန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုအနက် ၁၃ ခုတို့မှ အမျိုးသား/ အမျိုးသမီး ၄၅၀ ကျော်အား သင်တန်းပေးခဲ့ပါသည်။ သင်တန်းတက်သူ ထက်ဝက်ကျော်သည် SDG အကြောင်း တစ်ခါမှမကြားဘူးကြပါ။ သင်တန်း သားများထံမှ ပြန်လည်တုန့်ပြန်တင်ပြချက်အပေါ်အခြေခံပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် SDG ပန်းတိုင်များကို အမျိုးသားစီမံကိန်းရေး ဆွဲရေးနှင့် ဘတ်ဂျက်မူဘောင်များတွင် ထည့်သွင်းရေးအတွက် UNDP ၏ အထောက်အပံ့ကို တောင်းခံခဲ့ပါသည်။

၂၀၁၇ အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော UNDP ၏ SDG အခြေခံညွှန်ကိန်း အစီရင်ခံစာသည် SDGs အတွက်မြန်မာနိုင်ငံတွင် လက်ရှိ ရရှိထားသည့် အခြေခံကိန်းဂဏန်း အချက်အလက်များကို စုစည်းထားသည့် ပထမအကြိမ်ကြိမ်ပမ်းမှု တစ်ရပ်ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့အဆင့် ကိန်းဂဏန်း များနှင့် နှိုင်းယှဉ်ရန် အသုံးပြုနိုင်ပါသည်။

အားလုံးပေါင်းစပ် အကောင်အထည်ဖော်ခြင်း

SDG ပန်းတိုင်များရောက်ရှိရေးသည် မိတ်ဖက်များ၊ ဗဟုသုတများနှင့် ကျွမ်းကျင်မှု များကို အသစ်တစ်ဖန် စုစည်းရန်လိုအပ်ပြီး UNDP ၏ သက်သေခံနိုင်သော ကျွမ်းကျင်မှုများက ၂၀၃၀ ပြည့်နှစ်တွင် ရောက်ရှိရန် ရည်မှန်းချက်များ၏ အကျိုးအမြတ်များကို မြန်မာနိုင်ငံသားများအားလုံး အသေအချာရရှိရန် အထောက်အကူပြုပါမည်။ သို့ရာတွင် SDGs ပန်းတိုင်များ ရောက်ရှိရေးသည် UNDP နှင့် မြန်မာနိုင်ငံအစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားအားလုံး လက်တွဲဆောင်ရွက်ရန် လိုအပ်ပါသည်။ ယင်းသို့ မြန်မာနိုင်ငံတွင် လက်တွဲဆောင်ရွက်ခြင်းအပေါ် UNDP ၏ ဆုံးဖြတ်ထားမှုကို ပြသသည့် အနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအုပ်စု၏ ဥက္ကဋ္ဌ နှင့် UNDP ၏ အုပ်ချုပ်ရေးမှူး အာချင်စတီနာ (Achim Steiner) သည် မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ မှ ၈ ရက်နေ့အထိ လာရောက်ခဲ့ပါသည်။

မစ္စတာစတီနာသည် နေပြည်တော်တွင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အခြားအစိုးရဝန်ကြီးများနှင့် လည်းကောင်း၊ တွေ့ဆုံခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများအား မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန်အတွက် SDG များ၏ အခန်းကဏ္ဍကို ဟောပြောခဲ့ပါသည်။ မစ္စတာစတီနာ အနေဖြင့် ၂၀၁၇ ခု ဇွန်လတွင် ထိပ်တန်း ကုလသမဂ္ဂဖွံ့ဖြိုးရေး အရာရှိတာဝန်ကိုလက်ခံပြီးနောက် ဖွံ့ဖြိုးရေးအစီအစဉ် နိုင်ငံတစ်ခုသို့ ပထမဆုံးခရီးအဖြစ် တရားဝင် အလည်အပတ် လာရောက်ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှု

တရားဥပဒေစိုးမိုးရေး သင်တန်းဌာနများ

UNDP သည် ဒီမိုကရေစီအုပ်ချုပ်ရေးကိုအားပေးရာတွင် တုံ့ပြန်အားကောင်းပြီး ပွင့်လင်းမြင်သာမှုရှိသော ဌာနများကို အားဖြည့်ပေးခြင်း၊ ယုံကြည်လောက်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်ကူညီခြင်း၊ လွှတ်တော်များ၏ ထိရောက်မှုကို အားဖြည့်ပေးခြင်းနှင့် ဒေသန္တရအုပ်ချုပ်ရေး၏ အရည်အသွေးနှင့် အားလုံးပါဝင် နိုင်မှုကို အားကောင်းစေခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ပါသည်။ တရား ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားခြင်းနှင့် ထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသော အုပ်ချုပ်ရေးတို့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေခံများ ဖြစ်ပါသည်။

အာရှနိုင်ငံများတွင် နိုင်ငံ၏ ဒီမိုကရေစီအခြေအနေကို မြန်မာနိုင်ငံထက် ပိုမို ကြာမြင့်စွာ ကမ္ဘာက အာရှစိုက်ခင်းရပ်သည့်နိုင်ငံ အလွန်နည်းပါသည်။ ၂၀၁၅ ခုတွင် နိုင်ငံသည် မျိုးဆက်သက်တမ်း တစ်ခုအတွင်း ပထမဆုံးအကြိမ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ရာ UNDP က အစပိုင်းအချိန်မှ စတင်၍ အကူအညီပေးခဲ့ပြီး ရွေးကောက်ပွဲအပေါ် ယုံကြည်မှုရရှိရေးနှင့် တရားဥပဒေ စိုးမိုးမှုကို ထိန်းသိမ်းရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နီးကပ်စွာဆောင်ရွက်ခဲ့ပါသည်။

UNDP ၏ ဒီမိုကရေစီဖွဲ့စည်းတည်ဆောက်မှုများ ခိုင်မာရန်ကြိုးပမ်းမှုလုပ်ငန်းများနှင့် ချဉ်းကပ်ပုံများ၏ ထိရောက်မှုသည် ၂၀၁၅ ခုနှစ် ကမ္ဘာတရားရေးဆိုင်ရာ စီမံချက်တွင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု အညွှန်းကိန်း တိုးတက်လာကြောင်း ပါရှိလာသည့် အတိုင်းအတာအရ တိုက်ရိုက်ချိတ်ဆက်ပြနိုင်ပါသည်။ တိုးတက်လာသော ကောင်းမွန်မှုများနယ်ပယ်တွင် တရားဥပဒေဖြစ်စဉ်များ၊ အငြင်းပွားမှုများကို အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းနှင့် တရားရေးမဏ္ဍိုင်၏ လွတ်လပ်မှု တို့ပါဝင်ပါသည်။ UNDP ၏ လုပ်ဆောင်ချက်များကြောင့် တရားရေးကဏ္ဍတွင် ပါဝင်သောအဖွဲ့အစည်းများ၏ အတွေးအမြင်များ ပြောင်းလဲလာသည်ကို တရား စီရင်ရေးလုပ်ငန်းစဉ်များအကြောင်း သိရှိနားလည်မှု တိုးမြင့်လာခြင်း၊ အမျိုးသမီး များ အပါအဝင် ထိခိုက်ခံစားလွယ်သည့် အုပ်စုများကို ထိခိုက်မည့် ကိစ္စရပ်များ အတွက် တရားမျှတမှုကို စဉ်းစားဆွေးနွေးရာတွင် ပိုမိုပွင့်လင်းလာခြင်း၊ ပြည်သူ လူထုနှင့် ပိုမိုပြောဆို ဆက်ဆံလာခြင်းစသည်တို့၌ တွေ့ရ ပါသည်။

မြန်မာနိုင်ငံသားများအဖို့ ၎င်းတို့၏ဘဝများကို အကျိုးသက်ရောက်မည့် ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် ပြောဆိုခွင့်ရရန်အတွက် ရွေးကောက်ပွဲများတွင် မဲဆန္ဒ ပေးခြင်း သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များနှင့် အရာရှိများအား ၎င်းတို့ ပေးထားသည့် ကတိကဝတ်များအတိုင်း ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း သိစေခြင်း နည်းလမ်းတို့ဖြင့် လုပ်ဆောင်နိုင်ပါသည်။ UNDP ၏ လုပ်ဆောင်ချက် များက တာဝန် ယူမှု/တာဝန်ခံမှုရှိခြင်းကို မြှင့်တင်ပေးပါသည်။

ထိရောက်ပြီး ရှေ့နောက်ညီညွတ်သော တရားဥပဒေစိုးမိုးမှုသည် အောင်မြင် သန်စွမ်းသည့် ဒီမိုကရေစီစနစ်၏ အုတ်မြစ်တစ်ခုဖြစ်ပါသည်။ UNDP သည် နိုင်ငံအတွင်းရှိ တရားရေးဆိုင်ရာ ပညာရှင်များ၊ ရပ်ရွာခေါင်းဆောင်များနှင့် အရပ် ဖက်အဖွဲ့အစည်းများအား ဥပဒေအကြောင်း ယေဘုယျ နားလည်သိရှိမှုနှင့် ကျွမ်းကျင်မှုများကို ပျိုးထောင်ပေးရန်အတွက် ဗဟုသုတများရရှိရေးကို ရည်ရွယ်ပြီး စွမ်းအားဖြည့်တင်း ရေး အစီအစဉ်များ လုပ်ဆောင်ပေးလျက်ရှိပါသည်။

၂၀၁၃ ခုတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော်ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်မှုရှိရေး ကော်မတီက လက်ရှိတရားရေးဆိုင်ရာ ပညာရှင်များတွင် ရှိနေသော ဗဟုသုတနှင့် ကျွမ်းကျင်မှု ကွာဟချက်များအား နည်းပါးသွားစေရေး



နေပြည်တော်တွင် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်။ UNDP သည် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် များကို နည်းပညာဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပြုလုပ်နေပါသည်။

ကူညီပေးနိုင်ရန် ဒေသဆိုင်ရာဥပဒေစိုးမိုးရေးအတွက် အသုံးချနိုင်ရန် ညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းကော်မတီသည် အဆိုပါအစီအစဉ် အတွက် ဖြစ်နိုင်ခြေလေ့လာချက် လုပ်ဆောင်ရာတွင် အကူအညီပေးပါရန် ၂၀၁၄ ခုနှစ်တွင် UNDP ကို မေတ္တာ ရပ်ခံခဲ့ပါသည်။ လေ့လာချက်မှ ထွက်ပေါ်လာသော အကြံပြုချက်များကို အခြေခံ၍ ရှေ့ပြေး သင်တန်းများ ဖွင့်လှစ်နိုင်ရန် ကော်မတီက UNDP ကို မေတ္တာရပ်ခံခဲ့ပါသည်။

၂၀၁၇ ဖေဖော်ဝါရီလတွင် နိုင်ငံတော်သမ္မတရုံးက တရားဥပဒေစိုးမိုးရေးဌာနများနှင့် တရားရေး ကဏ္ဍရေးရာများ ညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့ပါသည်။ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း လုပ်ဆောင် နေသော ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရရှိနိုင်ရေး ကြိုးပမ်းမှုအမျိုးမျိုးကို စုစည်းပြီး အစိုးရတစ်ရပ်လုံးက ချဉ်းကပ်နိုင်မည့် လမ်းပြမြေပုံကို ဖန်တီးပေးရန် ဖြစ်ပါသည်။ အထက်ပါ အမျိုးသားအဆင့် ညှိနှိုင်းရေးအဖွဲ့နောက်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ညှိနှိုင်းရေးအဖွဲ့များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံး တွင် ၂၀၁၇ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း တရားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန်အတွက် ပုံမှန်အစည်းအဝေးများ စတင်ပြုလုပ်လျက် ရှိပါသည်။ ယင်း အဖွဲ့များက ရပ်ရွာလူထုထံမှ ပြန်လည်ရရှိသောအချက်များသည် ဒေသတွင်း တရားရေးကဏ္ဍ မှ ပြဿနာများကို ထုတ်ဖော်ပြနိုင်ပြီး ပြည်ထောင်စုအဆင့်အဖွဲ့ထံ အသိပေးလျက် အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် မူဝါဒများ ချမှတ်ရာတွင် အကြံဉာဏ်များ ဖြစ်လာနိုင်ပါသည်။

အထက်ပါတိုးတက်လာမှုများ ရှိလာသော်လည်း တရားသူကြီးများ၏ ဘက်မလိုက်မှု နှင့် ဖြောင့်မတ် တည်ကြည်မှုတို့အပေါ် စိုးရိမ်မှုများ ရှိနေဆဲဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် လွှတ်တော်များ၏ စီမံခန့်ခွဲရေးရုံးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အုပ်ချုပ်မှုမှ ပြည်ထောင်စုလွှတ်တော်၏ လွတ်လပ်သော အုပ်ချုပ်မှုသို့ ပြောင်းလဲသွား ခဲ့ပါသည်။ လွတ်လပ်သော ပြည်နယ်/ တိုင်းဒေသကြီးများ၏ လွှတ်တော်စီမံဌာနများသည် အရွယ်အစားအားဖြင့် ကြီးမားလာသော်လည်း ၎င်းတို့၏ အရင်းအမြစ်နှင့်အထောက်အကူများမှာ အကန့် အသတ်ရှိပြီး ပြည်ထောင်စုအဆင့်လွှတ်တော်ထက် များစွာလျော့နည်းပါသည်။ UNDP သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းနှင့် အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်၏ ကြီးကြပ်မှုအောက်သို့ လွှဲပြောင်းပြီး နောက်ပိုင်း ဝန်ထမ်းအသစ်များ ခန့်ထားသောကြောင့် သင်တန်းပေးရန် လိုအပ်ချက် မြင့်မား နေသော ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ရုံးအဖွဲ့တို့၏ စွမ်းဆောင်ရည် တိုးတက်ရေးအပေါ် အထောက်အကူပြုခြင်းကို ဆက်လက် အာရုံစိုက် လုပ်ဆောင်နေပါသည်။ UNDP၏ အထောက်အပံ့ဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော် ၂၃ သည် မဟာဗျူဟာ လုပ်ငန်းစီမံကိန်းများ ရေးဆွဲပြီးဖြစ်ပါသည်။

သင်တန်းပို့ချပေးခြင်းမှတစ်ဆင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း

UNDP သည် တရားဥပဒေစိုးမိုးရေးစင်တာ ၄ ခုကို ရန်ကုန်၊ ဗန္ဓုလေးမြစ်ကြီးနား နှင့် တောင်ကြီးမြို့များတွင် အသီးသီး ဖွင့်လှစ်ပေးခဲ့ပါသည်။ ထိုစင်တာများသည် အရေးပါသော ရပ်ရွာလူထု ဗဟိုဌာနများအဖြစ်သို့ ရောက်ရှိလာပြီး အစိုးရနှင့် နိုင်ငံသားများအကြား မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရပ်ရွာအတွင်း ထိခိုက်မှုနှင့် ဆေးသုံးစွဲမှု တားဆီးရေးမဟာဗျူဟာများအကြောင်း၊ အလုပ်သမားဥပဒေများ၊ ကျူးကျော်နေထိုင်သူများကိစ္စနှင့် မြေယာမူခင်းများအကြောင်း၊ အမျိုးသမီးနှင့် ကလေးများအပေါ် အကြမ်းဖက်မှုများနှင့် တရားဥပဒေအထောက်အကူစသည် တို့အပေါ် အတွေးအမြင်များဆွေးနွေး ဖလှယ်ကြပါသည်။

ယင်းစီမံချက်သည် မြန်မာနိုင်ငံတွင် UNDP ၏ ဒီမိုကရေစီအုပ်ချုပ်ရေး အထောက်အကူပြုသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဩစတေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိန်နှင့်အမေရိကန်အစိုးရများက ထောက်ပံ့ပါသည်။ စင်တာများသည် အမာခံလှုပ်ရှားမှု ၂ ခုဖြစ်သော (၁) တရားဥပဒေစိုးမိုးရေး သဘောတရားများအကြောင်း သင်ကြားခြင်းနှင့် ရှေ့နေများ၊ ဥပဒေသင်ကြားပေးသူ များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များအတွက် မြန်မာဥပဒေနှင့် ပြည်တွင်းတရားရေး ဦးစားပေးမှုများကို ချိတ်ဆက်ပေးရန် (၂) ပြည်သူ့လူထု၏ ဥပဒေရေးရာအပေါ် သိရှိနားလည်မှု အားကောင်းလာရေးအတွက် ရပ်ရွာအသိုင်း အဝန်းအထိရောက်ရှိရေးတို့အပေါ် အာရုံစိုက်ပါသည်။ ယင်းကဲ့သို့ ဆန်းသစ်ပြီး အပြန်အလှန် ဆွေးနွေးသည့် သင်ကြားနည်းသည် တရားဥပဒေနှင့် ပတ်သက်သည့် တန်ဖိုးများ၊ ဗဟုသုတများ၏ တန်ဖိုးအပေါ် ဘုံယဉ်ကျေးမှုတစ်ရပ်ကို တည်ထောင်ပေးပြီး အုပ်စုအမျိုးမျိုးအကြား လက်တွဲ ဆောင်ရွက်ခြင်းကို အားပေးပါသည်။

UNDP သည် နိုင်ငံအတွင်း တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်များကို အားပေးရန် နှင့် ပိုမိုကျယ်ပြန့်သော SDG ပန်းတိုင် ၁၆ သို့ ရောက်ရှိနိုင်ရန်အတွက် ပြည်ထောင်စုအဆင့် တရားဥပဒေ စိုးမိုးရေးကော်မတီများ ညှိနှိုင်းရေးအဖွဲ့နှင့် ဆက်ဆံပတ်သက် ၁၄ ခုတို့တည်ထောင်ခြင်းကို ကူညီဆောင်ရွက်ပေးပြီး ယင်း အဖွဲ့များသည် အားလုံးပါဝင်နိုင်သော အမျိုးသားတရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာဖော်ထုတ်ရေးအတွက် စတင်ညှိနှိုင်းလျက်ရှိပါသည်။ တက္ကသိုလ် ၁၈ ခုကလည်း လူမှုရေးဆိုင်ရာ တရားမျှတမှုကိစ္စများကို လက်တွေ့ နားလည်ကျွမ်းကျင်မှု ရရှိရန်အတွက် ဆေးပညာဆိုင်ရာ ဥပဒေပညာ သင်ကြားရေးကို စတင်အကောင်အထည် ဖော်နေပြီဖြစ်ပါသည်။ UNDP သည် ဒီမိုကရေစီအုပ်ချုပ်ရေး ကျင့်စဉ်များနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆက်နွယ်မှု များအပေါ် နားလည်မှုမြှင့်တင်ပေးရန် အထောက်အကူပြု လုပ်ဆောင်လျက် ရှိပါသည်။

ဥပဒေဆိုင်ရာ ဗဟုသုတ နှင့် ဥပဒေဝန်ဆောင်မှုများ လက်လှမ်းမီမှု မြှင့်တင်ပေးခြင်း

UNDP က စတင်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကြောင့် တရားရေးကဏ္ဍတွင်းရှိ ပါဝင် ဆောင်ရွက်နေသူများသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပိုမိုပွင့်လင်းစွာ ဆွေးနွေးပြီး ပါဝင်လာကြပါသည်။ လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများတွင် တရားရေးမဏ္ဍိုင်ဖြောင့်မတ်တည်ကြည်မှု ပါဝင်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့တွင် ကျင့်ဝတ်ဆိုင်ရာ ဥပဒေမူကြမ်းများ ရေးဆွဲပြီးဖြစ်ပါသည်။ ထို့ပြင် တရားဥပဒေ စိုးမိုးရေးစင်တာ၏ သင်တန်းသားများသည် ရပ်ရွာလူထုအား မူခင်းများကို တရားရေးစနစ်မှတစ်ဆင့် တရားဝင်တင်ပြကြရန် အကူအညီပေးလျှက်ရှိပါသည်။ UNDP ၏ တရားရေးကဏ္ဍစွမ်းရည် ဖွံ့ဖြိုးမှုအထောက်အပံ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ဖွင့်လှစ်ခဲ့သော ၂ ရက် သင်တန်းများတွင် အမျိုးသမီး ၂၂၇ ဦးအပါအဝင် တရားသူကြီး၊ တရားရေးဝန်ထမ်းနှင့် တရားရုံးဝန်ထမ်းပေါင်း ၆၀၄ ဦးတို့သည် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ မျှတစွာတရားရင်ဆိုင်ခွင့်၊ ကျား/မ အခွင့်အရေး စသည်တို့အကြောင်း ဗဟုသုတများကို ပိုမိုနက်ရှိုင်းစွာ ရရှိခဲ့ကြပါသည်။ သင်တန်းအစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်ကုန်ပိုင်းအထိ ဆက်လက် ဆောင်ရွက်ခဲ့ရာ မွန်နှင့် ကယားပြည်နယ်များ တွင် နောက်ထပ်သင်တန်း ၆ ခု ဆက်လက်ဖွင့်ပါမည်။ သင်တန်းများကို





တရားဥပဒေစိုးမိုးရေး စင်တာများရှိသည့် ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ မြစ်ကြီးနား မြို့များ ဖွင့်လှစ်ခဲ့ပါသည်။

တရားဥပဒေစိုးမိုးရေး စီမံချက်အရ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အားပေးသည့် အနေဖြင့် ကျား-မ ညီမျှစေရန်အတွက် စင်တာ ၄ ခု တွင် အနည်းဆုံးအမျိုးသမီးဝန်ထမ်း ၅၀% ရှိရန် သတ်မှတ်ပါသည်။ ယင်းသတ်မှတ်ချက်ကို ကျော်လွန်ပြီး စင်တာ တစ်ခုစီတွင် အမျိုးသမီးဝန်ထမ်း ၆၂% အထိရှိလာပြီး ၂၀၁၆ ခုနှစ် ဇူလိုင်မှ စတင်ဖွင့်လှစ်ခဲ့သည့် သင်တန်း အပိုင်း(၁) နှင့် အပိုင်း(၂) တို့တွင် သင်တန်းသားပေါင်း ၈၇၇ ဦးအနက် အမျိုးသမီး ၆၂% နှင့် အမျိုးသား ၃၈% ရှိသောကြောင့် သင်တန်းများမှ အကျိုးခံစားခွင့်ရရှိသူများ၏ ၆၇% သည် အမျိုးသမီးများ ဖြစ်ကြပါသည်။

ရှေ့ဆက်လက်ပြီး တရားဥပဒေစိုးမိုးရေး စီမံချက်သည် နိုင်ငံသားများ၏ ဥပဒေပါ အခွင့်အရေးများအကြောင်း ဗဟုသုတများ နှင့်၊ တရားဥပဒေလက်လှမ်းမီအောင် လုပ်ဆောင်ပေးရေးအတွက် တရားရေးနှင့် အုပ်ချုပ်ရေးပညာရှင်များ၏ အရည်အချင်းကို မြှင့်တင်ပေးရေး၊ တရားရေးကိစ္စများကို ဖြေရှင်းရန်အတွက် အစိုးရနှင့် အစိုးရမဟုတ်သော ပါဝင်ဆောင်ရွက်သူများအကြား အပြန်အလှန်ပြောဆိုနိုင်ရေး တို့ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားပါမည်။

လူမှုရေးပေါင်းစည်းမှုကို မြှင့်တင်ဆောင်ရွက်ပေးနေသော UNDP

UNDP သည် မြန်မာနိုင်ငံတွင် လူမှုရေးပေါင်းစည်းမှုကို အားပေးသည့် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် လူမှုရေးပေါင်းစည်းမှုရှိရေးအတွက် အပြောင်းအလဲများပြုလုပ်နေပြီး လူမှုရေး၊ လူမျိုးစုအရေး၊ ဘာသာရေး အမျိုးမျိုးကွဲပြားမှုများကို ကိုင်တွယ်နေရသော နိုင်ငံတစ်ခုအနေဖြင့် ရှေ့လာမည့် အပြောင်းအလဲများနှင့် စိန်ခေါ်မှုများကိုလက်ခံပြီး ရပ်တည်နိုင်မှုရှိသော စည်းလုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးပြီး ရေရှည်ရပ်တည်နိုင်ဘို့ လိုအပ်ချက်က မြန်မာနိုင်ငံကို ဖိအားပေးလျှက်ရှိပါသည်။ မြန်မာ့လူ့ဘောင်တစ်လျှောက် အထူးသဖြင့် ဒေသအဆင့်များတွင် ပဋိပက္ခများကို စီမံခန့်ခွဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် နိုင်ငံကို တရားမျှတပြီး အားလုံးပါဝင်နိုင်မည့် ပုံစံပေါ်လာစေရန်တို့အတွက် လူမှုရေးပေါင်းစည်းမှုရှိရေးသည် မူဝါဒများ၊ မဟာဗျူဟာနှင့် စီမံချက်များ၏ အဓိက အစိတ်အပိုင်းအဖြစ်ပါဝင်ရန် အလွန်အရေးကြီးပါသည်။ ဒေသန္တရအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပါဝင်ဆောင်ရွက်သူများ၊ မီဒီယာနှင့် မြန်မာပြည်သူ့အားလုံးသည် ရွေးလျားနေသော ယဉ်ကျေးမှု စံနှုန်းများနှင့် ကွဲပြားသော အုပ်စုများအကြား ရှိနေသော တူညီမှုအများအပြားကို အသိအမှတ်ပြုသည့် လူအများ၏ အသိစိတ်ကို ဖန်တီးပေးရာတွင် အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လုပ်ဆောင်ကြရပါမည်။

UNDP သည် မြန်မာနိုင်ငံတွင် လူမှုရေးပေါင်းစည်းမှုကို အားပေးရန် ကြိုးပမ်းချက်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် မြန်မာနိုင်ငံအစိုးရ၏ ကိုယ်စားလှယ် ၅ ဦးပါဝင်

ဥပဒေသင်တန်း ဆရာတစ်ဦးအနေနဲ့ လုပ်ထုံးလုပ်နည်းများကို သင်ပေးပါတယ်။ စင်တာရဲ့ သင်တန်းများကို ကျွန်မကိုယ်တိုင် တက်ခဲ့တဲ့အတွက် များစွာအသုံးဝင်တယ်လို့ အတည်ပြုနိုင်ပါတယ်။ ကျောင်းသားများကို ဥပဒေကျွမ်းကျင်မှုနဲ့ ဥပဒေစိုးမိုးရေး ဗဟုသုတများကို နည်းလမ်းအသစ်နဲ့ သင်ပေးရတာ အလွန်ကောင်းပါတယ်။ စင်တာရဲ့ သင်ကြားပုံဟာ ကျောင်းသားတွေအတွက် တကယ်ထိရောက်ပါတယ်။

(ဒေါ်ဖြူဖြူသင်း - လက်ထောက် ကတိက၊ ဥပဒေဌာန၊ ဒဂုံတက္ကသိုလ်)

သော အဖွဲ့တစ်ဖွဲ့ကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံသို့ လွှတ်ခဲ့ပါသည်။ ခရီးစဉ်တွင်ပါဝင်သော ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာ ဘဏ်ဝန်ကြီးနှင့် အခြားဝန်ကြီး ၃ ဦးတို့သည် အင်ဒိုနီးရှားအစိုးရနှင့် အရပ် ဘက် အဖွဲ့အစည်းများမှ အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့်မှ ပါဝင်သူ အများအပြားနှင့် လူမှုရေးပေါင်းစည်းမှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှုစသော အကြောင်းအရာများအပေါ် သတင်းအချက်အလက်နှင့် အယူအဆများကို နီးနှော ဖလှယ်ခဲ့ကြပါသည်။

UNDP နှင့် Search for Common Ground (SFCG) အဖွဲ့တို့သည် မြန်မာနိုင်ငံတွင် လူမှုရေးပေါင်းစည်းမှုအတွက် စွမ်းရည်မြှင့်တင်ရန် ၁၈ လ ကြာ လုပ်ငန်းစဉ်တစ်ခုကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပါသည်။ ရလဒ်အနေဖြင့် ထွက်ပေါ်လာသော ၆ ရက်ကြာ အခြေခံ သင်ခန်းစာများသည် ပြည်နယ် ၆ ခုမှ အစိုးရများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရက်ဘက်လူမှုအဖွဲ့ဝင်များ စုပေါင်း ၁၃၅၀ ထံ ရောက်ရှိခဲ့ပါသည်။ ယင်းသင်ခန်းစာများသည် ၎င်းတို့အတူတကွ လုပ်ကိုင်လျက်ရှိသော လမ်းကြောင်းအတွင်းရှိ ကွာဟချက်များကို လျော့နည်းစေ နိုင်မည့်စွမ်းရည်ကို တိုးတက်စေခဲ့ပါသည်။

ပေါင်းစည်းမှုသည် မိတ်ဖက်ဆောင်ရွက်ခြင်း၏ ရလဒ်

UNDP သည် နိုင်ငံတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းပေါင်း ၃၅ ဖွဲ့ကျော်နှင့် မိတ်ဖက်ပြု၍ ရပ်ရွာအခြေပြု မိသားစုများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုရေးပေါင်းစည်းမှု လိုအပ်ချက်များကို ပံ့ပိုးသည့်အနေဖြင့် လူမှုရေးအကာအကွယ် ပေးသည့် အထောက်အပံ့များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် အသေးစားပီးပွားရေး လုပ်ငန်းများအတွက် ထောက်ပံ့ပေးငွေများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ရပ်ရွာ မိသားစုစည်းရုံးမှုများ၊ သင်ကြားရေး အခြေခံအဆောက်အအုံများတို့ကို အထောက်အကူပေးခဲ့ပါသည်။ ယင်းဆောင်ရွက်ချက်များသည် လူမှုစီးပွားရေး မညီမျှမှုများနှင့် ခံနိုင်ရည်နည်းပါးမှုများကို လျော့ချပြီး ရပ်ရွာအတွင်း ကွန်ရက်များနှင့် ဆက်သွယ်ရေးကိုအားကောင်းစေခြင်းဖြင့် ရပ်ရွာလူထု၏ပေါင်းစည်းမှုကို အားဖြည့် ပေးရန် ရည်မှန်းပါသည်။

UNDP သည် မြန်မာနိုင်ငံရှိ အပစ်အခတ်ရပ်စဲရေးနှင့် ဆင်းရဲမှုမြင့်မားသော ဒေသ ၇ ခုတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ရန် အထောက် အကူပေးခြင်းဖြင့် လူမှုရေးပေါင်းစည်းမှုကို တစ်နည်းအားဖြင့် တိုးတက်စေခဲ့ပါသည်။ ရပ်ရွာမိသားစုအတွင်း အသက်မွေးဝမ်းကျောင်းမှု ခိုင်မာလာခြင်းဖြင့် လူမှုရေး ပေါင်းစည်းမှု ပိုမိုကောင်းမွန်စေပါသည်။ ပဋိပက္ခဖြစ်ပွားသော ဒေသများတွင် အသက် မွေးဝမ်းကျောင်း အကျိုးဖြစ်စေသည့် အနီးဝန်းကျင်ရပ်ရွာလူထုများစွာက အတူပူးတွဲအုပ်ချုပ်သော ရပ်ရွာအခြေခံအဆောက်အအုံစီမံချက်များဆောင်ရွက် ပေးခြင်းဖြင့် ရပ်ရွာထုထုများအကြား အပြန်အလှန်ဆက်ဆံမှု တိုးတက်လာရန် တွန်းအားတစ်ခု ဖြစ်လာပါသည်။ ကွဲပြားသော အိမ်ထောင်စုများအကြား အပြန် အလှန် ဆက်သွယ်မှုသည် ၂၀၁၅ ခုနှစ် စာရင်း အရ ၄၆.၅ % ရှိရာမှ ယခု ၈၂ % သို့ တက်လာကြောင်း အစီရင်ခံကြပါသည်။

ပေါင်းစည်းမှုအတွက် နိုင်ငံသားများ၏ စွမ်းရည် မြှင့်တင်ပေးခြင်း

ဖော်ပြပါလုပ်ငန်းစဉ်၏ အလယ်ဗဟိုတွင် စီမံကိန်းဖွဲ့စည်းထားသော လက်တွေ့ လေ့ကျင့်ရေး မိသားစုအတွင်း မိတ်ဖက်များအဖြစ် ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန် နှင့် ရှမ်းပြည်နယ်များမှ သင်တန်း ဆရာ ၄၀ ဦးနှင့် အရပ်ဘက်အဖွဲ့အစည်း ၆ ခုတို့ ရှိကြပါသည်။ အဖွဲ့ဝင်များသည် ၂၀၁၆-၁၇ ခုနှစ်များ၏ ၁၈ လ ကာလအတွင်း လူမှုရေး ပေါင်းစည်းမှု သင်ခန်းစာများကို သင်ကြားရန် စည်းရုံးကူညီပြီး ၎င်းတို့၏ အဖွဲ့အစည်းများအတွက် နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးကြပါ သည်။

သင်တန်းများတွင် လူမှုရေးပေါင်းစည်းမှုဆိုင်ရာ အယူအဆ ကျွမ်းကျင်မှုနှင့် နည်းလမ်းများ ပါဝင်ပြီး သင်တန်းသားများအနေဖြင့် ၎င်းတို့၏ ဗဟုသုတများကို စမ်းသပ်ရန်အခွင့်အလမ်း ရရှိကြပါသည်။ လေ့ကျင့်ခန်းတစ်ခုတွင် သင်တန်းသား များအား ပဋိပက္ခသရုပ်ခွဲသုံးသပ်ခြင်း နည်းလမ်းများကို အသုံးပြုပြီး အိမ်နီး

ချင်းကျေးရွာ ၂ ရွာအကြား အငြင်းပွားမှုကို သုံးသပ်စေပါသည်။ ၎င်းတို့က ပဋိပက္ခ၏ အရင်းအမြစ်သည် ရေရှားပါးမှုဖြစ်ကြောင်း ထောက်ပြပြီး အခြေအနေ ကောင်းမွန်လာရန် မည်ကဲ့သို့ ကြားဝင်ဆောင်ရွက်ရမည်ကို အတွေးအမြင် ဖလှယ်ကြပါသည်။ အခြားလေ့ကျင့်ခန်းတစ်ခုတွင် သင်တန်းသားများက ရပ်ရွာလူထု၊ ဒေသခံအစိုးရ ကိုယ်စားလှယ်နှင့် ဖွံ့ဖြိုးရေးအေဂျင်စီတို့အကြား ပဋိပက္ခကို ဖြန့်ဖြူးရန်အတွက် ရပ်ရွာအတွင်း အပြန်အလှန် စကားပြောခြင်းလုပ်ငန်းစဉ်ကို ပုံစံထုတ်ကြပြီး အပြန်အလှန်စကားပြောခြင်း စွမ်းရည်များကို အသုံးပြုကြပါ သည်။

ပေါင်းစည်းမှု တကယ်လိုအပ်နေသော နမူနာတစ်ခု - ရခိုင်ပြည်နယ်

UNDP ၏ ရပ်ရွာလူထု လူမှုရေးပေါင်းစည်းမှု တည်ဆောင်ခြင်း ချဉ်းကပ်မှုပုံစံသည် ၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ အသင့်အတင့် အောင်မြင်မှုအချို့ ရရှိခဲ့ပါသည်။ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသည့် ဒေသတွင်း အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးတွင် ရပ်ရွာအုပ်စု ၂ ခု ပူးပေါင်း ဆောင် ရွက်ခြင်းမှတစ်ဆင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ဈေးကွက်များ၊ ဝန်ဆောင်မှုများ လက် လှမ်းမီမှု ပိုမိုကောင်းမွန်လာသည်ကို အမျိုးသမီး ၅၂% ပါဝင်သော ရေဘေးဒုက္ခသည် မူစလင် ၁၇၀၀ ကျော်က တွေ့မြင်ခဲ့ကြပါသည်။ အသက်မွေး ဝမ်းကျောင်းမှု အထောက်အပံ့၏ အကျိုးခံစားခွင့်ရရှိသော လူဦးရေ ၁၅,၄၅၈ ဦး (အမျိုးသမီး ၅၁% ပါဝင်) သည် ၎င်းတို့၏ဝင်ငွေ တိုးလာကြောင်းပြောပါသည်။ အစိုးရ အစိုးရမဟုတ်သော အဖွဲ့အစည်း နှင့်ရပ်ရွာအခြေပြု အဖွဲ့များမှ လူဦးရေ ၁,၀၆၃ ဦး (အမျိုးသမီး ၅၁%ပါဝင်) တို့သည် ခိုင်မာလာသော လူမှုရေးပေါင်းစည်းမှုကြောင့် ၎င်းတို့၏လုပ်ငန်းများတွင် အောင်မြင်စွာ အသုံးချနိုင်ကြောင်း သိရပါသည်။



UNDP နှင့် တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့တို့ ခါကာဘိုရာနီ အမျိုးသား ဥယျာဉ်အတွင်း စခန်းချနေသည်ကို တွေ့ရစဉ်။

ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်မှု

UNDP နှင့် မြန်မာနိုင်ငံအစိုးရတို့က သန့်ရှင်းပြီး အထောက်အကူပြုသည့် ပတ်ဝန်းကျင်များကို ဖော်ထုတ်ခြင်း

မြန်မာနိုင်ငံအစိုးရသည် လူတိုင်း၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အကျိုးကျေးဇူးများအတွက် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန် အရေးကြီးပုံကို အသိအမှတ်ပြုပါသည်။ မြန်မာနိုင်ငံသည် ပြည်သူများကို သိသာစွာ အကျိုးအမြတ်ပေးသော သဘာဝအရင်းအမြစ်များကို အလှူပယ်ပိုင်ဆိုင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍမှ လယ်သမားများမှစ၍ သဘာဝအရင်းအမြစ်များကို မှီခိုနေရသော အခြား အသက်မွေးဝမ်းကျောင်းများအထိ မြန်မာလူ့အဖွဲ့အစည်းနှင့် စီးပွားရေးတစ်ခုလုံးသည် သန့်ရှင်းပြီး ကျန်းမာသောဂေဟစနစ်ကို လိုအပ်ကြပါသည်။ သို့သော် သစ်တောပြုန်းတီးမှု၊ ဒီရေတော ဆုံးရှုံးမှု၊ တောရိုင်း တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုနှင့် လေထုနှင့် ရေထုအရည်အသွေး ယိုယွင်းမှုတို့က မြန်မာနိုင်ငံ၏ သဘာဝအရင်းအနှီးများနှင့် အဆုံးစွန်တွင် နိုင်ငံသားများကိုပါ ဆက်လက် ခြိမ်းခြောက်နေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝဝန်းကျင်စီမံအုပ်ချုပ်မှု အားလုံးကို အမျိုးသားစီးပွားရေး ဖွံ့ဖြိုးမှု အစီအစဉ် အောက်တွင်စုစည်းနိုင်ရန်အလို့ငှာ အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ(NEP) ကို ၂၀၁၉ ခုနှစ်တွင် ချမှတ်ခဲ့ပါသည်။ UNDP သည် ၂၀၁၃ ခုနှစ်မှစပြီး သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်ရေးနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲသည့်အဖွဲ့အစည်းများအားကောင်းလာရန်နည်းပညာအထောက်အပံ့ပေးပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ သဘာဝဘေး အန္တရာယ်လျော့ချရေးနှင့် ရာသီဥတု အပြောင်းအလဲနှင့် လိုက်လျောညီနေထိုင်ရေးတို့ကို အမျိုးသားမူဝါဒများ အတွင်းသို့ စုစည်းထည့်သွင်းရေးကို အားပေး ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံအစိုးရအား ပတ်ဝန်းကျင်ဆိုင်ရာ အတွေးအခေါ်ကို စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုအားပေးရန် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ရာသီဥတု အပြောင်း

အလဲနှင့် သဘာဝဘေးအန္တရာယ်များ သက်သာရေး လိုက်လျောညီနေထိုင်ရေး ကြိုးပမ်းမှုများ၏ အလယ်ဗဟိုတွင်ထားပြီး အမျိုးသားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအသစ်ကိုရေးဆွဲရန် အထောက်အကူပေးခဲ့ပါသည်။

အမျိုးသားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအသစ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) သည် အမျိုးသားသဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒအသစ်ကိုအထောက်အကူပြုသည့် နိုင်ငံတကာမှ သဘောတူထားသည့် ရည်မှန်းချက်များအား ဖော်ပြထားပါသည်။ သို့ဖြစ်၍ NEP ရှိခြင်းသည်မြန်မာနိုင်ငံ အနေဖြင့် ပန်းတိုင်များရောက်ရှိရေး တိုးတက်မှုကို ရရှိရန် သေချာစေပါမည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ်တွင် အပြီးသတ်အတည်ပြုခဲ့သော မူဝါဒအသစ်သည် ဆင်းရဲနွမ်းပါးမှုနှင့် မညီမျှမှုများ၊ ကျန်းမာပျော်ရွှင်သည့်ဘဝများ ရရှိရေး၊ ရေနှင့် မိလ္လာများ၊ စွမ်းအင်များ၊ စားသုံးမှုနှင့် ကုန်ထုတ်လုပ်မှုများ အားလုံးပါဝင်ခွင့်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့်တကွ ရာသီဥတု ပြောင်းလဲမှု သဘာဝအရင်းအမြစ်များ၊ ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများအပေါ် အာရုံစိုက်သော ပန်းတိုင်များကို ကူညီနိုင်ပါသည်။ ဝန်ကြီးဌာနများ၊ အရပ်ဘက်အဖွဲ့များ ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်များအား ဖွံ့ဖြိုးရေးကဏ္ဍတွင် ပတ်ဝန်းကျင်ဆိုင်ရာကို ပင်မနေရာထားပြီး ထည့်သွင်းစဉ်းစားရေးအတွက် လမ်းညွှန်ပေးပါမည်။

၂၀၁၆ ခုနှစ်တွင် ပြုစုခဲ့သော အမျိုးသားသဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဘောင်တွင် အစိုးရ၊ လွှတ်တော်၊ ပုဂ္ဂလိကကဏ္ဍနှင့် တိုင်းရင်းသား လူမျိုးစုများ၊ အမျိုးသမီး ကွန်ရက်များ ပါဝင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခု ကို လွှမ်းမိုးပါသည်။ ဆွေးနွေးချက်များအတွင်း ရရှိသည့် ကျယ်ပြန့်သော အကြံပြုချက်များကို ထည့်သွင်း စဉ်းစားပြီးသည့်နောက် မဟာဗျူဟာ စာတမ်းအချောကို အတည်ပြု ချက်ရယူရေး လုပ်ငန်းစဉ်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ထံ တင်ပြထားပါသည်။ နောက်တစ်ဆင့်သည် လာမည့် ၅ နှစ် အတွင်း အကောင်အထည်ဖော်မည့် အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ အခြေခံမူ ဘောင်အတွက် အသေးစိတ် လုပ်ငန်းများ ပါဝင်သည့် ပင်မစီမံကိန်း (Master Plan) ကို ရေးဆွဲရန်ဖြစ်ပါသည်။

ဒေသတွင်းအဆင့် မြေပြင်တွင် အင်းလေးကန် ထိန်းသိမ်းရေး ၅ နှစ် စီမံကိန်း (၂၀၁၅-၁၆ မှ ၂၀၁၉-၂၀၂၀ ခုနှစ်) ကို UNDP နှင့် နော်ဝေ အစိုးရတို့၏ အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ပြီး အင်းလေးကန်တွင် ပါဝင်ပတ်သက်သူများအတွက် သဘာဝရေကန် ထိန်းသိမ်းရေးစီမံအကြောင်းကို အခြားအာဆီယံနိုင်ငံများနှင့် ဗဟုသုတဖလှယ်ပွဲတစ်ခုကို ပြုလုပ်ပေးခဲ့ပါသည်။ အင်းလေးကန် ထိန်းသိမ်းရေး အပေါ် ဒေသများ၏ နက်ရှိုင်းစွာ ထင်သုံးစွဲမှုကြောင့် သစ်တောများ ပြုန်းတီးခြင်း အပါအဝင် သဘာဝဝန်းကျင် ယိုယွင်းမှုများက သက်ရောက်မှု ရှိခဲ့ပါသည်။ UNDP သည် ကန်ထဲရှိ ကျေးရွာ ၆ ရွာမှ အသေးစားအိမ်တွင်း စက်မှုလုပ်ငန်း ၉၀ တို့အား ကုန်ကျစရိတ်သက်သာသော မက်ဂါမီးဖို (mega stoves) များ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးပြီး မီးဖိုပြုလုပ်နည်းကိုလည်း ရပ်ရွာလူထုအား သင်တန်းပေးခဲ့ပါ သည်။

အင်းလေးကန်အာဏာပိုင်အဖွဲ့နှင့် ကန်ထိန်းသိမ်းရေး ၅ နှစ်စီမံကိန်းတို့သည် အစိုးရကဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံသားများပါဝင်ကာ ဆက်လက်လုပ်ဆောင်နိုင်ရန် အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ ကန်အာဏာပိုင် အဖွဲ့၏ လုပ်ပိုင်ခွင့်များတွင် ကန်ထိန်းသိမ်းရေး၊ ကြီးကြပ်ရေး၊ စောင့်ကြည့်ရေး၊ အစိုးရဌာနများနှင့် ရပ်ရွာလူထုများနှင့် ညှိနှိုင်းခြင်း၊ ကန်ထိန်းသိမ်းရေး ရန်ပုံငွေကို



စီမံခန့်ခွဲခြင်းတို့အတွက် မူဝါဒများ ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များ ရေးဆွဲချမှတ်ခြင်းတို့ ပါဝင်ပါသည်။ ယင်းအဖွဲ့သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး ကန်ထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူလျက်ရှိပါသည်။ UNDP နှင့် UNESCO တို့၏ ထောက်ခံချက်ဖြင့် အင်းလေးကန်ကို ယူနက်စကို၏ လူသားနှင့် ဇီဝအဝန်းအပိုင်း ထိန်းသိမ်းရေးနေရာ (Man and Biosphere Reserve (MAB)) အဖြစ် ယင်းအဖွဲ့၏ ၂၀၁၅ ခုနှစ် ဇွန်လ ၉ရက်နေ့တွင်ပြုလုပ်သော ၂၇ ကြိမ်မြောက် အစည်းအဝေးက သတ်မှတ်ပေးခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများ

UNDP-UNEP ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်လုပ်ငန်း (PEI) သည် ၂၀၁၇ ခုနှစ်က ပါဝင်ပတ်သက်သူမျိုးစုံ၏ လုပ်ငန်းစဉ်ဖြစ်သော မန္တလေးတိုင်းဒေသကြီးအတွင်း သတ္တုတွင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး သက်ရောက်မှု စုပေါင်းအကဲဖြတ်ချက် တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အတည်ပြုသည့် လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းပြီး မန္တလေးတိုင်းဒေသကြီးမှ ဗြိတိန် ၂ ခုတွင် သတ္တုတွင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေး သက်ရောက်မှုများကို အကဲဖြတ်ခြင်းအား ကြီးကြပ်ရန် တာဝန်ပေးခဲ့ပါသည်။ အဖွဲ့ဝင်များတွင် အစိုးရဝန်ကြီးဌာန ၁၀ ခုမှ အရာရှိများ၊ သဘာဝအရင်းအမြစ်များ စီမံအုပ်ချုပ်မှုကော်မရှင်များအတွက် ဆောင်ရွက်နေသော မြန်မာ့ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု/တာဝန်ခံမှုဆိုင်ရာ မဟာမိတ်များအဖွဲ့၏ မန္တလေးအဖွဲ့ခွဲမှ ကိုယ်စား လှယ်များ မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းအဖွဲ့ချုပ်၏ မန္တလေးအဖွဲ့ခွဲမှ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်ပါသည်။ ၂၀၁၇ ခုနှစ်တွင်ပြုလုပ်သော အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးတွင် စီစဉ်ရေးဆွဲထားသည့် အကဲဖြတ်ရန် နည်းစနစ်၊ ကွင်းဆင်းကြည့်ရှုမည့် သတ္တုတွင်းများနှင့် တွေ့ဆုံလိုသော ရပ်ရွာ လူထုများ၊ မေးမြန်းလိုသော အဓိကသတင်းပေးနိုင်သူများ ၊ ပြုလုပ်မည့်စစ်တမ်း အမျိုးအစားနှင့် ပါဝင်ပတ်သက်သူ အမျိုးမျိုးတို့၏ အခန်းကဏ္ဍနှင့် တာဝန်များ တို့အပေါ် သဘောတူညီမှုရရှိခဲ့ပါသည်။ အကဲဖြတ်မှုကို ၂၀၁၇ မေလ ပထမ အကြိမ် ကွင်းဆင်းခရီးဖြင့် စတင်ခဲ့ပြီး အောက်တိုဘာလ နောက်ပိုင်းတွင်

ဒုတိယနှင့် တတိယကွင်းဆင်းမှုများ ဆောင်ရွက်ပါသည်။ ကွင်းဆင်းခရီးများ ပြီးဆုံးပြီးနောက် ပတ်ဝန်းကျင်လေထုနှင့် ရေထုအရည်အသွေးများ တိုင်းတာခြင်း၊ စဉ်ကူးနှင့် ကျောက်ဆည်မြို့နယ် ကျေးရွာ ၃ ရွာ မှ ရပ်ရွာစီးပွားရေး လုပ်ငန်းရှင် မိသားစုများနှင့် လွတ်လပ်စွာ တွေ့ဆုံပွဲများမှတစ်ဆင့် အရည် အသွေးဆိုင်ရာ သုတေသန စစ်တမ်းနည်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ နောက်ဆုံးအစီရင်ခံစာကို သတ္တုတွင်းဦးစီးဌာနသို့ ၂၀၁၇ နှစ်ကုန်ပိုင်းတွင် တင်ပြခဲ့ပါသည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတွင် မိတ်ဖက်များဖြစ်သော UNDP နှင့် မြန်မာနိုင်ငံ

UNDP ၏ အကူအညီဖြင့်ရေးဆွဲခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ တွင် အမျိုးသမီးများ၏ ထိခိုက်ခံစားရလွယ်မှု နှင့် ဘေးအန္တရာယ်စီမံမှု စွမ်းရည်တို့ကို ထည့်သွင်းထားပါသည်။ အကျိုးခံစားခွင့်ရှိသူများအား လုပ်ငန်း အကောင်အထည် ဖော်ပြဆိုင်ရာ သင်တန်းပေးရာတွင် အမျိုးသမီး ၃၀% ပါဝင်ပါသည်။ စီမံကိန်းမှရရှိသည့် ဗဟုသုတများကို ဆက်လက်အသုံးပြုခြင်း အတွက် ရလဒ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများပါဝင်မှုကို တစ်ဖြည်းဖြည်း လက်ခံအားပေးလာခြင်း ဖြစ်ပါ သည်။ UNDP ၏ အထောက်အပံ့ဖြင့် ထူထောင်သော နိုင်ငံအနှံ့ သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းများ အခြေပြုစာရင်း (disaster damage and loss database) ကို အမျိုးသားအဆင့် သဘာဝဘေးကြောင့် ဆုံးရှုံးနိုင်ခြေနှင့် ဆုံးရှုံးမှု သတင်းအချက်အလက်များအား မူဝါဒရေးဆွဲခြင်း စီမံကိန်း ရေးဆွဲခြင်းတို့တွင် အသုံးပြုနိုင်ခဲ့ပါသည်။ အတိတ်နှင့် အနာဂတ်ကာလများအတွက် ဘေးအန္တရာယ်ဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ကောက်ခံသည့် စနစ်ကို သက်ဆိုင်ရာဌာနများနှင့် တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ပါသည်။ အဓိကတာဝန်ခံဌာနသည် ပြည်နယ် နှင့်တိုင်းဒေသကြီးများမှ အစီရင်ခံစာသော အသေးစားနှင့် အကြီးစား ဘေးအန္တရာယ်ကျရောက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များ၏ ကိန်းဂဏန်းများကို စာရင်းပြုစုလျက်ရှိပါသည်။ လွန်ခဲ့သော ၁၅ နှစ်နှင့် အထက်က ကိန်းဂဏန်းများကို စုဆောင်းနေဆဲဖြစ်ပါသည်။



A farmer in the Mandalay Region at the end of a day's work after ploughing his fields.

UNDP သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကိုလည်း ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကိန်းဂဏန်းများ အခြေခံစနစ် ထူထောင်ရန်အတွက် ကူညီခဲ့ပြီး ယင်းစာရင်းကို ကောက်ခံပုံ၊ စိစစ်ပုံနှင့် စီမံကိန်းရေးဆွဲရာတွင် လိုအပ်သည့် သတင်းအချက်အလက်များ အား သရုပ်ခွဲ သုံးသပ်ပုံများအား အစိုးရဝန်ထမ်းများကို သင်တန်းပေးခဲ့ပါသည်။ ထို့ပြင် အဆိုပါ ဝန်ကြီးဌာနနှင့်တွဲဖက်ပြီး အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ် လျော့ချရေး စတင်ဝန်ထမ်းလူငယ်များ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်ကို ၂၀၁၅တွင် စတင်ခဲ့ပါသည်။

လိုအပ်လာသည့် အချိန်များတွင် ဆောင်ရွက်ရန်လုပ်ငန်းများအား တုံ့ပြန်မှု ပေးလျှက်ရှိသည့် UNDP

UNDP သည် ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံဒေသအများစုအား ရေလွှမ်းမိုးခံရစဉ်က ရှေ့တန်းနေရာနှင့် အဓိကကျသည့်နေရာတို့တွင် ရှိနေခဲ့ပါသည်။ ကုလသမဂ္ဂစနစ်တွင် UNDP သည် ဦးဆောင်အေဂျင်စီ ဖြစ်သည်နှင့်အညီ ကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရ၏ ပြန်လည် ထူထောင်ရေး ညှိနှိုင်းမှုဗဟိုဌာနနှင့် နီးကပ်စွာလက်တွဲလျက် ကယ်ဆယ်ရေး နေရာချထားရေး ပြန်လည် ထူထောင်ရေး လိုအပ်ချက်များကို အကဲဖြတ်ခြင်း၊ ဝန်ကြီးဌာနများ အမျိုးသားအဆင့်နှင့် ဒေသန္တရ အာဏာပိုင်များအကြား ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ကို ပုဂ္ဂလိကကဏ္ဍ အရပ်ဘက်အဖွဲ့အစည်းနှင့် နိုင်ငံတကာ မှ ပါဝင်ဆောင်ရွက်သူတို့နှင့် လက်တွဲ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် သဘာဝ ဘေးအပြင်းထန်ဆုံးခံရသည့် ရခိုင်နှင့် ချင်းပြည်နယ်များရှိ အိမ်ထောင်စု ထောင်ပေါင်းများစွာတို့အား အသက်မွေးဝမ်းကျောင်း အကူအညီများကို တိုက်ရိုက် ပေးခဲ့ပါသည်။

UNDP သည် ဘေးအန္တရာယ် လျော့ချခြင်းအတွက် မြန်မာနိုင်ငံ၏လုပ်ငန်းစီမံချက် ရေးဆွဲရာတွင် ဗဟိုအဆင့်နှင့် ဒေသအဆင့် လိုအပ်ချက်များနှင့် ဦးစားပေးရန် အချက်များ ဖော်ထုတ်ရေးကို ဆွေးနွေး တိုင်ပင်သည့် နည်းလမ်းဖြင့် ကူညီခဲ့ပါသည်။ လုပ်ငန်းစီမံချက်ရေးဆွဲရာတွင် အမျိုးသားအဆင့်နှင့် ဒေသန္တရအဆင့်များတွင်

ဆွေးနွေးတိုင်ပင်မှုအများအပြားကို ပြုလုပ်ခဲ့ပါသည်။ ယင်းအစီစဉ်ဖြင့် ပါဝင် ပတ်သက်သူမျိုးစုံ၏ ပူးပေါင်းလုပ်ဆောင်ချက်ဖြင့် အရင်းအမြစ်များ ပိုမိုရရှိနိုင်ပါ သည်။ ယင်းလုပ်ငန်း စီမံချက် ကို UNDP ၏ အထောက်အပံ့ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့ပါသည်။

လုပ်ငန်းစီမံချက်သည် ရှေ့အနာဂတ်အတွက် မျှော်မှန်းချက်ထားပြီး၊ ၂၀၃၀ ပြည့်နှစ်အတွက် ခြုံငုံသည့် ရည်မှန်းချက်များနှင့် ညွှန်ကိန်းများ ပါရှိပါသည်။ ထို့ပြင် ဘေးအန္တရာယ်ကြောင့် မကြာခင် ထိခိုက်ခံကြရသော အမျိုးသမီးများ၊ မသန်စွမ်းသူများ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများစသည့် ခံနိုင်စွမ်း နည်းပါးသည့် အုပ်စုများ၏ အဓိက လိုအပ်ချက်များကို ထုတ်ဖော် ထားပါသည်။ စီမံချက်၏ ဘေးထွက်ရလဒ်တစ်ခုအဖြစ် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အခြေခံ database တစ်ခုပြုစုထားပြီး ပုံမှန် ဖြည့်စွက် လျှက်ရှိပါသည်။ အွန်လိုင်းဖြင့် ဝက်ဘ်ဆိုက် www.mdld-rd.gov.mm တွင်ကြည့်ရှုနိုင်ပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုနှင့် သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုတို့သည် ရေရှည် တည်တံ့သောဖွံ့ဖြိုးမှုအတွက် အဆုံးအဖြတ်ပေးမည့် အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၏ ကျေးလက်ဖွံ့ဖြိုးရေးမူဝါဒအရ ဦးစားပေးလုပ်ငန်း ရပ်တွင် သဘာဝဝန်းကျင်ထိန်းသိမ်းရေး ပါဝင်နေသဖြင့် UNDP သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသား တစ်ဦးချင်းအတွက် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုကို လျော့ချပြီး ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု မူဝါဒအား အကောင်အထည်ဖော်ရန် စွမ်းအားဖြည့်တင်းရေးတွင် ဆက်လက် အကူအညီပေးရန် ဆုံးဖြတ်ထားပါကြောင်း ဖော်ပြအပ်ပါသည်။



ကျား-မ

တန်းတူညီမျှမှု



"ကျွန်မက ဆယ်အိမ်ခေါင်းတစ်ဦးပါ။ ကျွန်မ အနေနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ပိုပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေပါတယ်။"

ဒေါ်ညိုညိုစန်း၊ မေတို့ကမ္ဘာ ဘုတ်အဖွဲ့ဝင်၊ နောင်ချိုမြို့နယ်။

အမျိုးသမီးများအား ပြောရေးဆိုခွင့်ပေးသည့် - မေတို့ကမ္ဘာ

မြန်မာနိုင်ငံမှအမျိုးသမီးများသည် လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များတွင် ၎င်းတို့၏ ကျား-မရေးရာ အခန်းကဏ္ဍနှင့် တာဝန်ရှိမှုများကို ချဲ့ထွင်လာကြသည့်အခါ ၎င်းတို့၏ မိသားစု အတွင်းမှာရော ရပ်ရွာလူထုအတွင်းမှပါ ဆန့်ကျင်မှုများကို ပိုမိုရင်ဆိုင်လာကြရပါသည်။ UNDP ၏ နိုင်ငံတွင်းရှိ အမျိုးသမီးကွန်ရက်များနှင့် မိတ်ဖက်ပြုမှုများက ဆင်းရဲနွမ်းပါးသော ကျေးလက်အမျိုးသမီးများကို အားကောင်း စေပါသည်။ ၎င်းတို့၏ ကိုယ်ပိုင်ဝင်ငွေကို ထိန်းချုပ်နိုင်သော အမျိုးသမီးများသည် မထိန်းချုပ်နိုင်သော အမျိုးသမီးများထက် ပိုမိုအားကောင်းကြောင်း စံစားလာကြ သောကြောင့်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် မတိုင်မီကာလတွင် UNDP က ဆောင်ရွက် ခဲ့သော လူသားဖွံ့ဖြိုးမှု စတင်လုပ်ဆောင်ချက် စီမံကိန်း (HDI) အတွင်း မြန်မာနိုင်ငံ တစ်လွှားရှိ ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး အမျိုးသမီးအဖွဲ့များကို ဖွဲ့စည်းခဲ့ပါ သည်။ ရပ်ရွာပိုင်လှည့်ပတ်ရန်ပုံငွေယန္တရားအပေါ်အခြေပြုသည့် ယင်းအမျိုး သမီး အုပ်စုများသည် စီမံကိန်း ပြီးဆုံးသည့်နောက်ပိုင်း အထိလုပ်ငန်းဆက်လက်လည် ပတ်နေဆဲဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင်ယင်းကဲ့သို့ အဖွဲ့ပေါင်း ၂၀၀၀ ကျော်သည် မြို့နယ် ဦးဆောင်အဖွဲ့ (TLG) ပေါင်း ၃၁ ခု အဖြစ်ပေါင်းပြီး အရပ်ဘက်အဖွဲ့အစည်း အသင်းများ အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ အဆိုပါ မြို့နယ်ဦးဆောင်အဖွဲ့များက နိုင်ငံအဆင့်တွင် စုပေါင်းကြပြီး မေတို့ကမ္ဘာ မြန်မာ့ကျေးလက်အမျိုးသမီးများ ကွန်ရက်ကို ထူထောင်ခဲ့ပါသည်။ နိုင်ငံတကာကျေးလက်အမျိုးသမီးများနေဖြစ်သော ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် စတင် ထူထောင်ခဲ့သည့် မေတို့ကမ္ဘာ သည် ကျေးလက်အမျိုးသမီးများ၏ အခွင့်အရေးများအတွက် ဦးဆောင် ပြောဆိုရန်နှင့် ရပ်ရွာလူထုအား ဝန်ဆောင်မှုနှင့် ထောက်ပံ့မှု ပိုမိုပေးရန်ရည်မှန်းပါသည်။ မြစ်ဝ ကျွန်းပေါ်၊ အပူပိုင်းဒေသ၊ ချင်း၊ ကချင်၊ ကယား၊ ဗွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တို့မှ မြို့နယ်ပေါင်း ၃၁ မြို့နယ်၊ ကျေးရွာ ပေါင်း ၂၀၀၀ ကျော်မှ အဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ကျော်ကို စုစည်းထားပါသည်။

အမျိုးသမီးများအတွက် အမျိုးသမီးများက ဆောင်ရွက်နေသည့် ကွန်ရက်

ယင်းကွန်ရက်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးကွန်ရက် အများအပြားအနက်မှ ၁ခု ဖြစ်သော်လည်း ကျေးလက် အမျိုးသမီးများကို ကိုယ်စားပြုသည့် အကြီးဆုံး ကွန်ရက်ဖြစ်ကြောင်း အသိအမှတ်ပြုခံရပါသည်။ ရွေးချယ်တင်မြှောက်ထား သည့် အုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိပြီး UNDP က ရုံးလုပ်ငန်း အထောက်အကူ ပေးထားပါသည်။ တည်ထောင်စဉ်မှစပြီး UNDP နှင့်ပူးတွဲလျက် ရေလွှမ်းမိုးခံ ရသူများကို ကယ်ဆယ်ခြင်း၊ အသိပညာ မြှင့်တင်ပေးခြင်း၊ ကျား-မ အခြေပြု အကြမ်းဖက်ခံရသူများကို အထောက်အကူပေးခြင်း တို့အပြင် ကျေးလက် အမျိုးသမီးများ၏ လိုအပ်ချက်များဖြစ်သော ကွန်ရက်လုပ်ငန်း၊ သတင်းလုပ်ငန်း၊ ပညာရေး လုပ်ငန်းဆိုင်ရာများအတွက် App အသုံးချ ကွန်ပျူတာဆော့ဝဲ Inspiring Women App - iWomen များကိုပါ ထုတ်လုပ်ပါသည်။ အဆိုပါ App အစီအစဉ်သည်



UNDP ၏ ပံ့ပိုးကူညီမှုဖြင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများမှာ ဝင်ငွေ ပိုမို ရှာဖွေလာနိုင်ကြသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးမှ အသုံးပြုသူ ၁၀၀၀၀ ကျော်က ပုံမှန်ကြည့်ရှုနေပါသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပိုမိုကောင်းမွန်လာရေး အတွက် နည်းပညာကို အသုံးပြုခြင်း

App ၏ လုပ်ငန်းဆောင်ရွက်ပေးမှုများသည် ကျေးလက်အမျိုးသမီးများ၏ မိမိ ကိုယ်မိမိယုံကြည်မှုကို အားဖြည့်ပေးပြီး အချင်းချင်းအကြား သင်ယူခြင်း၊ ကူညီခြင်းပြုလုပ်နိုင်ရန် ဗဟုသုတနှင့်အခွင့်အလမ်းများကို ချက်ချင်းရရှိနိုင်စေပါ သည်။ ဥပမာ အားတက်စေမှုသည် အမျိုးသမီးများ၏ အောင်မြင်မှုကို ထုတ်ပြ သော ရှေ့ဆောင်မှုတစ်ရပ်ဖြစ်ပါသည်။ မေတို့ကမ္ဘာအဖွဲ့ဝင်များအနေဖြင့် အခြား အမျိုးသမီးများ၏ အောင်မြင်သည့် ဘဝသို့ ရောက်ရှိလာသော နည်းလမ်း အမျိုးအမျိုးကို ဖတ်ရှုရလေလေ ၎င်းတို့ကိုယ်တိုင် အောင်မြင်မှုရရှိရန် ဆန်းသစ် တည်ထွင်မှု အသစ်များကို စမ်းသပ်ကြည့်ရန် အားတက်လေလေဟု စံစားမိကြ ပါသည်။

UNDP ၏ အထောက်အကူပြုမှု၏ရလဒ်အနေဖြင့် မေတို့ကမ္ဘာနှင့် မြို့နယ် ဦးဆောင်အဖွဲ့များသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စများ ပုံဖော်သည့် နိုင်ငံတော် အဆင့်လုပ်ငန်းအစီအစဉ်တွင်အမျိုးသမီးများ၏အခန်းကဏ္ဍ၌ပါဝင်လာကြပါသည်။ ၂၀၁၇ ခုနှစ်အတွင်း ၎င်းတို့ခေါင်းဆောင်များ၏ ၄၄% က ၎င်းတို့အား မြို့နယ်အဆင့်

အုပ်ချုပ်ရေးဆိုင်ရာ အစည်းအဝေးများသို့ မကြာခဏဖိတ်ကြားခြင်း ခံရကြောင်း ထုတ်ပြောကြပါသည်။ ၎င်းတို့၏ အယူအဆနှင့် ခံစားချက်များကို လူအများရှေ့တွင် ထုတ်ဖော်ပြောခဲ့ရသည့် အမျိုးသမီးများသည် ၂၀၁၃ ခုနှစ်တွင် ၂၀% ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၃% အထိလျော့ကျလာပါသည်။

UNDP နှင့် မေတို့ကမ္ဘာ တို့၏ ကျား-မရေးရာ တန်းတူညီမျှမှုအတွက် ကူညီဆောင်ရွက်မှုများ

မူဝါဒအဆင့်၌ ယခုစီမံချက်သည် အမျိုးသမီးများ၏ ဘဏ္ဍာရေး လက်လှမ်းမီမှုတွင် အဆင့်အတန်း မညီမျှမှုနှင့် ဒေသတွင်း အုပ်ချုပ်ရေး၌ ပါဝင်မှုအဆင့် နိမ့်နေခြင်းတို့အား အများက သတိပြုမိကြရန် ညွှန်ပြပါသည်။ ရေတံခါးကိုဖွင့်လှစ်ပေးသည့်အလား အုပ်ချုပ်ရေးအပိုင်းတွင် ကျား-မ မညီမျှမှုနှင့်ပတ်သက်၍ ပိုမိုအရေးယူလာရန် တွန်းအားကို ဖြစ်ပေါ်စေပါသည်။ နမူနာဖြစ်ရပ်တစ်ခုမှာ ကျေးလက်အမျိုးသမီးများ၏ ခေါင်းဆောင်မှုကို အားပေးခြင်းကြောင့် ၂၀၁၆ ခုနှစ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် အရှေးခံရသည့် အမျိုးသမီး အရေအတွက်သည် ၄၂ မှ ၈၄ ဦး ဖြစ်လာပြီး ၁၀၀% တိုးတက်လာပါသည်။

အနာဂတ်အတွက် ခိုင်မာသော အုတ်မြစ်ချပေးခြင်း

၂၀၁၆ ခုနှစ်တွင် အကြီးတန်းစေတနာ့ဝန်ထမ်းများနှင့် iWomen အမျိုးသမီးအဖွဲ့များက ကျေးလက်အမျိုးသမီးများအားဆက်သွယ်ပြီး ၎င်းတို့ကျေးရွာတွင် iWomen နှင့် နည်းပညာချန်ပီယံများ ဖြစ်လာ ရန်အတွက် စည်းရုံးပြောဆိုမည့်ပုံစံကိုအသွင်ယူပြီး အစမ်းလေ့ကျင့်ကြပါသည်။ အချို့သော စကားပြောကွက်များမှာ အင်တာနက်သည် မကောင်းဆိုးဝါး Evil ဖြစ်ကြောင်း၊ အင်တာနက်နှင့်ချိတ်ဆက်

ခြင်းကြောင့် တစ်ရွာလုံးအတွက် အန္တရာယ်ရှိနိုင်ကြောင်း ဒဏ္ဍာရီဆန်သည့် အဖွဲ့အလမ်းများကို ချွတ်ထုတ်ရန် ကြိုးပမ်းမှု တစ်မျိုးဖြစ်ပါသည်။

ချင်းနှင့်ကချင်ပြည်နယ်များ၏ တောတောင်ထူထပ်သော ဝေးလံသည့်အရပ်များသို့ သွားရောက် ကြသည့် အပျော်တမ်းအဖွဲ့များသည် အင်တာနက်အဆက်အသွယ်နည်းပညာနှင့် ဒေသသုံးစကား ခက်ခဲမှု များကို တွေ့ကြုံရပြီး မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဆင်းရဲသော ကျေးလက်အမျိုးသမီးများသည် အင်တာနက် ချိတ်ဆက်အသုံးပြုရန် ကြောက်ရွံ့နေဆဲ ဖြစ်ကြောင်း တွေ့ကြုံပါသည်။

စိန်ခေါ်မှုအများအပြားရှိစေကာမူ စေတနာ့ဝန်ထမ်း ၄၀ တို့သည် ရက်သတ္တတစ်ပတ် မပြည့်မီအတွင်း အောက်ပါတို့ကို အောင်မြင်ခဲ့ကြပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုတို့တွင် တွေ့ဆုံပွဲ ၂၆ ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်း၊ အမျိုးသမီး ၈၀၀ တို့အသုံးပြုရန် အတွက် အိုင်တီပညာပေးစာစောင် ၁၅၀၀ ကို ဖြန့်ဝေပေးနိုင်ခြင်း၊ ကျေးလက်အမျိုးသမီး ၂၀၀၀ တို့သည် မိုဘိုင်းဖုန်းနှင့် အင်တာနက် နည်းပညာကို ပိုင်နိုင်လာပြီး ၎င်းတို့၏ ကျေးရွာများတွင် ချန်ပီယံများဖြစ်လာရန် ဆန္ဒပြင်းပြလာကြခြင်းတို့ ဖြစ်ပါသည်။ ရှေ့တွင် စိန်ခေါ်မှုများရှိနေသေးသော်လည်း မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် တန်းတူညီမျှမှုရှိရေး အနာဂတ်သည် အမှောင်ထဲမှ နှေးကွေးစွာ သို့သော် အသေအချာထွက်လာမည်ဖြစ်ပါသည်။



မေတို့ကမ္ဘာ အဖွဲ့ဝင်များကို တွေ့ရစဉ်။ မေတို့ကမ္ဘာသည် ကျေးလက်နေ အမျိုးသမီးများ ကွန်ရက်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုမှ အဖွဲ့ဝင် ၂၀,၀၀၀ ကျော်ခန့် ပါဝင်ပါသည်။

၃ မြန်မာနိုင်ငံ၏ ရည်မှန်းချက်များကို ပြည့်ဝစေရန်
လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း



ဒီမိုကရေစီအုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု

UNDP မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု အစီအစဉ်

၂၀၁၆ ခုနှစ် မတ်လ ဒုတိယပိုင်းတွင် အစိုးရအသစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနယ်ပယ်တွင် အပေါင်းလက္ခဏာဆောင်သော ဖြစ်ပေါ်တိုးတက်မှု အများအပြား ရှိလာသော်လည်း အဖွဲ့အစည်းများခိုင်မာရေးနှင့် နိုင်ငံတည်ဆောက်ရေးတို့ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေပါသည်။

မြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများနှင့် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့်ရှိ ဌာနများ၊ ရုံးများ တွင် အလုပ် လုပ်နေသည့် ပြည်သူ့ဝန်ထမ်း ၉၀၀၀၀ ခန့် ရှိပါသည်။ အများစုမှာ လစာနည်းပါးပြီး လာဘ်ပေးလာဘ်ယူပြုလုပ်ရန် နှိုးဆော်နေပါသည်။ မြန်မာနိုင်ငံ၏ ယနေ့ အရပ်ဘက်ဝန်ထမ်းများသည် လုပ်ငန်းတာဝန်၏ တိုက်တွန်းချက်အရ လုပ်ကိုင်ရပြီး ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှုပေးသည့် ယဉ်ကျေးမှု လိုအပ်ပါသည်။ တည်ဆဲဥပဒေ ၊ နည်းဥပဒေများအရ အရည်အချင်းပြည့်ဝမှု၊ မျှတမှုနှင့် တာဝန်ယူမှု စည်းမျဉ်းများကို အားပေးနေသော်လည်း လက်တွေ့ကျင့်သုံးမှုတွင် အကန့်အသတ်ရှိကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် UNDP တို့၏ ကျင့်ဝတ်များ၊ အရည်အချင်းနှင့် အခွင့်အလမ်း ညီမျှမှုများအပေါ်အမြင် စစ်တမ်းအရ တွေ့ရပါသည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် အရပ်ဘက် ဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစီမံချက် ၂၀၁၇-၂၀၂၀ ခုနှစ် ကို ထုတ်ပြန်ခဲ့ခြင်းသည် နိုင်ငံ့ဝန်ထမ်းများအား ပြည်သူ့ ဗဟိုပြုဝန်ဆောင်မှုပေးသည့် ယဉ်ကျေးမှုကို မွေးမြူရာတွင် ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးနှင့် အရပ်ဘက်ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေးနှစ်မျိုးလုံးသည် နိုင်ငံတော်အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့် အုပ်ချုပ်မှု၊ ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် အစိုးရများ၏ အာဏာများ ခွဲဝေခြင်း စသည့် အဓိကအခွင့်အရေးများကို ထိခိုက်နိုင်သဖြင့် အလွန်ထိလွယ်ရှလွယ်ပြီး ငြိမ်းချမ်းရေးကဲ့သို့သော ပိုမိုကျယ်ပြန့်သည့် အစီအစဉ်များနှင့်လည်း ဆက်နွယ် နေပါသည်။ အစိုးရလုပ်ငန်းလည်ပတ်ရေးအတွက် တိကျရှင်းလင်းသော တာဝန် များ၊ ဥပဒေနှင့် နည်းဥပဒေများသည် ပြည်ထောင်စုနှင့် ပြည်နယ် အဆင့်များတွင် နိုင်ငံ့ဝန်ထမ်းများက မိမိတို့၏ လုပ်ပိုင်ခွင့်များကို ထိရောက်စွာ ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB) သည် အမျိုးသားအဆင့်တွင် နိုင်ငံ့ဝန်ထမ်း များကို စီမံအုပ်ချုပ်သည့် လုပ်ငန်းများအား တာဝန်ထမ်းဆောင်ရာသည့်အဖွဲ့ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်ကြား အမျိုးသားအဆင့်နှင့် ဒေသအဆင့် ဆွေးနွေးတိုင်ပင်သည့် အလုပ်ရုံ ဆွေးနွေးပွဲအများအပြားကို ပြုလုပ်ပေးခဲ့ပါသည်။ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပါဝင်ပတ်သက်သူများကို ဖိတ်ကြားခဲ့ပါသည်။ အစိုးရက လည်း နိုင်ငံ့ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ဆောင်မှု အသေးစိတ် အချက်များပါဝင်သော မူဘောင်တစ်ရပ်ကို အကြမ်းပြုထားပါသည်။ အဆိုပါ လုပ်ဆောင်ချက်အားလုံးနီးပါးသည် ရှေ့ပြေး စမ်းသပ်လေ့လာချက်များ၊ မူဝါဒ ဆိုင်ရာ အကြံပေးချက်များနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ဝန်ထမ်းစည်းမျဉ်း၊ ဥပဒေနှင့် နည်းဥပဒေများ၊ ကျင့်ဝတ်များကို ပြန်လည်သုံးသပ်ခြင်းတို့အပေါ် အာရုံစိုက် ထားပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့က UNDP ၏ အကူအညီဖြင့် ပြုစုခဲ့သော မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစီမံချက် သည် မြန်မာနိုင်ငံ အစိုးရကဏ္ဍတွင် လက်ရှိတွေ့ကြုံနေရသည့် စိန်ခေါ်မှုများအား ပြည်သူများနှင့် အရပ်ဘက်အဖွဲ့ အစည်းများအား ၉ လ ကြာဆွေးနွေးတိုင်ပင်ခဲ့သည့် ရလဒ်တစ်ခု ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် နေပြည်တော်၌ အထက်ပါစီမံချက်ကို ထုတ်ဖော်ခဲ့စဉ်က အလုပ်တာဝန်ကို ရှောင်ပြီး တစ်သက်လုံး

နေသွားနိုင်သည့်ခေတ်သည် တိုင်းပြည်၏ ဒီမိုကရေစီလမ်းကြောင်းအသစ်နှင့်တွဲ၍ မရကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့ပါသည်။

လုပ်ငန်းစီမံချက်သည် အရပ်ဘက်ဝန်ထမ်းများအား ကျင့်ဝတ်ပိုမိုကောင်းပြီး အမျိုးအစား ပိုမိုစုံလင်ကာ မြန်မာနိုင်ငံက ရင်ဆိုင်နေရသော ရှုပ်ထွေးသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် အရည်အချင်း ပိုမိုပြည့်ဝလာရေးကို ရည်မှန်းပါသည်။ အဓိကရည်မှန်းချက် ၄ ခုမှာ နိုင်ငံ့ဝန်ထမ်းများ အုပ်ချုပ်မှုပုံစံအသစ် ဖော်ထုတ်ရန် အရည်အချင်းအပေါ် အခြေခံပြီး မိမိလုပ်ပေးရမည့်တာဝန်က မောင်းနှင်သော ယဉ်ကျေးမှုနှင့် စနစ်များကို ထိန်းသိမ်းရန်၊ ပြည်သူ့ဗဟိုပြု နိုင်ငံ့ဝန်ထမ်းများ၏ ခေါင်းဆောင်မှုနှင့် စွမ်းရည်ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်နှင့် ဝန်ထမ်းလောကအတွင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများ ပိုမိုကောင်းမွန်လာရန်တို့ ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင် UNDP ၏ ဆောင်ရွက်ဆဲ ပံ့ပိုးကူညီမှုများ

UNDP ၏ အထောက်အပံ့ဖြင့် ပြည်ထောင်စုရာထူးဝန်ဖွဲ့သည် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းများ၏ ကျင့်ဝတ်များ၊ အရည်အချင်းနှင့် အခွင့်အလမ်း ညီမျှမှုများအပေါ် အမြင်စစ်တမ်းကို ဆောင်ရွက်ခဲ့ပါသည်။ စစ်တမ်းကို ၂ နှစ် တစ်ကြိမ် ဆက်လက်ဆောင်ရွက်သွားပါမည်။

၂၀၁၆ ခုနှစ် အတွင်း၌ပင် ကျား-မ ညီမျှမှုနှင့် အမျိုးသမီးများ၏ စွမ်းပကား ဖြည့်တင်းပေးရေးတို့ကို လုပ်ငန်းစီမံချက်မူကြမ်းတွင် ထည့်သွင်းခဲ့ပါသည်။ UNDP သည် အဆိုပါလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခြင်းကို အထောက် အကူပြုခြင်းအားဖြင့် အမျိုးသမီးများက ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကိုယ်စားပြုခွင့် အား တိုးမြှင့်ပေးရန်အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတော် အဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက် အောင်မြင်ရေးအတွက် အထောက်အကူပြု ဆောင်ရွက်ပေးခဲ့ပါသည်။



ရန်ကုန်မြို့၊ စီးပွားရေးတက္ကသိုလ်တွင် UNDP ၏ အုပ်ချုပ်ရေးမှူး အချင်း စတိန်နာနှင့် တွေ့ဆုံစဉ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအကြောင်း မေးမြန်းနေသည့် ကျောင်းသူတစ်ဦးကို တွေ့ရစဉ်။

ထို့အပြင် ၂၀၁၆ ခုနှစ်တွင် အရပ်ဖက်ဝန်ထမ်းများသည် တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီး အခွင့်အရေးနှင့် တန်းတူညီမျှမှုအကြောင်း ပဟုသုတများ ရရှိခဲ့ပါ သည်။ ဝန်ထမ်းအသစ်များနှင့် လက်ရှိဝန်ထမ်းများအား ပြည်ထောင်စု ဝန်ထမ်းဘုတ် အဖွဲ့တွင် ပုံမှန်ပေးနေသည့် သင်တန်းများတွင် UNDP က ပြည်သူ့အုပ်ချုပ်ရေး သင်ခန်းစာပါ တရားဥပဒေ စိုးမိုးရေးဘာသာရပ်ကို အကြီးတန်းအဆင့် ၊ အုပ်ချုပ်မှု အဆင့်နှင့် အလယ် အလတ်အဆင့် မန်နေဂျာများအား အမျိုးသမီး အခွင့်အရေးနှင့် တန်းတူညီမျှမှု အကြောင်း၊ ၎င်းတို့၏ ဗဟုသုတနှင့် နားလည်မှု တိုးတက်လာရန် ဟောပြောပို့ချခဲ့ပါသည်။ အမျိုးသမီး ၅၄ ဦး အပါအဝင် သင်တန်းသား ၁၅၆ ဦးကို သင်တန်းပေးခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် လုံဆော်မှု တိုးမြှင့်ပေးခြင်း

နိုင်ငံတွင်းရှိ အရပ်ဘက်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာရေးအတွက် UNDP ၏ စတင်ပူးအခြေစိုက် ကမ္ဘာ့လုံးဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ ထူးချွန်မှုစင်တာ (GCPSE) က နိုင်ငံဝန်ထမ်း စေ့ဆော်မှုဆိုင်ရာ ဗဟုသုတဖိုရမ်ကို ၂၀၁၇ ဇူလိုင်လတွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပါသည်။ ဖိုရမ်သည် မြန်မာနိုင်ငံနှင့် အာဆီယံ ဒေသတစ်လွှားမှ ပညာရှင်များဖြင့် ဝန်ထမ်းများ၏ စေ့ဆော်မှု၊ တည်ကြည်ဖြောင့် မတ်မှု၊ အရည်အချင်းပြည့်ဝမှုနှင့် အခွင့်အလမ်းညီမျှမှုဆိုင်ရာ အချက်များကို ဆွေးနွေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ ပြုပြင်ပြောင်းလဲမှုနှင့် ခေတ်မီရေးကို အထောက်အကူပြုခဲ့ပါသည်။

ဖိုရမ်မှ ထွက်ပေါ်လာသော ရလဒ်များက လုပ်ငန်းစီမံချက်အပေါ် ပါဝင် ပတ်သက်သူအားလုံးအကြား နားလည်သိရှိမှုကို တိုးမြှင့်ပေးခဲ့ပါသည်။ ဝန်ထမ်း များအား စေ့ဆော်မှု၊ အလုပ်သမားများနှင့် ဆက်ဆံရေးနှင့် ခေါင်းဆောင်မှု တိုးတက်ရေးတို့အပေါ် သုတေသနနှင့် သရုပ်ခွဲသုံးသပ်ချက်များကို အခြေခံပြီး သိသာသော အထောက်အကူပြုမှုများ ပေးခဲ့ပါသည်။ ထို့အပြင် ဖိုရမ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံနှင့် နိုင်ငံတကာ မိသားစုများအကြား ရရှိသည့်သင်ခန်းစာများကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

UNDP၏ အကူအညီမှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းများတွင်ရှိနေသော အသုံးမချရ သေးသည့် ရှိနှင့်ပြီး စေ့ဆော်မှု များက အများဆိုင်ရာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ကူညီအားဖြည့်ပေးပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင်လည်း အထောက် အကူ ပြုပါသည်။

ဒေသန္တရအဆင့် အုပ်ချုပ်ရေးကို ခိုင်မာအားကောင်းစေခြင်း

မြန်မာနိုင်ငံသည် လူမှုစီးပွားရေးမျက်နှာစာတွင် သိသာသောပြောင်းလဲမှုများနှင့် တွေ့ကြုံခဲ့ပါသည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် မကြာသေးခင် ကမှ စတင်ခဲ့သော်လည်း ကောင်းမွန်လာသော အုပ်ချုပ်မှုများကြောင့် အားတက် ဖွယ်လက္ခဏာများကို တွေ့မြင်ရပါသည်။ အစိုးရ၏ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုမူဘောင်တွင် အရပ်ဘက်၏ ပါဝင်မှုဖြင့် ပြည်သူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးမှုများ၊ သန့်ရှင်းသောအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိမှုတို့ကို ဖော်ပြထားပါသည်။ ယင်းရည်မှန်းချက်များ အောင်မြင်ရန်အတွက် အစိုးရသည် UNDP ၏ အကူအညီဖြင့် စတင်လုပ်ဆောင်နေပါသည်။

အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုများသည် ဒီမိုကရေစီအဖွဲ့အစည်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ မကြာခင်နှစ်များက ပြုပြင်ပြောင်းလဲမှုများ၏ ရလဒ်အနေဖြင့် မြန်မာနိုင်ငံအစိုးရသည် ပြည်သူများအပေါ် ပိုမိုတာဝန်ခံပြီး ပွင့်လင်းမြင်သာမှုပိုမိုရှိသော အစိုးရဖြစ်လာရန် လိုလားမှုနှင့် ဆုံးဖြတ်ထားမှုကို ထုတ်ဖော်ပြခဲ့ပါသည်။

အဆိုပါ ပန်းတိုင်အတွက် UNDP နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့သည် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံး၏ ဒေသန္တရအုပ်ချုပ်မှုအခြေအနေ အစီရင်ခံရန်အတွက် ဒေသန္တရအုပ်ချုပ်မှုလမ်းပြမြေပုံ ရေးဆွဲခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ခဲ့ပါသည်။ ၂၀၁၃ ဒီဇင်ဘာမှ ၂၀၁၅ ဇန်နဝါရီလအတွင်း အုပ်ချုပ်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးအပေါ် ပြည်သူများ၏ အမြင်ကိုရယူရန် ရည်မှန်းခဲ့ပါသည်။ လေ့လာမှုတွင် ကျား-မ အလိုက် ကိန်းဂဏန်းများ ခွဲခြားပြီး နိုင်ငံတလွှားမှ ဒေသန္တရအုပ်ချုပ်ရေးတွင် အမျိုးသမီး ကိုယ်စားပြု ပါဝင်မှုအဆင့်နိမ့်နေကြောင်း ဖော်ပြပါသည်။ နောက်ဆက်တွဲအနေဖြင့် မြို့နယ်ဦးဆောင်အဖွဲ့များက ကျေးလက်ဒေသ အမျိုးသမီး ၂၀၀၀၀ ထံသို့ ကွင်းဆင်းပြီး အမျိုးသမီးခေါင်းဆောင်မှုနှင့် အင်အားကောင်းမှုအတွက် ဟောပြော ခဲ့ပါသည်။

အထက်ပါခေါင်းဆောင်များသည် ဒေသန္တရအာဏာပိုင်အဖွဲ့များအား ကျေးလက် အမျိုးသမီးများ အခွင့်အရေးအတွက် အထောက်အကူပြု ဟောပြောခဲ့ပါသည်။ UNDP ၏ အထောက်အပံ့ဖြင့် အဆိုပါ မြို့နယ် ခေါင်းဆောင်အုပ်စု၏ ၉၇%သည် ဒေသအာဏာပိုင်များထံတွင် တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး ဒေသတွင်း အုပ်ချုပ်ရေးတွင် မိတ်ဘက်များအဖြစ် နေရာရရှိကြပါသည်။ ဦးဆောင်အဖွဲ့များက တည်ထွင်ထားသော လူမှုရေးအသိအမှတ်ပြု အညွှန်းကိန်း (Social Recognition Index) အရ ခေါင်းဆောင်များ၏ ၄၈%သည် သူတို့၏ ရပ်ရွာအဖွဲ့အစည်းများအတွင်း အဆင့်မြင့် အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါသည်။ ၂၀၁၃ ခု တွင် ယခုကဲ့သို့ ရာခိုင်နှုန်းကို မရောက်ရှိခဲ့ပါ။

ဝန်ဆောင်မှုပေးခြင်းများ ပိုမိုကောင်းမွန်လာခြင်း

၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ဒေသန္တရအုပ်ချုပ်ရေးစစ်တမ်း၏ တွေ့ရှိချက်တွင် ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှုပေးခြင်း၊ ညှိနှိုင်းခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် သတင်းအချက်အလက်များ မျှဝေခြင်း ပိုမိုကောင်းမွန်လာရေးအတွက် အစိုးရ အနေဖြင့် တစ်နေရာတည်းအပြီး ဝန်ဆောင်မှုများကို စတင်လုပ်ဆောင်ရန် အားပေးခဲ့ပါသည်။ UNDP သည် ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေး



အလေ့အကျင့်များ ခိုင်မာလာရေးအတွက် ဒေသန္တရအဆင့်အုပ်ချုပ်သူများ၊ အစိုးရဌာနအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းများပါဝင်သော အားလုံးပါဝင်သည့် inclusive မြို့နယ်စီမံကိန်း ရေးဆွဲရေးပုံစံကို ရှေ့ပြေးစမ်းသပ်ရန် ကူညီခဲ့ပါသည်။ တစ်နေရာတည်းအပြီး ဝန်ဆောင်မှုစီမံချက် OSS ၏ ရလဒ်အဖြစ် ဒေသအဆင့်တွင် ဝန်ဆောင်မှု ၁၄၄၇၃၄ ကို ၂၀၁၆ တွင် ပေးနိုင်ရန်ကူညီခဲ့ပါသည်။

UNDP က ထောက်ပံ့ထားသည့် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်များက ပြည်နယ် ၈ ခုနှင့် မြို့နယ် ၁၄ ခုတွင် ပူးတွဲဖိုရမ်များကို ကျင်းပခဲ့ပြီး အမျိုးသမီး ၄၀% ပါဝင်သော ပြည်သူ ၁၉၀၀ တက်ရောက် ခဲ့ပါသည်။ UNDP သည် လူမှုရေးပေါင်းစည်းမှု အခြေခံသင်တန်း နမူနာများကို စမ်းသပ် ရန်ကူညီပေးခဲ့ပြီး ပူးတွဲသင်ကြားရေး ယန္တရားမှတစ်ဆင့် အမျိုးသမီး ၅၂% ပါဝင်သော အစိုးရနှင့် အစိုးရမဟုတ်သော ဇာတ်ဆောင်များနှင့် အရပ်ဘက်ဝန်ထမ်း စုစုပေါင်း ၁၀၆၃ ဦးကို သင်ကြားခဲ့ပြီး သင်တန်းသား ၉၇%က သူတို့၏ လုပ်ငန်းများတွင် လူမှုရေးကျစ်လစ်မှု စွမ်းရည်များကို အသုံးပြုမည် ဖြစ်ကြောင်းနှင့် ၈၉%က ယုံကြည်မှု ပိုမိုကောင်းမွန်လာကြောင်း ပြောကြားကြပါသည်။

၂၀၁၆ ခုနှစ်အတွင်း ယခုနယ်ပယ်တွင် UNDP ၏ လုပ်ငန်းများသည် အုပ်ချုပ်ရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးများတွင် ကျား-မညီမျှမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်လာရန်အတွက် ကျား-မ ညီမျှမှု၏ အရေးပါပုံကို ပိုမိုသိရှိလာကြပါသည်။ အဓိက အစိုးရအရာရှိများနှင့် ဆုံးဖြတ်ချက်ချနိုင်သူများအကြား ဂျင်ဒါကို ဂရုမူသောမူဝါဒများ မည်ကဲ့သို့ ရေးဆွဲရမည်ကို ပိုမိုသိရှိရန်အတွက် များစွာအားရစိုက်ခဲ့ပါသည်။

မြို့နယ်အဆင့် ဒီမိုကရေစီနည်းလမ်းကျ ဒေသန္တရ အုပ်ချုပ်ရေးစီမံချက် (TDLG)
ယင်းစီမံချက်သည် မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အမျိုးသမီးများ ပါဝင်သော အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်လုပ်ကိုင်ခြင်းဖြင့် လက်ရှိအဖွဲ့အစည်း စနစ်များနှင့်လုပ်ငန်းများကို အားဖြည့်ပေးပါသည်။ စီမံချက်သည် မြို့နယ်အဆင့်

အုပ်ချုပ်ရေးအတွင်း စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းခွင်အထောက်အကူများကို သိသာစွာ ကူညီခဲ့ပါသည်။

စီမံချက်အရ မြို့နယ်များရှိ နိုင်ငံသားများအား ၎င်းတို့ရွေးချယ် တင်မြှောက်ထားသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကောင်အထည် ပြုနိုင်သော အခွင့်အလမ်းများကို ပေးခဲ့ ပါသည်။ စီမံချက်ကို ၂၀၂၀ ပန်းတိုင်များ အစီအစဉ်က လမ်းညွှန်ခဲ့ပြီး မည်သူမျှ မကျန်ရစ်စေရ ၊ လူ့အခွင့်အရေး အခြေခံချဉ်းကပ်မှုနှင့် ပဋိပက္ခကို သတိမူချက်များကို ထည့်သွင်းထားပြီး SDG ရည်မှန်းချက်များကို ဒေသအဆင့်တွင် ရောက်ရှိရန် အားပေးပါသည်။

ယင်းစီမံချက်ကြောင့် ဒေသန္တရအဆင့် အုပ်ချုပ်ရေးဌာနများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပိုမိုအားကောင်းလာပြီး မြန်မာပြည်သူများအတွက် ပိုမို ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးနိုင်လာပါသည်။ ထို့အပြင် ဝေးလံပြီး ဆင်းရဲမှုမြင့်မားသော ဒေသများနှင့် ပဋိပက္ခမှ လွတ်မြောက်လာသော ရပ်ရွာလူ ထုတို့အားအသက်မွေးဝမ်းကြောင်း အထောက်အကူကို တိုက်ရိုက်ပေးနိုင်ခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လူမှုရေးကျစ်လစ်မှုများကို အောင်မြင်စွာ အားပေးနိုင်ခဲ့ပါသည်။ အစိုးရဌာနများကို အားကောင်းစေခြင်းဖြင့် အဖွဲ့အစည်း ကဏ္ဍအားလုံးကို အစစ်အမှန်ကိုယ်စားပြုမှုများ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးအစီအစဉ်ကို ရှေ့ဆက်ခိုင်းမာလာစေမည်ဟု မျှော်လင့်နိုင်ပါသည်။



တောင်ကြီးမြို့တွင် ပြုလုပ်သော ရိုးရာမုန့်တစ်မျိုးကို တွေ့ရစဉ် အဆိုပါ မုန့်များကို ဒေသခံ အမျိုးသမီးများသည် UNDP မှ ထောက်ပံ့သော သန်ရှင်းသည့် မီးဖိုများကို အသုံးပြု၍ ပြုလုပ်ထားပါသည်။

ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုကြိုခံနိုင်မှု



"ကျွန်တော်လယ်က ၂၀၁၅ ခုနှစ်မှာ စပါး တင်း ၅၀ (ဆန် ၁၀၄၅ ကီလိုဂရမ် နီးပါး) ထွက်ရှိခဲ့ပါတယ်။ ကင်းတပ်ရေသွယ်မြောင်းကတစ်ဆင့် နောက်ထပ် ရေရရှိတဲ့ အတွက် အခု စပါးတင်း ၁၂၀ ထုတ်နိုင်ခဲ့ပါတယ်။ ဒီလို အထွက်နှုန်းကောင်းအောင် UNDP နဲ့ မြန်မာ အစိုးရတို့က ကူညီပေးတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။" ဦးအောင်မြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ် ညောင်ရင်းကုန်းကျေးရွာ မှ စပါးကေ ၂၀ လုပ်ကိုင်သည့် လယ်သမား

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီနေထိုင်နိုင်ရေးအတွက် ရာသီဥတုနှင့် လိုက်လျော ညီထွေနေထိုင်ခြင်း ရန်ပုံငွေ (Climate Adaptation Fund) အရှေ့တောင်အာရှနိုင်ငံအများအပြားတွင်ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်များ ပိုမိုထင်ရှားစွာ ပေါ်ပေါက်လာခြင်းသည် မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါ။ အပူချိန် များတက်လာပြီး ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်နေပါသည်။ မိုးရာသီသည် ဒေသခံများ၊ တွေ့ကြုံမြေဖြစ်သည့် အချိန်များတွင် ကျရောက်လာခြင်း မရှိတော့ဘဲ မိုးရေချိန်ပမာဏသည်လည်း ခန့်မှန်း၍ မရတော့ပါ။

ကျေးလက်ပြည်သူများသည် ယင်းရာသီဥတုပြောင်းလဲမှုများကို ကောင်းစွာ သတိထားမိကြပါသည်။ သို့ရာတွင် အကြိမ်များစွာ၌ ၎င်းတို့သည် လိုက်လျော ညီထွေနေထိုင်ရန် အဆင်သင့်မရှိကြပါ။ အကျိုးဆက် အနေဖြင့် ဒေသတစ်လွှားရှိ ဆင်းရဲသော လယ်သမားများသည် စားဝတ်နေရေး အဆင်ပြေရန် များစွာ ကြိုးပမ်းနေရပါသည်။ ရာသီဥတုပြောင်းလဲမှုသည် လယ်သမားများနှင့် ၎င်းတို့ မိသားစုများ၏ အကြပ်အတည်းကို ပိုမိုဆိုးရွားစေမည်ဟု မျှော်လင့်ရပါသည်။ မြန်မာနိုင်ငံ အပူပိုင်းဇုန်သည် နိုင်ငံ၏ လူဦးရေ စုစုပေါင်း၏ ၃၄% ထက်မနည်း နေထိုင်ရာဒေသ ဖြစ်ပါသည်။ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုသည် ဒေသ တွင်း အသက်မွေးဝမ်းကြောင်းကို အကြီးဆုံး ခြောက်လှန့်နေပါသည်။ အိမ်ထောင်စုအများစုသည် သောက်ရေနှင့် အခြား သုံးစွဲသည့်ရေများ သယ်ယူရန် သူတို့၏အချိန်နှင့် ကြိုးပမ်းမှုကို အများဆုံး အသုံးပြုနေရသဖြင့် ဝင်ငွေရရှိမည့် အခွင့်အလမ်းများကို ရှာဖွေနိုင်ခြင်းမရှိပါ။ ၂၀၁၅ ခုနှစ်တွင် မြန်မာအစိုးရသည် ရာသီဥတု လိုက်လျောညီနေထိုင်မှုနှင့် UNDP တို့၏ အထောက်အပံ့ဖြင့် ခံနိုင်ရည်နည်းပါးသော Vulnerable လယ်သမားများအား ရာသီဥတု မမှန်ကန်သည့်ကြားမှ သီးနှံအထွက်ကောင်းရေးအတွက် လိုအပ်သော အရင်းအမြစ်များ၊ ဗဟုသုတနှင့် ကိရိယာများကို ထောက်ပံ့ပေးရန် စီမံချက်တစ်ခုကို စတင်ခဲ့ပါသည်။ ဧေါလာ ၇.၉ သန်း ဖြင့် ၄ နှစ် ဆောင်ရွက်မည့် စီမံချက်သည် မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် ရေအရင်းအမြစ်နှင့် အစားအစာလုံလုံအတွက် ရာသီဥတုပြောင်းလဲသည့် အန္တရာယ်ကို ဖြေရှင်းခြင်း စီမံချက်ဖြစ်ပါသည်။ စီမံချက် အရ ရပ်ရွာလူထုသည် ရေချိုရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်များ၊ အမျိုးအစား စုံလင်သော ဝင်ငွေအရင်းအမြစ်များနှင့် ပိုမိုကောင်းမွန် သောဘဝအတွက် ရေရှည် အခြေများ ရှာဖွေရာတွင် လူထု၏ ပါဝင်မှုများကို အားပေးပါသည်။



ပိုမိုကောင်းမွန်သော မွေးမြူရေး အလေ့အကျင့်များ စီမံချက်အရ မိသားစုများသည် မွေးမြူရေးတိရစ္ဆာန်ဘက် စနစ်များအရ အုပ်စုများဖွဲ့စည်းပြီး အဖွဲ့ဝင်များကို မွေးမြူရန် တိရစ္ဆာန်များ ထုတ်ပေးပါသည်။ ၎င်းတို့မွေးမြူသည့် တိရစ္ဆာန်များကို ဈေးကွက် တန်ဖိုး ၂ ဆ သို့မဟုတ် ၃ ဆ ရရှိမည့်ကာလတွင် ရောင်းချနိုင်ပါသည်။ ထို့နောက် သူတို့ကို ဝယ်ပေးစဉ်က တိရစ္ဆာန်၏ တန်ဖိုးကို ငွေသားဖြင့် ပြန်လည်ပေးဆပ်ရပါသည်။ ပြန်ဆပ်ငွေများ ဖြင့် အုပ်စုက အဖွဲ့ဝင်အသစ်များကို တိရစ္ဆာန်အသစ်များ ဝယ်ယူ ပေးနိုင် ပါသည်။ မွေးမြူရေးတိရစ္ဆာန်ဘက်အဖွဲ့များသည် မည်သူက မည်သည့်တိရစ္ဆာန်ကို ရရှိပြီး မည်မျှပြန်လည် ပေးဆပ်ပြီးကြောင်း လယ်ဂျာများ ရေးသွင်းထားပါမည်။ အခြေခံငွေစာရင်းပညာနှင့် စီမံကိန်း / အုပ်စုများ ၊ အုပ်ချုပ်ရေးသင်တန်းများသည် စီမံချက်အတွက် UNDP က ထည့်သွင်းပေးသော တန်ဖိုးဖြင့် သွင်းအားစု တစ်မျိုးဖြစ်ပြီး ယင်းပညာရပ်ဖြင့် အချို့အုပ်စုများက စုပေါင်း စုဆောင်းငွေများကို အရပ်ဘက် ငွေတိုးပေးသူများ၏ အတိုးနှုန်းထက် နိမ့်သည့်နှုန်းဖြင့် အဖွဲ့ဝင် များအား စတင်ထုတ်ချေးနေကြပြီး ဖြစ်ပါသည်။ ကျေးလက်လယ်သမားများနှင့် ၎င်းတို့၏ မိသားစုများအတွက် နောက်ထပ်ဆုငွေတစ်မျိုး ဖြစ်ပါသည်။



ညောင်ဦးမြို့ရှိ လယ်သမားတစ်ဦးကို UNDP မှ ထောက်ပံ့ပေးသော အပူဒင်္ဂန်ခိုင်သော ဆိတ်များဖြင့် တွေ့ရစဉ်

စိန်ခေါ်မှုများနှင့် လိုက်လျောညီနေထိုင်ခြင်းကြောင့် တိုးတက်လာသည့် အထောက်အထားများ

စီမံကိန်းစတင်ချိန်မှစ၍ အပူပိုင်းရေရှိ ရပ်ရွာလူထုများသည် ကိုင်တွယ်ကြည့်နိုင်သော အကျိုးအမြတ်များကို မြင်တွေ့ခဲ့ကြပါသည်။ ရေလျှောင့်ကန်များ၏ သိုလှောင်နိုင်သော ပမာဏကို မြှင့်တင်ပေးခြင်း အားဖြင့် ဒေသတွင်းရှိ အိမ်ထောင်စု ၃၀၀၀၀ နီးပါးကို အကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ နှစ်စဉ် နွေရာသီအသုံးပြုရန်အတွက် မိုးရေကို ပိုမိုသိုလှောင်နိုင်သော ရပ်ရွာပိုင် ရေကန် ၇၀ ကျော်ကို တူးဖော်ပေးခြင်း၊ ရေလိုအပ်သော သူများထံသို့ ရောက်ရှိရန် ရေသွယ်မြောင်း ၄၅ ခုကို ဆောက်လုပ်ပေးခြင်းတို့ ပါဝင်ပါသည်။ UNDP ၏ အထောက်အပံ့ဖြင့် လယ်သမားများသည် ယခုအခါ ရာသီဥတုဒင်္ဂန်ခိုင်သော ဆိတ်၊ ဝက်နှင့် ကြက်များကို မွေးမြူလျက်ရှိပြီး အချို့က သီးနှံတစ်မျိုးတည်း စိုက်ပျိုးသည့်ပုံစံ mono-crop မှ ခွဲထွက်၍ ရာသီဥတုဒင်္ဂန်ခိုင်သော ပဲမျိုးစုံနှင့် အခြားသီးနှံများကို စိုက်ပျိုးလာကြပါသည်။

ထို့အပြင် လယ်သမားများ၏ ခေါင်းဆောင်မှုအဖြစ် အသေးစား ရေဝေဒေသ (micro watersheds) ဟတ်တာ ၄၀၀၀ ကျော်ကို ပြန်လည်ထူထောင်ပြီး ကာကွယ်စောင့်ရှောက်ထားခြင်းကြောင့် သဘာဝ ရေများကို ထိန်းသိမ်းထားနိုင်ပြီး မြေလွှာပြုန်းတီးမှုကို လျော့ချနိုင်ပါသည်။ မိုးခေါင်သည့်ဒဏ် ခံနိုင်သော စိုက်ပျိုးရေး နည်းစနစ်များ၊ သီးနှံရောနှော စိုက်ပျိုးခြင်း (mix cropping) များ၊

မိုးခေါင်ဒဏ်ခံနိုင်သည့် မျိုးစေ့များ၊ အစက်ချရေပေးခြင်း၊ ရိတ်သိမ်းချိန်လွန် သီးနှံ သိုလှောင်ခြင်းနှင့် မျိုးစေ့ မျိုးပွားခြင်း တို့ကို လယ်သမား ၆၀၀၀ နီးပါးအား မိတ်ဆက်ပေးခဲ့ပါသည်။

စီမံကိန်းသက်တမ်း ၁ နှစ် ကျန်သေးသည့် ကာလတွင် ကောင်းမွန်သော ရေစီမံခန့်ခွဲမှုနှင့် သီးနှံနှင့် မွေးမြူရေး တိရစ္ဆာန်တို့ကို လိုက်လျောညီ စိုက်ပျိုးမွေးမြူခြင်းတို့ကြောင့် ခံနိုင်ရည်နည်းပါးမှု လျော့ကျလာ ပြီး ရပ်ရွာလူထု၏ လိုက်လျောညီ နေထိုင်မှုစွမ်းရည် တိုးမြှင့်လာသဖြင့် အိမ်ထောင်စု ၅၀၀၀၀ ကျော်သည် အစား အစာ မဖူလုံမှုနှင့် ပြင်းထန်သည့် ရာသီဥတုကြောင့် ဆုံးရှုံးမှုများ လျော့ကျလာမည်ဟု မျှော်လင့်ထားပါသည်။

ဘဏ္ဍာငွေ အရင်းအမြစ်များ

၂၀၁၃-၂၀၁၇ နှစ်များအတွင်း UNDP သည် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အဓိက မိတ်ဖက်များထံမှ ဘဏ္ဍာငွေအထောက်အပံ့များ ရရှိခဲ့ပါသည်။ စုစုပေါင်းလက်ခံရရှိငွေ အမေရိကန် ဒေါ်လာ ၁၂၀.၄၈ သန်း ဖြစ်ပြီး ၎င်း၏ ၉၃ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၇.၅၄ သန်းကို အဆိုပါကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရန် သုံးစွဲခဲ့ပါသည်။

ဇယား ၂ - ၂၀၁၃-၂၀၁၇ အတွင်း လက်ခံရရှိသည့် စုစုပေါင်း ထည့်ဝင်ငွေ၊ ဘက်ဂျက်နှင့် သုံးစွဲငွေများ

ဖွံ့ဖြိုးရေးမိတ်ဖက်များ	၂၀၁၃ - ၂၀၁၇ ကာလ အတွင်း ထည့်ဝင်ငွေ (အမေရိကန်ဒေါ်လာ)	ထည့်ဝင်ငွေ ရာခိုင်နှုန်း	၂၀၁၃- ၂၀၁၇ခုနှစ် ဘက်ဂျက် (အမေရိကန်ဒေါ်လာ)	၂၀၁၃-၂၀၁၇ခုနှစ် အသုံးစရိတ် (အမေရိကန်ဒေါ်လာ)	လုပ်ငန်း ဆောင်ရွက်မှု %
	က	ခ	ဂ	ဃ	ဃ/ဂ
UNDP ပင်မ ရန်ပုံငွေ	၄၁,၇၂၃,၁၉၄	၃၄.၆	၄၁,၇၂၃,၁၈၄	၃၉,၉၅၆,၆၆၅	၉၆
ဂျပန်	၁၅,၂၆၆,၃၂၈	၁၂.၇	၁၅,၀၇၄,၂၃၆	၁၅,၀၇၄,၂၃၆	၁၀၀
ယူနိုက်တက် ကင်းဒမ်း	၉,၁၉၈,၇၆၀	၇.၆	၈,၉၁၈,၉၅၆	၈,၀၅၈,၂၈၄	၉၀
ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့/Adaptation Fund	၇,၈၆၅,၁၈၈	၆.၅	၇,၈၆၅,၁၈၈	၇,၈၆၅,၉၈၅	၁၀၀
ဆွီဒင်	၇,၈၁၀,၃၁၅	၆.၅	၇,၉၅၉,၉၁၄	၇,၃၃၂,၆၀၂	၉၂
UNOPS - အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ **	၇,၁၆၂,၈၉၆	၆.၀	၈,၃၅၃,၁၀၅	၇,၁၆၂,၈၉၆	၈၆
UNDP Trust/Thematic Funds*	၆,၇၄၄,၀၆၆	၅.၆	၄,၄၈၄,၅၃၀	၃,၄၁၉,၁၄၆	၇၆
ဖင်လန်	၆,၇၀၂,၄၉၆	၅.၆	၇,၀၀၀,၈၉၀	၆,၆၄၇,၅၁၇	၉၅
ဒိန်းမတ်	၄,၁၈၈,၆၇၂	၃.၅	၄,၂၈၄,၃၅၂	၄,၁၇၄,၈၂၅	၉၇
ဩစတေးလျ	၃,၈၅၉,၈၇၀	၃.၂	၄,၀၈၅,၀၉၁	၃,၆၈၄,၆၅၀	၉၀
နော်ဝေ	၂,၅၁၁,၃၂၇	၂.၁	၂,၁၇၇,၂၅၀	၂,၀၁၄,၀၈၇	၉၃
ဆွစ်ဇာလန်*	၂,၄၆၁,၇၃၇	၂.၀	၇၂၇,၅၉၃	၆၂၅,၈၉၀	၈၆
UNOPS - ငြိမ်းချမ်းရေး ပူးပေါင်းရန်ပုံငွေ	၂,၀၀၀,၀၀၀	၁.၇	၁,၂၅၀,၃၇၂	၂၀၈,၄၅၆	၁၇
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ရန်ပုံငွေ*	၁,၆၅၄,၅၄၈	၁.၄	၈၄၄,၄၈၅	၈၄၄,၄၈၅	၁၀၀
ဥရောပသမဂ္ဂ*	၇၂၈,၁၀၀	၀.၆	၁၁၈,၂၁၁	၉၁,၈၆၆	၇၈
ကုလသမဂ္ဂ အေဂျင်စီများ	၅၉၈,၅၁၉	၀.၅	၄၂၀,၀၁၈	၃၇၀,၉၁၅	၈၈
စုစုပေါင်း	၁၂၀,၄၇၆,၀၁၆	၁၀၀	၁၁၅,၂၈၇,၃၇၅	၁၀၇,၅၃၆,၅၃၅	၉၃

* ၂၀၁၃-၂၀၁၇ ကာလအတွင်း သုံးစွဲရန် ကျန်ရှိနေခြင်းကြောင့် ဆက်လက်သယ်ဆောင်လာရသော ထည့်ဝင်ငွေများ

** ၂၀၁၃ မတိုင်မီ ရရှိခဲ့ကာ အဆိုပါနှစ်တွင်ပင် အသုံးပြုခဲ့သော ထည့်ဝင်ငွေများ

ဇယား ၃ - ၂၀၁၃ မှ ၂၀၁၇ ခုနှစ်အတွက် အသုံးစရိတ် (အမေရိကန်ဒေါ်လာ သန်းပေါင်း)

အကျိုးရလဒ် နယ်ပယ်	အသုံးစရိတ်	ရာခိုင်နှုန်း (%)
ဒေသန္တရအုပ်ချုပ်ရေး	၅၂,၁၀၅	၄၈
သာယာဝတီဝန်းကျင် စီမံအုပ်ချုပ်မှုနှင့်ဘေးအန္တရာယ်ကြိုကြိုခံနိုင်စွမ်း	၁၇,၁၈၈	၁၆
ဒီမိုကရေစီအုပ်ချုပ်ရေး	၃၈,၂၄၃	၃၆
စုစုပေါင်း	၁၀၇,၅၃၆	၁၀၀

နောက်ဆက်တွဲ (၁) - အတိုကောက်စာလုံးများစာရင်း

ACDM	အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ
ASEAN	အရှေ့တောင်အာရှနိုင်ငံများအသင်း
BANCA	ဇီဝမျိုးကွဲမျိုးစုံနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း
BDMC	သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အခြေခံသင်ရိုး
CBDRM	ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုစီမံခန့်ခွဲခြင်း
CBO	ရပ်ရွာလူထုအခြေပြု အဖွဲ့အစည်း
CCA	ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ခြင်း
CDAc	ရပ်ရွာလူထုဖွံ့ဖြိုးရေးလုပ်ငန်း
CDAs	ရပ်ရွာလူထုဖွံ့ဖြိုးရေးအဖွဲ့အစည်း
CEDAW	အမျိုးသမီးများအား ခွဲခြားမှုပုံစံအားလုံးကို တိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း
CFDTC	ပဟိုသစ်တောဖွံ့ဖြိုးရေးသင်တန်းကျောင်း
CSO	အရပ်ဘက်လူမှုအဖွဲ့အစည်း
DAN	သဘာဝဘေးအန္တရာယ် အချက်ပေးစနစ်
DDRYV	DRR လုပ်အားပေးလူငယ်များ
DICA	ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
DMTC	သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးသင်တန်းကျောင်း
DRM	သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုစီမံခန့်ခွဲခြင်း
DRR	သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုလျော့ချခြင်း
DRRWG	သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုလျော့ချရေး လုပ်ငန်းအဖွဲ့
EIA	ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်
EWS	ကြိုတင်သတိပေးစနစ်
FRELS	သစ်တောရည်ညွှန်းမှတ်အဆင့်
GAD	အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊
GCF	အစီမံအကူအညီရာသီဥတုရန်ပုံငွေအဖွဲ့
GEF	ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်အဖွဲ့
IDLO	အပြည်ပြည်ဆိုင်ရာဥပဒေဖွံ့ဖြိုးရေးအဖွဲ့
IEC	သတင်းအချက်အလက်ပေးခြင်း၊ ပညာပေးခြင်းနှင့် ဆက်သွယ်ပြန်ကြားခြင်း
INGO	နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း
IPU	အပြည်ပြည်ဆိုင်ရာလွှတ်တော်များသမဂ္ဂ
LDC	ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ
LIFT	အသက်မွေးဝမ်းကျောင်းနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ
MAPDRR	မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်မှုလျော့ချရေးဆိုင်ရာလုပ်ငန်းစီမံချက်
MCCDDM	မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးရေး ပူးပေါင်းအဖွဲ့
MONREC	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
MPDN	မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကွန်ရက်
MRCS	မြန်မာနိုင်ငံ ကြက်ခြေနီအသင်း
MRV	စောင့်ကြည့်စစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့်စစ်အတည်ပြုခြင်း
MSR	မြန်မာနိုင်ငံ စာရင်းကောက်သုတေသနလုပ်ငန်း
MSWRR	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
NAG	ကွန်ရက်လှုပ်ရှားမှုအဖွဲ့
NDMC	အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ

NEP	အမျိုးသားပတ်ဝန်းကျင်မူဝါဒ
NFCDR	သဘာဝဘေးအန္တရာယ်အပေါ် ရပ်ရွာလူထုကြံ့ခိုင်ရေးဆိုင်ရာ နိုင်ငံအဆင့်မူဘောင်
NFMS	အမျိုးသားသစ်တောစောင့်ကြည့်စစ်ဆေးစနစ်
NWCD	သဘာဝနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာန
OCHA	လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေး ပေါင်းစပ်ညှိနှိုင်းမှုရုံး
OSS	ပြည်သူ့ဝန်ဆောင်မှုရုံး
PA	ထိန်းသိမ်းရေးနယ်မြေ
PEB	စီမံချက် အမှုဆောင်ဘုတ်အဖွဲ့
PEI	ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစရှိလုပ်ငန်း
REDD+	သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းနိမ့်ကျမှုမှ ကာဗွန်ထုတ်လွှတ်မှုများကို လျော့ချခြင်း
RIMES	အန္တရာယ်အမျိုးမျိုးအတွက် ဒေသဆိုင်ရာ ဘက်စုံ ကြိုတင်သတိပေးစနစ်
RRD	ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန
SDGs	စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များ
SEDP	လူမှုစီးပွားဖွံ့ဖြိုးရေးစီမံချက်
SIDA	ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ
ToT	ဆရာဖြစ်သင်တန်း
TWG	နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့
UCSB	ပြည်ထောင်စုရာထူးဝန်အဖွဲ့
UMFCCI	မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်
UNCDF	ကုလသမဂ္ဂ အရင်းအနှီးဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့
UNDP	ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
UNESCO	ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့
UNFCC	ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း
UNFPA	ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့
WCS	တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့



Empowered lives.
Resilient nations.

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်

အမှတ် ၆၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်။ ၁၁၂၁၁

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ဖုန်း - +၉၅ (၁) ၅၄၂ ၉၁၀ မှ ၁၉

ဖက်စ် - +၉၅ (၁) ၅၄၄ ၅၃၁

အီးမေးလ် - registry.mm@undp.org

www.mm.undp.org